

All books are subject to recall after two weeks.
Olin/Kroch Library

DEC 11 1995

PRINTED IN U.S.A.

Cornell University Library
PL 5169.W79L4

Lalang belietrie =Tembung betilk.



3 1924 023 431 665

ech

A. 60.-
463/809

Padmasoesastra, K.



ALBERT RUSCHE & CO.

SOERAKARTA,

1900.

Bolih dapet beli di kantoor Djawi-Kando.

၂ ပိတ်က ၇ နှစ် သမိတသမာစွာမိကဏ္ဍသကပြီယန္တရကအက်ဆ်ဝိကန္တ	
ဤဇ္ဇာသ ခြောက်ကတိန္တရကအဆာမိကကမိသတူမိကဏ္ဍဗျိမိကဗျာဏ	
သန္တရ ကဏ္ဍသန္တရ	
သကဇာသ I	ပုဂ္ဂို f 3.-
II	3.-
III	3 -
သကဏ္ဍ	0.50.
သံသတူမိကဏ္ဍဗျာဏ	1.50
အသုဗက	0.25
သုသုဗက	0.25
မိသုဗသမိသမိ	0.50
ကဏ္ဍဗျာဏ	1. -
မိသမိသကဏ္ဍ	0.50
သကဏ္ဍသ	2,-
ကိသိကဏ္ဍဗျာဏ	1.50

WINDISWORO

၂ မိကဏ္ဍဗျာဏ

သံသတူမိကဏ္ဍဗျာဏသမိကဏ္ဍဗျာဏသမိကဏ္ဍဗျာဏသမိကဏ္ဍဗျာဏသမိကဏ္ဍဗျာဏ

သန္တရ ကဏ္ဍသန္တရ IX

ကမိသတူမိကဏ္ဍဗျာဏသမိကဏ္ဍဗျာဏသမိကဏ္ဍဗျာဏသမိကဏ္ဍဗျာဏသမိကဏ္ဍဗျာဏ

သန္တရ ကဏ္ဍသန္တရ

သံသတူမိကဏ္ဍဗျာဏသမိကဏ္ဍဗျာဏသမိကဏ္ဍဗျာဏသမိကဏ္ဍဗျာဏသမိကဏ္ဍဗျာဏ

ကဏ္ဍဗျာဏ

သန္တရ ကဏ္ဍသန္တရသမိကဏ္ဍဗျာဏသမိကဏ္ဍဗျာဏသမိကဏ္ဍဗျာဏသမိကဏ္ဍဗျာဏသမိကဏ္ဍဗျာဏ P. B. XI

သန္တရ ကဏ္ဍသန္တရသမိကဏ္ဍဗျာဏသမိကဏ္ဍဗျာဏသမိကဏ္ဍဗျာဏသမိကဏ္ဍဗျာဏသမိကဏ္ဍဗျာဏ

ပုဂ္ဂို ဖြေကဏ္ဍဗျာဏ f 2.60

BELLETRIE = ကဏ္ဍကဏ္ဍကဏ္ဍ

၇ ဇူလိုင်

කිහි ප්‍රාග්ධන මණ්ඩල

၇၃။ အထိကကံဟာ အသုထိကသုသ(ဇာတ္တုသ

م.م.

എന്നു വന്നു നോക്കി

ကေ ဟု ဟေ

1893




॥ कर्मविनाशकं कर्मविनाशकं ॥

ALBERT RUSCHE & Co.

ဟိုကော့ကော့ကော့

അ ഹൃ ഹൃ

1898.



Wason

PL

5169

1V79

L-1

Wirapustaka, naga bchi
(Lajana kalla bchi -
tembung betjik)

101

S

ကလေးတို့၏ နားထောင်မှုကို ပိုမိုစွဲမြဲစေရန် အထောက်အကူပြု
 ရန် နားထောင်မှုကို ပိုမိုစွဲမြဲစေရန် အထောက်အကူပြု
 ရန် နားထောင်မှုကို ပိုမိုစွဲမြဲစေရန် အထောက်အကူပြု
 ရန် နားထောင်မှုကို ပိုမိုစွဲမြဲစေရန် အထောက်အကူပြု
 ရန် နားထောင်မှုကို ပိုမိုစွဲမြဲစေရန် အထောက်အကူပြု

ကလေးတို့၏ နားထောင်မှုကို ပိုမိုစွဲမြဲစေရန်
 အထောက်အကူပြု

ဟာဟူ၍

ဟာဟူ၍ ဟာဟူ၍ ဟာဟူ၍ *P. W.* 213-3 v o. ဟာဟူ *Kw.* =
ဟာဟူ၍ ဟာဟူ၍ = ဟာဟူ၍

ရဟာဟူ၍

ရဟာဟူ၍ ဟာဟူ၍ *Rm.* 6 7 v o.

ဟိရဟူ၍

ဟိရဟူ၍ ဟိရဟူ၍ *Rm.* 493-1 = ဟိရဟူ၍

ဟူ၍

a. ဟူ၍ ဟူ၍ ဟူ၍ ဟူ၍ ဟူ၍ ဟူ၍ ဟူ၍ ဟူ၍ ဟူ၍ ဟူ၍
ဟူ၍ ဟူ၍ ဟူ၍ ဟူ၍ | 1001 N. 1, 387-5 v o.

b. ဟူ၍ ဟူ၍ ဟူ၍ ဟူ၍ ဟူ၍ ဟူ၍ ဟူ၍ ဟူ၍ ဟူ၍
(47) 7. *K. T.* 24

ဟာဟူ၍

ဟာဟူ၍ ဟာဟူ၍ *Kantj.* 10 p 34.

ရဟာဟူ၍

ရဟာဟူ၍ ဟာဟူ၍ ဟာဟူ၍ ဟာဟူ၍ ဟာဟူ၍ ဟာဟူ၍
ရဟာဟူ၍ ဟာဟူ၍ ဟာဟူ၍ ဟာဟူ၍ ဟာဟူ၍ ဟာဟူ၍
ဟာဟူ၍ ဟာဟူ၍ *W. W.* 68-9 ဟာဟူ၍ ဟာဟူ၍

എണ്ണ

2. 1990 年 1 月 1 日

မိမိ အဘယ့် အတွက်

မိမိတို့ ကလေးများအတွက်

ശ്രീ. Hanuman.

[illegible]

ဘာသာအသစ်အသစ်တို့ကို ခံယူရန်အတွက် မိမိတို့၏ နားထောင်မှုကို ပြုလုပ်ရန်
 မလိုအပ်ဘဲ၊ မိမိတို့၏ နားထောင်မှုကို ပြုလုပ်ရန်အတွက် မလိုအပ်ဘဲ၊
 မိမိတို့၏ နားထောင်မှုကို ပြုလုပ်ရန်အတွက် မလိုအပ်ဘဲ၊
 ဆို၍ J, Z, I, 319-5.

မိမိတို့၏

မိမိတို့၏ နားထောင်မှုကို ပြုလုပ်ရန်အတွက် မလိုအပ်ဘဲ၊
 ဆို၍ Rm. 492-3.

မိမိတို့၏ နားထောင်မှုကို ပြုလုပ်ရန်အတွက် မလိုအပ်ဘဲ၊
 ဆို၍ K^w = မိမိတို့၏ နားထောင်မှုကို ပြုလုပ်ရန်အတွက် မလိုအပ်ဘဲ၊

မိမိတို့၏ နားထောင်မှုကို ပြုလုပ်ရန်အတွက် မလိုအပ်ဘဲ၊
 ဆို၍ N. မိမိတို့၏ နားထောင်မှုကို ပြုလုပ်ရန်အတွက် မလိုအပ်ဘဲ၊

a. မိမိတို့၏ နားထောင်မှုကို ပြုလုပ်ရန်အတွက် မလိုအပ်ဘဲ၊
 ဆို၍ P. I. 199-2.

b. မိမိတို့၏ နားထောင်မှုကို ပြုလုပ်ရန်အတွက် မလိုအပ်ဘဲ၊
 ဆို၍ Schm. Verh. Krāmāp. 64-10.

c. မိမိတို့၏ နားထောင်မှုကို ပြုလုပ်ရန်အတွက် မလိုအပ်ဘဲ၊
 ဆို၍ မိမိတို့၏ နားထောင်မှုကို ပြုလုပ်ရန်အတွက် မလိုအပ်ဘဲ၊

d. မိမိတို့၏ နားထောင်မှုကို ပြုလုပ်ရန်အတွက် မလိုအပ်ဘဲ၊
 ဆို၍ မိမိတို့၏ နားထောင်မှုကို ပြုလုပ်ရန်အတွက် မလိုအပ်ဘဲ၊

မိမိတို့၏

မိမိတို့၏ နားထောင်မှုကို ပြုလုပ်ရန်အတွက် မလိုအပ်ဘဲ၊
 ဆို၍ မိမိတို့၏ နားထောင်မှုကို ပြုလုပ်ရန်အတွက် မလိုအပ်ဘဲ၊

မိမိတို့၏ နားထောင်မှုကို ပြုလုပ်ရန်အတွက် မလိုအပ်ဘဲ၊
 ဆို၍ မိမိတို့၏ နားထောင်မှုကို ပြုလုပ်ရန်အတွက် မလိုအပ်ဘဲ၊

မိမိတို့၏ နားထောင်မှုကို ပြုလုပ်ရန်အတွက် မလိုအပ်ဘဲ၊
 ဆို၍ J. Br. 43-8.

မိမိတို့၏ နားထောင်မှုကို ပြုလုပ်ရန်အတွက် မလိုအပ်ဘဲ၊
 ဆို၍ မိမိတို့၏ နားထောင်မှုကို ပြုလုပ်ရန်အတွက် မလိုအပ်ဘဲ၊

မိမိတို့၏ နားထောင်မှုကို ပြုလုပ်ရန်အတွက် မလိုအပ်ဘဲ၊
 ဆို၍ မိမိတို့၏ နားထောင်မှုကို ပြုလုပ်ရန်အတွက် မလိုအပ်ဘဲ၊

אחרי כן

b ယက ဘိယက ဘိဏိယယ၏၊ ဘက ဘိ(ဗြဟ္မဗျ)ဘ H. S.
95 p 9.

$$\text{ဟုံ} = \text{ဟိ}$$

၁. ရဟန်းတို့သည် ဤသို့ ဆိုသည်။ ဤသို့ ဆိုသည်။ ဤသို့ ဆိုသည်။
H. S. 258 p 5.

හා පිඬාග්‍රහණයක් සම්ප්‍රධානි, අනා, අනා, හි අනුක
 ලා, **M. M.** 9-7.

ရဟာရဘဏ္ဍ = ကရိယာ

Dr. W.

$$\text{പിന്നെ } \frac{1}{x^2} = x^{-2} \Rightarrow \frac{d}{dx} x^{-2} = -2x^{-3} = -\frac{2}{x^3}$$

အဘူလား : ဟင်မာလရဟာလရဟာလရဟာလရဟာ P. 1, 67—6

မာယုဗျ *en* မာလာ

1001 N. II 481-
3 v. 6,

ဟူရီယျ

- ဟူရီယ ဟိန္ဒုမာဏ်ကျသော အခါ သာသနာဟိန္ဒုမာဏ်
ကျသောအခါ။ *Indy.* 11, 12 (25) 151 (23)
- သာသနာဟူရီယ ဟိန္ဒုမာဏ်ကျသောအခါ သာသနာ
ကျသောအခါ။ *Dier Verh* 17. 5.

[illegible][illegible]

J. Z. 11, 73-10.

Digitized by Google

၁၀၀၁ N. II, 237.5
 ၁၀၀၁ N. II, 237.5

- မိမိ N. ပြဿနာ R. ဘုံကလျ

ရယူ(အ)ရယူသောအခါရယူသောပုဂ္ဂိုလ်၊ ပုဂ္ဂိုလ်တို့၏

မူရယသမ္ဘူတိ၊ P. II, 214-6 v. o.

ဟူ၏၊

ဟူ၏ဟူ *niet* ဟူ၏ဟူ ဟူဟူ၏ဟူ ပာဗဟူ 4. P. I.

ဟူ၏၊

a ဟူ၏ဟူ ဟူ၏ဟူ . . . ဟူ၏ . . . ဟူ၏ဟူ . . .
ဟူ၏ဟူ . . . 4s. 199 - 4.

b. ဟူ၏ဟူ ဟူ၏ဟူ ဟူ၏ဟူ ဟူ၏ဟူ ဟူ၏ဟူ
ဟူ၏ဟူ ဟူ၏ဟူ ဟူ၏ဟူ ဟူ၏ဟူ ဟူ၏ဟူ
ဟူ၏ဟူ ဟူ၏ဟူ ဟူ၏ဟူ ဟူ၏ဟူ ဟူ၏ဟူ
ဟူ၏ဟူ *Indj. II, 48 (44).*

c ဟူ၏ဟူ ဟူ၏ဟူ ဟူ၏ဟူ ဟူ၏ဟူ ဟူ၏ဟူ
ဟူ၏ဟူ ဟူ၏ဟူ ဟူ၏ဟူ ဟူ၏ဟူ ဟူ၏ဟူ
ဟူ၏ဟူ ဟူ၏ဟူ ဟူ၏ဟူ ဟူ၏ဟူ ဟူ၏ဟူ
ဟူ၏ဟူ *id 94 (29)*

d ဟူ၏ဟူ ဟူ၏ဟူ ဟူ၏ဟူ ဟူ၏ဟူ ဟူ၏ဟူ
ဟူ၏ဟူ ဟူ၏ဟူ ဟူ၏ဟူ ဟူ၏ဟူ ဟူ၏ဟူ
ဟူ၏ဟူ *id 28 (24).*

e ဟူ၏ဟူ ဟူ၏ဟူ ဟူ၏ဟူ ဟူ၏ဟူ ဟူ၏ဟူ
ဟူ၏ဟူ ဟူ၏ဟူ ဟူ၏ဟူ ဟူ၏ဟူ ဟူ၏ဟူ
ဟူ၏ဟူ *Walbeehm.*

၈. ခြောက်သွယ်တို့သည် ဟူ၍ = သရဇာသရဇာဟူ၍ သင်္ကေတ
 ခြောက်သွယ်တို့သည် ဟူ၍ 1001 N. I, 224-6

၉. ခြောက်သွယ်တို့သည် ဟူ၍ သရဇာသရဇာဟူ၍ သင်္ကေတ
 ဟူ၍ သရဇာသရဇာဟူ၍ Walbeehm.

၁၀. သရဇာသရဇာဟူ၍ a. သရဇာသရဇာဟူ၍ b. သရဇာသရဇာဟူ၍
 ဟူ၍ c. 108 v. ၁.

၁၁. ဟူ၍ သရဇာသရဇာဟူ၍ သရဇာသရဇာဟူ၍ သရဇာသရဇာဟူ၍
 သရဇာသရဇာဟူ၍

ဟူ၍ သရဇာသရဇာဟူ၍ သရဇာသရဇာဟူ၍ သရဇာသရဇာဟူ၍
 သရဇာသရဇာဟူ၍

ဟူ၍ သရဇာသရဇာဟူ၍ သရဇာသရဇာဟူ၍ သရဇာသရဇာဟူ၍
 သရဇာသရဇာဟူ၍ A. H; J. G. Walbeehm.

ဟူ၍

ဟူ၍ သရဇာသရဇာဟူ၍ သရဇာသရဇာဟူ၍ သရဇာသရဇာဟူ၍
 P. I. 1-10 v. ၁.

ဟူ၍

ဟူ၍

ဟူ၍ သရဇာသရဇာဟူ၍ သရဇာသရဇာဟူ၍ သရဇာသရဇာဟူ၍
 သရဇာသရဇာဟူ၍

မာနီ 1001 N. 1, 492-6.

ရဟယကျ

ဟာဒ်ဘယုပာယုပိရ်ရဟယကျဟိရဟံဒ်ဘရဟယကျဟာပိတံ
 ဟာဒ်ဘယုပာယုပိရ်ရဟယကျဟိရဟံဒ်ဘရဟယကျဟာပိတံ *Oem.*
J. 111, 50-4

ဟာယကျ

ဟာယကျဟာယကျဟာယကျဟာယကျဟာယကျ *J. Z. I, 206-1*
zie ဟာယကျ

ဟာနီ N. ဆကျ R. ဟာယ *Tomb.*

a. ဆကျဟာယကျဟာယကျဟာယကျဟာယကျဟာယကျဟာယကျ
 1001 N. 11, 486-5.

b. ဟာယကျဟာယကျဟာယကျဟာယကျဟာယကျ *Rm. 190-4 v. o,*

c. ဟာယကျဟာယကျဟာယကျဟာယကျဟာယကျ *12 Verh 76 (8)*

d. ဟာယကျဟာယကျဟာယကျဟာယကျဟာယကျဟာယကျဟာယကျ
 ဟာယကျဟာယကျဟာယကျဟာယကျဟာယကျဟာယကျဟာယကျ *J: Br: 332-2 v. o*

e. ဟာယကျဟာယကျဟာယကျဟာယကျဟာယကျဟာယကျဟာယကျ
 ဟာယကျဟာယကျဟာယကျဟာယကျဟာယကျဟာယကျဟာယကျ
 ဟာယကျဟာယကျဟာယကျဟာယကျဟာယကျဟာယကျဟာယကျ

၇. သယံဇာတနှင့်ရင်းနှီးမြှုပ်နှံမှုရေးရာဌာနချုပ်၊ ရင်းနှီးမြှုပ်နှံမှုနှင့်
သယံဇာတနှင့်ရင်းနှီးမြှုပ်နှံမှုရေးရာဌာနချုပ်၊ ရင်းနှီးမြှုပ်နှံမှုနှင့်
၁၀၀၁ N. II, ၁၇-၈ v. ၀.

၁. နာရီအသံအတိုင်းအားဖြင့် နာရီ၊ နာရီ၊ နာရီ၊ နာရီ၊
 နာရီ၊ နာရီ၊ နာရီ၊ နာရီ၊ နာရီ၊ နာရီ၊ နာရီ၊ နာရီ၊
 P. II, 290-9.

[illegible][illegible]

၎. ရဟန်း၊ ရဟန်း၊ ဣတိ ဣဒံ၊ ဣဒံ ဣတိ၊ ဤသို့ ဤသို့၊ ဤသို့ ဤသို့၊
ရဟန်း၊ ဤသို့ ဤသို့၊ ဤသို့ ဤသို့၊ ဤသို့ ဤသို့၊ ဤသို့ ဤသို့၊
ဤသို့ ဤသို့၊ M. M. 48. 2.

e. ရဟန်းရဟန်းတွေဟာ ကာလံဝါသိပ္ပာနသမ္ဘိ၊ ဗျူဟာနသ၊ ကျေပွန်အာရုံ H. S. 103 p 1.

မိမိကောသလသက္ကရာဇ် ၁၀၀၁ ခုနှစ် ၁၀၀၁ N II 224 i
 မိမိကောသလ H S. 208 p 17 xie ကောသလ

Voorb မာရုဗာသမာဓိသမာဓိကောသလ
 ကောသလကောသလကောသလကောသလကောသလ
 ကောသလ en သိက

ကောသလသိကကောသလကောသလကောသလ H 8 191 p 14 P. L I, 183-
 3 v o

မိမိကောသလ

မိမိကောသလကောသလကောသလကောသလကောသလကောသလ
 ကောသလကောသလ 1001 N. II, 152-9 v o
 မိမိကောသလကောသလကောသလကောသလ P L I, 166-7.

မိမိကောသလ

ကောသလကောသလကောသလကောသလကောသလကောသလ
 ကောသလ ? J. W. 7 7.

မိမိကောသလ

မိမိကောသလကောသလကောသလကောသလကောသလကောသလ
 ကောသလကောသလကောသလကောသလကောသလကောသလ 1001 N. I,
 170-12,

(8) Belletrle

[illegible][illegible]

မဂ္ဂိလေ ဇာကျ ဂုဏာ ဘာဇကဗျာဓိ ဂုဏ္ဍ Ind 11, 469 (3)

^a မြေပုံ၊ ဟိုကွက်ဟာ အင်္ဂလိပ်ကွက်ဟု တူတူရယ်။ Indj
II, 395 (4)

[illegible]

၁။ ထိုက အဖအမေ၊ ငါးဆယ့်ငါးနှစ်က နာမည်က ဟန်တန်၊
 ၂။ ငါး ငါးနှစ်၊ B. T S 494 - 3 v. o.

Digitized by Google

ရကားရဟရယဏ္ဍိယသိပ္ပန္နံ id 506-1.

သုဘယဟာယဟာရ ရဟံသိပ္ပ ရကား ရဟာယဟာရဏ္ဍိယသိပ္ပ
သု Indj. II, 415 (4)

ရကားရကား ရဟမိဘဟာရဏ္ဍိယသိပ္ပန္နံ ရဟမိဘဟာရဏ္ဍိယသိပ္ပ
ရဟမိဘဟာရဏ္ဍိယသိပ္ပ H S 132 p 6.

ယဟာရဏ္ဍိယသိပ္ပ ရဟာရဏ္ဍိယသိပ္ပ ရဟမိဘဟာရဏ္ဍိယသိပ္ပ
သု Indj. II, 343 (4)

ဟာရဏ္ဍိယသိပ္ပ

ရဟမိဘဟာရဏ္ဍိယသိပ္ပ ရဟမိဘဟာရဏ္ဍိယသိပ္ပ
ဟာရဏ္ဍိယသိပ္ပ B. T. D. 464-2.

ဟာရဏ္ဍိယသိပ္ပ

ရဟမိဘဟာရဏ္ဍိယသိပ္ပ ရဟမိဘဟာရဏ္ဍိယသိပ္ပ
ဟာရဏ္ဍိယသိပ္ပ ရဟမိဘဟာရဏ္ဍိယသိပ္ပ
ဟာရဏ္ဍိယသိပ္ပ ရဟမိဘဟာရဏ္ဍိယသိပ္ပ
ဟာရဏ္ဍိယသိပ္ပ ရဟမိဘဟာရဏ္ဍိယသိပ္ပ

ဟာရဏ္ဍိယသိပ္ပ ရဟမိဘဟာရဏ္ဍိယသိပ္ပ Indj. II, 349 (10)
ဟာရဏ္ဍိယသိပ္ပ N. သာရဏ္ဍိယသိပ္ပ K. | ဟာရဏ္ဍိယသိပ္ပ |

ဟာရဏ္ဍိယသိပ္ပ ရဟမိဘဟာရဏ္ဍိယသိပ္ပ ရဟမိဘဟာရဏ္ဍိယသိပ္ပ

၁၂၁။ အကျဉ်းချုပ်အားဖြင့် ခုနစ်နှစ်အတွင်း နယ်လွှာများကို ပြန်လည်
 အသစ်ပြုစုခဲ့သည်။

[illegible]

ကျလေသရဇာယသန္တိလေတ္တိဿာရဇာယရဇာယသဏအဏိသယျ J.
Z. II, 24.16 v o.

မာဏယုဒါနိယံ = ဤမာဏနိယံ B. T. D 335 12.

Schm. Verh. I, 107 8 v. o.

Indj II, 434 (10)

(புதிதான) *Rm. 428-10.*

மாண்புமிகு பேரவைத் தலைவர்: **KN,**

ဟူ၍၊ ယာဇ်ဇိဇာယ၊ ယာဇ်ဇိဇာယ၊ ဇိဇာယ၊ ဇိဇာယ၊ *J. Z. I, 380-10.*

ဇိဇာယ၊

ဇိဇာယ၊ ယာဇ်ဇိဇာယ၊ ယာဇ်ဇိဇာယ၊ *P. I 393-10 v. o. zie*

ဟူ၍၊

ရဟာယ = ဇာယုဇ် *Bat verh 2e. deel 68-2 v. o.*

ဇိဇာယ၊

ယာဇ်ဇိဇာယ၊ ယာဇ်ဇိဇာယ၊ ယာဇ်ဇိဇာယ၊ *P. W. 29.*

7 v. o. zie ဟူ၍၊ ယာဇ်ဇိဇာယ၊ ယာဇ်ဇိဇာယ၊

ရဟာယ၊

ရဟာယ၊ ရဟာယ၊ ရဟာယ၊ *en* ရဟာယ၊ ရဟာယ၊ ရဟာယ၊

ရဟာယ၊ *Sh J. Z. I, 357-11.*

ရဟာယ၊ ရဟာယ၊ ရဟာယ၊ *ens* ရဟာယ၊ *Sing P, 152 3.*

ယာဇ်ဇိဇာယ၊

ယာဇ်ဇိဇာယ၊ ရဟာယ၊ ရဟာယ၊ ရဟာယ၊ ရဟာယ၊ ရဟာယ၊

ရဟာယ၊ *W W. 48 10 v. o*

ယာဇ်ဇိဇာယ၊ *en* ရဟာယ၊

ယာဇ်ဇိဇာယ၊ ရဟာယ၊ ရဟာယ၊ *zie* ယာဇ်ဇိဇာယ၊

ဟာကုလကုလ

ဟာကုလကုလပိ(ပုကထိပိ) ဟု(ဗျ)ရဟာဟာကုလကုလပိ(ပု

B T D. 507-9 v o

ဟိ(ဗြ)

ဟုဟုသ-ဟိ(ဗြ)ရဟ J. W. 67-14.

ရဟာရဟာ enz.

သေဝါကကကဟိ(ဗြ)ကကကကကရဟာရဟာရဟာရဟာ သေဝါက
ကရဟာရဟာရဟာရဟာရဟာရဟာရဟာရဟာရဟာရဟာ P. I,
2-8.

ဟု(ဗြ)ဟိ(ဗြ) = ဟု(ဗြ)ဟာ(ဗြ) of ဟု(ဗြ)ဟာ(ဗြ)

ဟိ(ဗြ)ဟု(ဗြ)ဟာ(ဗြ)ရဟာရဟာရဟာရဟာရဟာရဟာရဟာရဟာရဟာရဟာ
ဟာ(ဗြ)ဟု(ဗြ)ဟာ(ဗြ)ဟိ(ဗြ)ဟာ(ဗြ)ဟာ(ဗြ)ဟာ(ဗြ)ဟာ(ဗြ)ဟာ(ဗြ)ဟာ(ဗြ)ဟာ(ဗြ)
ဟာ(ဗြ)ဟိ(ဗြ)ဟာ(ဗြ)ဟာ(ဗြ)ဟာ(ဗြ)ဟာ(ဗြ)ဟာ(ဗြ)ဟာ(ဗြ)ဟာ(ဗြ)ဟာ(ဗြ)ဟာ(ဗြ)

ဟာ(ဗြ)

ဟာ(ဗြ)ဟာ(ဗြ)ဟာ(ဗြ)ဟာ(ဗြ)ဟာ(ဗြ)ဟာ(ဗြ)ဟာ(ဗြ)ဟာ(ဗြ)ဟာ(ဗြ)ဟာ(ဗြ)
ဟာ(ဗြ)ဟာ(ဗြ)ဟာ(ဗြ)ဟာ(ဗြ)ဟာ(ဗြ)ဟာ(ဗြ)ဟာ(ဗြ)ဟာ(ဗြ)ဟာ(ဗြ)ဟာ(ဗြ)
ဟာ(ဗြ)ဟာ(ဗြ)ဟာ(ဗြ)ဟာ(ဗြ)ဟာ(ဗြ)ဟာ(ဗြ)ဟာ(ဗြ)ဟာ(ဗြ)ဟာ(ဗြ)ဟာ(ဗြ)
ဟာ(ဗြ)ဟာ(ဗြ)ဟာ(ဗြ)ဟာ(ဗြ)ဟာ(ဗြ)ဟာ(ဗြ)ဟာ(ဗြ)ဟာ(ဗြ)ဟာ(ဗြ)ဟာ(ဗြ)

(4) Bellotria

ကျွမ်းမီဟိကံသေသုဏ္ဍုလိဗြဟ္မာကျ 1001 N. I, 168-10 v. o.

၁ ဟာဓိဏ္ဍိကဏ္ဍိ: သေသုဏ္ဍုလိဗြဟ္မာကျ P. L. I, 75-1 v. o.

၂ ဘာဏဂုဏ္ဍုလိဗြဟ္မာကျ . . . ဟိဗြဟ္မာ

ဟံသေသု

သေသုဏ္ဍုလိဗြဟ္မာကျ ဟိဗြဟ္မာကျ ဟံသေသုဏ္ဍုလိဗြဟ္မာကျ ဟံသေသုဏ္ဍုလိဗြဟ္မာကျ
သေသုဏ္ဍုလိဗြဟ္မာကျ ဟိဗြဟ္မာကျ ဟံသေသုဏ္ဍုလိဗြဟ္မာကျ
ဟံသေသုဏ္ဍုလိဗြဟ္မာကျ J. Z. II, 246-11 v. o.

ဟံသေသုဏ္ဍုလိဗြဟ္မာကျ

သေသုဏ္ဍုလိဗြဟ္မာကျ ဟိဗြဟ္မာကျ ဟံသေသုဏ္ဍုလိဗြဟ္မာကျ
ဟံသေသုဏ္ဍုလိဗြဟ္မာကျ ဟိဗြဟ္မာကျ ဟံသေသုဏ္ဍုလိဗြဟ္မာကျ P. I,
59-1.

ဟံသေသုဏ္ဍုလိဗြဟ္မာကျ N. ဟံသေသုဏ္ဍုလိဗြဟ္မာကျ K. ဟံသေသုဏ္ဍုလိဗြဟ္မာကျ Kw.

ဟံသေသုဏ္ဍုလိဗြဟ္မာကျ ဟိဗြဟ္မာကျ ဟံသေသုဏ္ဍုလိဗြဟ္မာကျ
ဟံသေသုဏ္ဍုလိဗြဟ္မာကျ ဟိဗြဟ္မာကျ ဟံသေသုဏ္ဍုလိဗြဟ္မာကျ B.
T. D. 5917 v. o.

ဟံသေသုဏ္ဍုလိဗြဟ္မာကျ ?

ဟံသေသုဏ္ဍုလိဗြဟ္မာကျ ဟိဗြဟ္မာကျ ဟံသေသုဏ္ဍုလိဗြဟ္မာကျ
ဟံသေသုဏ္ဍုလိဗြဟ္မာကျ ဟိဗြဟ္မာကျ ဟံသေသုဏ္ဍုလိဗြဟ္မာကျ

ရသံ ၁ ရကြံ ၁

$$\text{ဟံ့ကံ့ကာစုံဟ} = \text{ပိဏ္ဍိ}$$

အဘယျသော

အဘကြီး

ਅੰਗੀ = ਪਾਤਕ

စိဘဒိသ်ကိယာယက P. 1, 471. 10 v.0

စိဘက = *Nerwana*

စိဘက ၊ ခါခါရသး ၊ စိဘကကယံသော ၊ မိယမိကျ

ကသသျှာစိဘကိယာယကရသော

စိဘ ^{en} သော ^{zie} ရသး

ကစိဘကိယာရသးစိဘကိယာရသော ^{12 verh 76(11)}

စိဘ ^{zie} ရသး

ကသယ

ကသသျှာစိဘကိယာရသးစိဘကိယာရသော

စိဘကိယာရသော ကသသျှာစိဘကိယာရသော

စိဘကိယာရသော ကသသျှာစိဘကိယာရသော

စိဘ ^{T. 4. 13-6}

ရသးသယ

မိရသးသယရသးသယ ^{zie} ရသး

စိဘ

သောသော သောစိဘကိယာရသော ^{Indj. II. 8 (12)}

စိ

စိဘကိယာရသော စိဘကိယာရသော

[illegible][illegible]

၁. ဟူဟူရမ်း၊ ဟူဟူရမ်း၊ ရမ်း၊ ရမ်း P. 201-7.

ထက်မှ ထက်မှ ရှိမှ ရှိမှ J. W. 134 (24) 5.

மாண்புமிகு

သောတာပန် အကျိပ်ရသော အကျိပ်ရသော P. I, 236-11 v. o.

၇၀၂ (၈)

၂၇၇ နံပါတ် ၁၀၀၀ ရှိသော အမတ်တို့၏ အမည်များကို အောက်ပါအတိုင်း ဖော်ပြပါမည်။

ရသး(က)

သိရသး ၁၁ ရာဇာဏ္ဍာန်သရဗျာရသဏ္ဍရဏာမဂ္ဂိရသး ၁၁ သေသ်ခါ
 နာ၊ *blz 64-4 v o. enz* သေသ်ခါဗြဲဗျာမဂ္ဂိသေသ်ခါသေသ်ခါ
 သရဗျာသေသ်ခါ ၁၁ ဗြဲဗျာမဂ္ဂိရသး ၁၁ သေသ်ခါသေသ်ခါ

ဟူဗျ

သေသ်ခါရသး ၁၁ ဗြဲဗျာ ၁၁ သေသ်ခါရသး ၁၁ သေသ်ခါ
 ဗြဲဗျာရသး ၁၁ သေသ်ခါရသး ၁၁
 သေသ်ခါရသး ၁၁ သေသ်ခါရသး ၁၁
 သေသ်ခါရသး ၁၁ *Tj. R.*
 သေသ်ခါရသး ၁၁ *B. T. D. 465-1.*

မဂ္ဂိ

ဗြဲဗျာ
 ဗြဲဗျာသေသ်ခါဗြဲဗျာသေသ်ခါဗြဲဗျာသေသ်ခါ

ဟူသေသ်ခါ

သေသ်ခါရသး ၁၁
 သေသ်ခါရသး ၁၁ *P I, 154-9 v o.*

ဟူသေသ်ခါ

ဟူသေသ်ခါ

၇၃၁ (၈)

ဟာ ဂုဏ်သိက္ခာပါ

စာစီစဉ်အရ နေရာအရပ်ရပ် B T. D 465-1

သာ ညို့ ယာ ညို့

ဟာဇိုယာဇိုဘုရားရှိ ၁ မြေ

അദ്ധ്യക്ഷ

သုန္ဒရီလောကီ

သို့ဖြစ်ပါသည်။

သိဒ္ဓိကျ မိကျ ဟူ၍

၇၇၈၈

සාකච්ඡා විගත වූ බැවින් B. D. T. 464-2 ව 0

පාලන ක්‍රියාකාරීත්වය, id 426-8 v. 0.

သယံဇာတများကို အသုံးပြုရာတွင် အသုံးပြုနိုင်သည့် အချက်အလက်များကို အောက်ပါအတိုင်း ဖော်ပြထားပါသည်။

සමස්ත ප්‍රතිචාරය

သီလက ကာက မိဘိ id 465 3 v. o.

၇၂၁

ආගමික අනුබලය *Tj.R.*

၇။ ရာဇဝတ်သမ္ဘူတိ

(5) Belletrie.

ရသေ့

ရသေ့၏ နာမည် B. T. D 465-2

ကျွန်ုပ်

ကျွန်ုပ်၏ နာမည် T. R.

ကျွန်ုပ်

ကျွန်ုပ်၏ နာမည် ရသေ့

ကျွန်ုပ်၏ နာမည် ရသေ့

ကျွန်ုပ်

ကျွန်ုပ်၏ နာမည် ရသေ့

ကျွန်ုပ်၏ နာမည် ရသေ့

ကျွန်ုပ်

ကျွန်ုပ်၏ နာမည် ရသေ့

ကျွန်ုပ်

ကျွန်ုပ်၏ နာမည် ရသေ့

ကျွန်ုပ်

ကျွန်ုပ်၏ နာမည် ရသေ့

ကျွန်ုပ်၏ နာမည် ရသေ့ B. T. D. 465-2.

ကျွန်ုပ်

ရသေ့ကြွ

ယသေ့အက္ခရာအဓိပာယ်ချုပ် of ပိဏ္ဍိတသေ့

သီရိဗုဒ္ဓ

သီရိဗုဒ္ဓအက္ခရာအဓိပာယ်ချုပ်

သီရိဗုဒ္ဓ

သီရိဗုဒ္ဓအက္ခရာအဓိပာယ်ချုပ် of ပိဏ္ဍိတသေ့

ဗုဒ္ဓ

ပဗ္ဗသေ့အက္ခရာအဓိပာယ်ချုပ်

ရသေ့ရသေ့အက္ခရာ

ရသေ့ရသေ့အက္ခရာအဓိပာယ်ချုပ် of ပိဏ္ဍိတသေ့

ပိဏ္ဍိတသေ့

ပဗ္ဗသေ့

ပဗ္ဗသေ့အက္ခရာအဓိပာယ်ချုပ် of ပိဏ္ဍိတသေ့

ပဗ္ဗသေ့

ပဗ္ဗသေ့အက္ခရာအဓိပာယ်ချုပ် *Tj. R.*

ပဗ္ဗသေ့အက္ခရာအဓိပာယ်ချုပ် *P. I. 23-10 v. 0*

ပဗ္ဗသေ့

ပဗ္ဗသေ့အက္ခရာအဓိပာယ်ချုပ် *Tj. R.*

ရသး(က)

ကရိုဗိ'ဆ်ဂိလ္လယုဉာဏျ of ယာဏ်ရသရသ်ရသရသ်

ရသရသယဉာဏျ

ရသရသယဉာဏ်နိဗ္ဗာနိယာဉာဏ် P. I, 23-10 v. ၀

ယဉာဏ်

ယဉာဏ်နိဗ္ဗာနိယာဉာဏ် Tj. R.

ပုဏ္ဏဉာဏျ

ယဉာဏ်နိဗ္ဗာနိယာဉာဏ်

ဗိဗိ

ယဉာဏ်နိဗ္ဗာနိယာဉာဏ် of ယာဏ်နိဗ္ဗာနိယာဉာဏ်

ယဉာဏ်

ယဉာဏ် of ယာဏ်နိဗ္ဗာနိယာဉာဏ်

နိဗ္ဗာနိယာဉာဏ်

နိဗ္ဗာနိယာဉာဏ်နိဗ္ဗာနိယာဉာဏ်

ယဉာဏ်

နိဗ္ဗာနိယာဉာဏ်နိဗ္ဗာနိယာဉာဏ် of ယာဏ်နိဗ္ဗာနိယာဉာဏ်

နိဗ္ဗာနိယာဉာဏ်နိဗ္ဗာနိယာဉာဏ် B. T. D. 464-1 v. ၀

နိဗ္ဗာနိယာဉာဏ်

ကျပ်စာ = ကံကပ်စာ

$$\text{အိတ်စပ်} = \text{အာရ် (အ) အာ}$$

သော စုစုပေါင်း စုစုပေါင်း

သံသယမရှိဘူးလား ?

သော့သော့သော့

သောတာပန် နှစ် ခု ပေး လျှင် J. Z I, 113 - 7 ဖ ၀

[illegible]

ရသေ့စု = သီရိသီရိသီရိ P. L. II, 287 - 2.

၇၇၂ N. ကေလိ၊ K.

စီမံကိန်းအဖွဲ့က ဟိမဝန္တာတောင်တန်းတို့၏ အကျိုးအမြတ်ကို မျှတစွာ ဖြန့်ဖြူးပေးရန် အရေးကြီးပါသည်။

၁၄၀၀. နေပြည်တော်

^a သဘောတရားအားဖြင့် ဟုလစ်၊ သဘောရှိပါကသာရှိရန်
အာမခံ၊ အကျိုးသက်ရောက်မှုရှိရန် A. P. 10-3 v o.

[illegible]

၂။ ရယူမှုအကျဉ်းချုပ်အားဖြင့် အောက်ဖော်ပြပါအတိုင်း ဖြစ်သည်။

[illegible][illegible]

ယာမိကျ၊ ကိတ္တုကျ၊ ကောသလ၊ ဣဂါလ၊ အပါပိကျ၊

၆။ ဘာသာတော်၏ ဟိတိသေသနာဟူ၍ ဟိတိသေသနာဟူ၍ ၅။ ဟိတိသေသနာ
 ဘာသာတော်၏ ဟိတိသေသနာဟူ၍ ဟိတိသေသနာဟူ၍ VII။ ဟိတိသေသနာ
 ဟိတိသေသနာဟူ၍ ဟိတိသေသနာဟူ၍ ဟိတိသေသနာဟူ၍ ဟိတိသေသနာဟူ၍
 ဟိတိသေသနာဟူ၍ ဟိတိသေသနာဟူ၍ ဟိတိသေသနာဟူ၍ ဟိတိသေသနာဟူ၍
 ဟိတိသေသနာဟူ၍ ဟိတိသေသနာဟူ၍ ဟိတိသေသနာဟူ၍ ဟိတိသေသနာဟူ၍

Digitized by Google

[illegible]

ယာဇ္ဇ: အိန္ဒြဏျ ညိတ္တိံ၊ နှ: ဂုဏဒ ဘယာဂေ၊
 နောယာယ: သိပိဏျ ညိတ္တိံ၊ ဤသ: ဂုဏဒ ဘယာဂေ၊
 နောဗ္ဗုဒ္ဓာ: ယတ္ထိဇာိသ(သ: ပိသိယျ

၈၃၁ (၈၃၁) ကံကံကံ : ၈၃၁ ၁၁၁၁ ၈၃၁ ၈၃၁ : ၈၃၁ ၈၃၁
 Kio ၈၃၁

မိမိ၏အား : ဤကိစ္စ၊ ဤအရာ

၈၆၁
 ၈၆၂
 ၈၆၃
 ၈၆၄
 ၈၆၅
 ၈၆၆
 ၈၆၇
 ၈၆၈
 ၈၆၉
 ၈၇၀
 ၈၇၁
 ၈၇၂
 ၈၇၃
 ၈၇၄
 ၈၇၅
 ၈၇၆
 ၈၇၇
 ၈၇၈
 ၈၇၉
 ၈၈၀
 ၈၈၁
 ၈၈၂
 ၈၈၃
 ၈၈၄
 ၈၈၅
 ၈၈၆
 ၈၈၇
 ၈၈၈
 ၈၈၉
 ၈၉၀
 ၈၉၁
 ၈၉၂
 ၈၉၃
 ၈၉၄
 ၈၉၅
 ၈၉၆
 ၈၉၇
 ၈၉၈
 ၈၉၉
 ၉၀၀
 ၉၀၁
 ၉၀၂
 ၉၀၃
 ၉၀၄
 ၉၀၅
 ၉၀၆
 ၉၀၇
 ၉၀၈
 ၉၀၉
 ၉၁၀
 ၉၁၁
 ၉၁၂
 ၉၁၃
 ၉၁၄
 ၉၁၅
 ၉၁၆
 ၉၁၇
 ၉၁၈
 ၉၁၉
 ၉၂၀
 ၉၂၁
 ၉၂၂
 ၉၂၃
 ၉၂၄
 ၉၂၅
 ၉၂၆
 ၉၂၇
 ၉၂၈
 ၉၂၉
 ၉၃၀
 ၉၃၁
 ၉၃၂
 ၉၃၃
 ၉၃၄
 ၉၃၅
 ၉၃၆
 ၉၃၇
 ၉၃၈
 ၉၃၉
 ၉၄၀
 ၉၄၁
 ၉၄၂
 ၉၄၃
 ၉၄၄
 ၉၄၅
 ၉၄၆
 ၉၄၇
 ၉၄၈
 ၉၄၉
 ၉၅၀
 ၉၅၁
 ၉၅၂
 ၉၅၃
 ၉၅၄
 ၉၅၅
 ၉၅၆
 ၉၅၇
 ၉၅၈
 ၉၅၉
 ၉၆၀
 ၉၆၁
 ၉၆၂
 ၉၆၃
 ၉၆၄
 ၉၆၅
 ၉၆၆
 ၉၆၇
 ၉၆၈
 ၉၆၉
 ၉၇၀
 ၉၇၁
 ၉၇၂
 ၉၇၃
 ၉၇၄
 ၉၇၅
 ၉၇၆
 ၉၇၇
 ၉၇၈
 ၉၇၉
 ၉၈၀
 ၉၈၁
 ၉၈၂
 ၉၈၃
 ၉၈၄
 ၉၈၅
 ၉၈၆
 ၉၈၇
 ၉၈၈
 ၉၈၉
 ၉၉၀
 ၉၉၁
 ၉၉၂
 ၉၉၃
 ၉၉၄
 ၉၉၅
 ၉၉၆
 ၉၉၇
 ၉၉၈
 ၉၉၉
 ၁၀၀၀

ဘလ

ဗျဉ်း ခြိုက်ဘာ၊ ဟာယဟာယ ဟာယဟာယ၊

။ ဟာယိဟာယ ဟာယိဟာယ ဟာယိဟာယ ဟာယိဟာယ ဟာယိဟာယ
 ဟာယိဟာယ ဟာယိဟာယ ဟာယိဟာယ ဟာယိဟာယ ဟာယိဟာယ
 ဟာယိဟာယ ဟာယိဟာယ ဟာယိဟာယ ဟာယိဟာယ ဟာယိဟာယ
 ဟာယိဟာယ ဟာယိဟာယ ဟာယိဟာယ ဟာယိဟာယ ဟာယိဟာယ
 ဟာယိဟာယ ဟာယိဟာယ ဟာယိဟာယ ဟာယိဟာယ ဟာယိဟာယ

။ ဟာယိဟာယ ဟာယိဟာယ ဟာယိဟာယ ဟာယိဟာယ ဟာယိဟာယ

ဟာယိဟာယ ဟာယိဟာယ ဟာယိဟာယ ဟာယိဟာယ

ဟာယိဟာယ ဟာယိဟာယ ဟာယိဟာယ ဟာယိဟာယ

ဟာယိဟာယ ဟာယိဟာယ ဟာယိဟာယ ဟာယိဟာယ

ဟာယိဟာယ ဟာယိဟာယ ဟာယိဟာယ ဟာယိဟာယ

ဟာယိဟာယ ဟာယိဟာယ ဟာယိဟာယ ဟာယိဟာယ

ဟာယိဟာယ ဟာယိဟာယ ဟာယိဟာယ ဟာယိဟာယ

ဟာယိဟာယ ဟာယိဟာယ ဟာယိဟာယ ဟာယိဟာယ

ဟာယိဟာယ ဟာယိဟာယ ဟာယိဟာယ ဟာယိဟာယ

ဟာယိဟာယ ဟာယိဟာယ ဟာယိဟာယ ဟာယိဟာယ

ဟာယိဟာယ ဟာယိဟာယ ဟာယိဟာယ ဟာယိဟာယ

ဟာယိဟာယ ဟာယိဟာယ ဟာယိဟာယ ဟာယိဟာယ

Generated at Columbia University on 2025-02-06 14:59 GMT / https://hdl.handle.net/2027/coo.31924023431665
 Public Domain, Google-digitized / http://www.hathitrust.org/access_use#pd-google

ပယျိန္ဒြ ဣန္ဒြပယျိန္ဒြ
 ဝိသိဿ ဂုဏ်ဂုဏ်
 ဝိသိဿ ဟိန္ဒြ ၂/ ပယျိန္ဒြ ၂ ဝိသိဿ
 ဣန္ဒြ : ဣန္ဒြ
 ဝိသိဿ : ဣန္ဒြ
 ဝိသိဿ : ဣန္ဒြ
 ဝိသိဿ : ဣန္ဒြ

ဘာသာမက ဘာသာဟု ဖြစ်ပေကာ စုစုပေါင်းဟောပြောသော သီတင်းကျွတ်လပြည့်ကျော်တော်တော်လည်းကောင်း၊
 11, 365. (33) *Hontj. I, 17-11.* Indj

ဘုရားရှိခိုးပါးစာတော်အကျဉ်းချုပ်ကို န. ဘ. ၇၅ ပ။ ၁၆

[illegible]

မာကဇ္ဈ၊ မာကဇ္ဈ၊ ယသျှယစိပ္ပနီဝေါသာကာယဟူ၍ ရာဂစိပ္ပ
တရား(ဗြဟ္မဒန္တာ၏အဘွား) B. T. D. 419-3 v. 0.

ဘဏ္ဍာ၏ *zie* (မြို့စား) ၊

မုတ္တမ

ဟံကကယ်မုတ္တမ ဟာယဟိသဟာနုတ္တ *Inij II, 411 (12)*

ဘဏ္ဍာ = မုတ္တမ

မြို့စား ၊ သရဇာယဟူကိသပ္ပန္နိန္ဒြာဏိတိယံတိယံတ
ဟံ ၊ ဟာယိဏအကိရဏာတိကန္တမိယုသပ္ပန္နိန္ဒြာဏိ
ပုပ္ဖ *K. S 383-5 v. 0.*

ဘဏ္ဍာ၏ *zie* မုတ္တမ

ဘဏ္ဍာပုပ္ဖာ = မုတ္တမ

မုတ္တမဟူကိဏအိန္ဒြာ ၊ ဘဏ္ဍာပုပ္ဖာမိက္ခန္ဓိ ၊ ဟိသ
ယဏာဟာနုပ္ပဏ္ဍ *P Dj 12-2 v. 0*

ဟာဗ္ဗကိရုတ္တဗ္ဗာဟိ ၊ ကပ္ပရဏကပ္ပသယန္တိ ၊ ဤ
ဟာဗ္ဗကိရုတ္တ *id 202-10 v. 0.*

မုတ္တမဟူ

မိက္ခိဏပဏ္ဍိကပ္ပဗ္ဗာဏ္ဍာဏသယဏာကိရုတ္တ

ဘာရဏသအကိဏသိဏသပ္ပာ ၊ သိဏကသမိဏိဏာ

ဗျ ကပ္ပမုတ္တမဟာဏ္ဍာမိက္ခိ *Z II, 218-11*

ဗ္ဗာဏကပ္ပဏ္ဍာဏကပ္ပဏ္ဍာမိက္ခိ ၊ မုတ္တမကပ္ပဏ္ဍာဏက

10 v o,

[illegible]

670
 256-9 v. o, Dr. W. 29.

ကိစ္စကို ခြေလှမ်း

ਅੰਗ ਪ੍ਰਾਨੀ, ਅੰਗ ਘਾਟ ਅੰਗ, ਅੰਗ ਪ੍ਰਾਨੀ, ਅੰਗ ਪ੍ਰਾਨੀ, ਅੰਗ ਪ੍ਰਾਨੀ

die

អរិយធម៌

(ကိသိ ကိသိ ကိသိ) P. I, 163-1. ခြေပုံ

କାଁ କାଁ କାଁ

කැපී කැපී කැපී කැපී H. S. 17 p 18 of කැපී කැපී කැපී කැපී
id 125 -

$$\text{ආර්ථික ශාන්තිය} = \text{ප්‍රගතිය}$$

ပရဟိတသမဂ္ဂအသင်းမှ အသိပေးအမိန့်
Rm. 265-5 v. o.

$$\text{ကံ၏ သာသနာ} = \text{ပြီသာသနာ}$$

Om J. I, 236 en Bloeml. c Poensen 134—3

கனியியு 219 டா(கி

ଆମ
୨୮

[illegible]

၂၇ ရဟန်းကလေးတို့သည် နေရာတစ်နေရာတွင် နေထိုင်ရာတွင်
 သောတာပန်တို့သည် နေရာတစ်နေရာတွင် နေထိုင်ရာတွင်
 နေရာတစ်နေရာတွင် နေထိုင်ရာတွင် နေထိုင်ရာတွင်

[illegible]

ශ්‍රී ලංකා කෘෂි මණ්ඩලය P. I, 199-5 v o

သီလဝိသိယံ ခုဏှံ ဟိ ခုဏှံ ဟိ အနိစ္စဉာဏံ ဟိ B. T. D. 543.
 12 v ၀ | သီလဝိသိယံ ခုဏှံ ဟိ ခုဏှံ ဟိ အနိစ္စဉာဏံ ဟိ |

ရကြသကဲ့သို့ သိသောသူသည် ဟူ၍ သိသောသူ၏ PI
en As. 242. xie ဟူ၍ en ဟူ၍

[illegible]

ရဟန်းရဟန်းကြွေကြွေ၊ ရာဂရဟန်းရဟန်းရဟန်း . . . id
191 (7)

എന്നാൽ എന്താണിത്? അത് എന്താണ്? T. A. 10 - 2. അത്
അത് എന്താണ്? അത് എന്താണ്?

ආගම : හින්දු විශ්වාසයට අනුව පිළිගැනෙන බව සඳහන් කර ඇත.
 ආගම (B.T.D. 543 - 8).

သီဟသူရဘုရား၏ P. Di 20-9 v. ၀

၁၆၇၂ ခု၊ ဇူလိုင်လ ၁၆ ရက်၊ အင်္ဂါနေ့၊
 R. 226-2 v. ၀.

ရတနံသိတိယျလဘိရယရဘံရယဟာနိဗ္ဗိ *Kantj 119- p 48.*

[illegible]

$$a_{\text{eff}} = a_{\text{eff}}^{\text{ex}} \gamma_{\text{eff}}$$

கனடா, *en* டிங்

ကဏ္ဍ ၁၂ က

$$A \cap B = A \cap A$$

မိမိ၏အမည်အားဖြည့်ပါ။

$$A_1 A_2 A_3 \dots A_n = A_1 A_2 A_3 \dots A_n$$

ကဏ္ဍအမှတ် ၁၂၊ ပုဒ်မ ၃၆၀ နှင့် အညီ M M 9-11 ဘ.ဝ.

ကျသော *en* သော၊

မာကျရာဟာအသိသမာဗျာယ် ရှိနေသောသိသမာဗျာယ်

ကလေးတစ်ယောက် = ကလေးတစ်ယောက်

ဟူသောစကားတို့သည် ကလေးတစ်ယောက်၏ အသံအရာကို
သဘောတရားတို့၏ အသံအရာတို့ကို ဟောပြောသော စကားတို့ဖြစ်သည်။ P.

Dj. 32-10 v. o.

ကလေးတစ်ယောက်၏ အသံအရာတို့သည် ကလေးတစ်ယောက်၏ အသံအရာတို့ကို
သဘောတရားတို့၏ အသံအရာတို့ကို ဟောပြောသော စကားတို့ဖြစ်သည်။ A. P. 14-2 v o

ကျွန်ုပ်

ကျွန်ုပ်တို့၏ အသံအရာတို့သည် ကလေးတစ်ယောက်၏ အသံအရာတို့ကို
သဘောတရားတို့၏ အသံအရာတို့ကို ဟောပြောသော စကားတို့ဖြစ်သည်။

ကျွန်ုပ်တို့

ကျွန်ုပ်တို့၏ အသံအရာတို့သည် ကလေးတစ်ယောက်၏ အသံအရာတို့ကို
သဘောတရားတို့၏ အသံအရာတို့ကို ဟောပြောသော စကားတို့ဖြစ်သည်။ B. T.

D. 505-7

ကျွန်ုပ်တို့၏ အသံအရာတို့သည် ကလေးတစ်ယောက်၏ အသံအရာတို့ကို
သဘောတရားတို့၏ အသံအရာတို့ကို ဟောပြောသော စကားတို့ဖြစ်သည်။ M. M. 24-11:

ကျွန်ုပ်တို့၏ အသံအရာတို့သည် ကလေးတစ်ယောက်၏ အသံအရာတို့ကို
သဘောတရားတို့၏ အသံအရာတို့ကို ဟောပြောသော စကားတို့ဖြစ်သည်။

ကျွန်ုပ်တို့၏ အသံအရာတို့သည် ကလေးတစ်ယောက်၏ အသံအရာတို့ကို
သဘောတရားတို့၏ အသံအရာတို့ကို ဟောပြောသော စကားတို့ဖြစ်သည်။ As. 257-8

ကျွန်ုပ်တို့၏ အသံအရာတို့သည် ကလေးတစ်ယောက်၏ အသံအရာတို့ကို
သဘောတရားတို့၏ အသံအရာတို့ကို ဟောပြောသော စကားတို့ဖြစ်သည်။

ကျွန်ုပ်တို့၏ အသံအရာတို့သည် ကလေးတစ်ယောက်၏ အသံအရာတို့ကို
သဘောတရားတို့၏ အသံအရာတို့ကို ဟောပြောသော စကားတို့ဖြစ်သည်။ B. T. D. 525-3.

(8) Belle trie.

[illegible]

J. Z. II, 218-15 v. o

ॐ नमो भगवते वासुदेवाय ॥ *D. W. 128-1 v. o. en P.*
II, 289-7.

ကောရယောဂဗျာပါဠိ J. Z. II, 175-11.

கனியாபுரம்

Bat verh 100 7 v. o.

ਪ੍ਰਤਿ
ਪ੍ਰਤਿ

[illegible]

பெருகலாந் தாந அரி

ကျစ်လ်း *zie* *Generaal*.

അതിനാൽ

Em. 558 5. v. o. | *niet*

എന്ന ലിസ്റ്റിനു

Handwritten: $210 \times 100 \times 100$ (c) en zie 210

කර්මයන් විකිණීමේදී J. Br. 11, 11 en 6 art 20-2.

ဘုရားသားသားအိပ်ရာမှာနေရင်း ဘုရားသား၏အားကိုး ဘုရားသား၏အားကိုး

B. T. D. 368-1.

ကိစ္စမျှ = ပိန္န

ရထားကား : လရယာသယအသွယ်ကကျ ဟရယာသကကိစ္စ
ပျံ့သရကရကယာပျံ့ကပြေသယက P. 11, 164.

ဟပျံ့ကပြေသယက \ လရကသကသိကိစ္စပျံ့က id r 11.
ကကကလကကကရကသယကိစ္စပျံ့ D. W 180-4.

ကကက

ဟကိစ္စသရပျံ့ကကက \ ပျံ့ဟပျံ့ကကကကက \ ပျံ့ကိစ္စသ
ကကကကက Rm. 319-6 v. o.

ကကကကက X = ကကကကကကက က ကကကကက \ ရ
ရကကကရကကရကကကကရကကကကကသိကိစ္စပျံ့ \

ကက

ပိကကကကကကကကကကကကကကကက \ ပိကကကကကရကကရက
ပြရယာသက \ ဟကကကကကကကကကကကကကကကကကကကကက
ကက Indj. 11, 52 (27)

ကကကကကက

ကကက : လပျံ့ကသသိပျံ့ကကကလရယာသကကကက 1001 N.
I, 450-2.

ကကကကက ^{zie}ကကကက

မကီၤတိုၤကွၢ်မၤပိၤ, *al,emeen maar*

$$A_{\alpha\beta} = \begin{pmatrix} 1 & 0 \\ 0 & 1 \end{pmatrix}$$
[illegible]

എന്നാൽ

9. අනන්ත අක්ෂරයක - හ අක්ෂරයේ ආකාරය ආ Koet 10

မာ့လား

ឧបាសក = ឧបាសក | ឧបាសក | A. P. 10-1 v. o.
Koes 15-6.

காழ்வாசியார்

မာံကွဲးမိဂ်စုဘဂ်၊ စုဘဂ်၊ အဓိဂ်စုဘဂ်၊ စုဘဂ်။ Em 40-5.

എന്ന

စုသောဓိက ၂၅၈၇ ဘဏ္ဍာစာအုပ်၊ အုပ်၊ အုပ်၊ J. Br. 185-6 v.o.
 ၁၈၈၇ ဘဏ္ဍာစာအုပ်၊ အုပ်၊ အုပ်၊

ဆိပ္ပာ

ဆိပ္ပာသဒ္ဒါရတနာပျ *B. T. D. 346-7.*

ဆိပ္ပာသဒ္ဒါရတနာပျ *id 347-1 v. o.*

ဆိပ္ပာ = ဆိပ္ပာ

ဆိပ္ပာသဒ္ဒါရတနာပျ *H. S 62 p 2 = ရတနာပျ*

ဆိပ္ပာသဒ္ဒါရတနာပျ

ဆိပ္ပာသဒ္ဒါရတနာပျ *of district J. Z R. 172-9.*

ဆိပ္ပာ

ဆိပ္ပာသဒ္ဒါရတနာပျ

ဆိပ္ပာသဒ္ဒါရတနာပျ

ဆိပ္ပာသဒ္ဒါရတနာပျ *of ပျ* *see J. Z.*

II, 221 (406).

ဆိပ္ပာ

ဆိပ္ပာသဒ္ဒါရတနာပျ

ဆိပ္ပာသဒ္ဒါရတနာပျ *R. S. 10-2.*

ဆိပ္ပာ

ဆိပ္ပာသဒ္ဒါရတနာပျ

ဆိပ္ပာသဒ္ဒါရတနာပျ

אתר **מלון**

នៅ ឃុំ

සිංහලයාගේ ඉඩා කඩයක් වන බැවින් *Kanti* 98 p 19.

ገጽ ፩

ကျေးဇူးတင်အောင် ဆောင်ရွက်ပါမည်။ ၄ P II, 138-4.

en

[illegible]

செய்து

1001 N. 11, 98—10 v o.

॥ ॐ ॥

අනන්තයාන අනන්තයාන අනන්තයාන අනන්තයාන අනන්තයාන අනන්තයාන අනන්තයාන අනන්තයාන අනන්තයාන අනන්තයාන
 අනන්තයාන *Oem. J. II, 270-1.*

අනන්තයාන ²¹⁰ අනන්තයාන

අනන්තයාන අනන්තයාන අනන්තයාන අනන්තයාන අනන්තයාන අනන්තයාන අනන්තයාන අනන්තයාන අනන්තයාන අනන්තයාන
 අනන්තයාන *Dr. W. 31 (105)*

අනන්තයාන

අනන්තයාන අනන්තයාන *A. P. 37-2*

අනන්තයාන ^{en} අනන්තයාන *Rev. = අනන්තයාන*

අනන්තයාන අනන්තයාන අනන්තයාන අනන්තයාන අනන්තයාන අනන්තයාන අනන්තයාන අනන්තයාන අනන්තයාන අනන්තයාන
 අනන්තයාන *B. T. D. 657 10*
 v. o.

අනන්තයාන ^{en} අනන්තයාන

අනන්තයාන අනන්තයාන අනන්තයාන අනන්තයාන අනන්තයාන අනන්තයාන අනන්තයාන අනන්තයාන අනන්තයාන අනන්තයාන
J. W 161-3

අනන්තයාන

අනන්තයාන අනන්තයාන *B. T. D. 63-3 v. o = අනන්තයාන*
1001 N II, 613-11.

අනන්තයාන

අනන්තයාන අනන්තයාන *Kantj. 29 p 25.*

(9) *Belletrise*

B. T. D 526-2

ആപ്തം | മിമിക്സ | id r 5.

၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့

မအုတ်ကုသကုသိ *Indj* 11, 399 (20)

မမာကိတ္တုမအုတ်ကုသကုသိ *id* 414 (23).

ကျွမ်းကျင်

မာကိတ္တုမအုတ်ကုသကုသိ *id* 414 (23).

ကျွမ်းကျင်မအုတ်ကုသကုသိ

ကျွမ်းကျင်မအုတ်ကုသကုသိ

ကျွမ်းကျင်မအုတ်ကုသကုသိ

ကျွမ်းကျင်မအုတ်ကုသကုသိ

ကျွမ်းကျင်မအုတ်ကုသကုသိ

zie J. Z. I, 368-12 v.o. maar J Spraakk. 38-9 v.o.

niet မာကိတ္တု *maar* မာကိတ္တု

ကျွမ်းကျင်

မာကိတ္တုမအုတ်ကုသကုသိ *P. W. 271-3 v.o.*

မာကိတ္တု *zie* မာကိတ္တု

ကျွမ်းကျင်

မာကိတ္တုမအုတ်ကုသကုသိ *Indj* 11, 55 (38).

ଆଉଁ ଆଉଁ

എന്ന ^{zie} ചുരുക്കം

൧൯൩൩ KN.

1881
 1882
 1883
 1884
 1885
 1886
 1887
 1888
 1889
 1890
 1891
 1892
 1893
 1894
 1895
 1896
 1897
 1898
 1899
 1900
 1901
 1902
 1903
 1904
 1905
 1906
 1907
 1908
 1909
 1910
 1911
 1912
 1913
 1914
 1915
 1916
 1917
 1918
 1919
 1920
 1921
 1922
 1923
 1924
 1925
 1926
 1927
 1928
 1929
 1930
 1931
 1932
 1933
 1934
 1935
 1936
 1937
 1938
 1939
 1940
 1941
 1942
 1943
 1944
 1945
 1946
 1947
 1948
 1949
 1950
 1951
 1952
 1953
 1954
 1955
 1956
 1957
 1958
 1959
 1960
 1961
 1962
 1963
 1964
 1965
 1966
 1967
 1968
 1969
 1970
 1971
 1972
 1973
 1974
 1975
 1976
 1977
 1978
 1979
 1980
 1981
 1982
 1983
 1984
 1985
 1986
 1987
 1988
 1989
 1990
 1991
 1992
 1993
 1994
 1995
 1996
 1997
 1998
 1999
 2000
 2001
 2002
 2003
 2004
 2005
 2006
 2007
 2008
 2009
 2010
 2011
 2012
 2013
 2014
 2015
 2016
 2017
 2018
 2019
 2020
 2021
 2022
 2023
 2024
 2025
 2026
 2027
 2028
 2029
 2030
 2031
 2032
 2033
 2034
 2035
 2036
 2037
 2038
 2039
 2040
 2041
 2042
 2043
 2044
 2045
 2046
 2047
 2048
 2049
 2050
 2051
 2052
 2053
 2054
 2055
 2056
 2057
 2058
 2059
 2060
 2061
 2062
 2063
 2064
 2065
 2066
 2067
 2068
 2069
 2070
 2071
 2072
 2073
 2074
 2075
 2076
 2077
 2078
 2079
 2080
 2081
 2082
 2083
 2084
 2085
 2086
 2087
 2088
 2089
 2090
 2091
 2092
 2093
 2094
 2095
 2096
 2097
 2098
 2099
 2100
 2101
 2102
 2103
 2104
 2105
 2106
 2107
 2108
 2109
 2110
 2111
 2112
 2113
 2114
 2115
 2116
 2117
 2118
 2119
 2120
 2121
 2122
 2123
 2124
 2125
 2126
 2127
 2128
 2129
 2130
 2131
 2132
 2133
 2134
 2135
 2136
 2137
 2138
 2139
 2140
 2141
 2142
 2143
 2144
 2145
 2146
 2147
 2148
 2149
 2150
 2151
 2152
 2153
 2154
 2155
 2156
 2157
 2158
 2159
 2160
 2161
 2162
 2163
 2164
 2165
 2166
 2167
 2168
 2169
 2170
 2171
 2172
 2173
 2174
 2175
 2176
 2177
 2178
 2179
 2180
 2181
 2182
 2183
 2184
 2185
 2186
 2187
 2188
 2189
 2190
 2191
 2192
 2193
 2194
 2195
 2196
 2197
 2198
 2199
 2200
 2201
 2202
 2203
 2204
 2205
 2206
 2207
 2208
 2209
 2210
 2211
 2212
 2213
 2214
 2215
 2216
 2217
 2218
 2219
 2220
 2221
 2222
 2223
 2224
 2225
 2226
 2227
 2228
 2229
 2230
 2231
 2232
 2233
 2234
 2235
 2236
 2237
 2238
 2239
 2240
 2241
 2242
 2243
 2244
 2245
 2246
 2247
 2248
 2249
 2250
 2251
 2252
 2253
 2254
 2255
 2256
 2257
 2258
 2259
 2260
 2261
 2262
 2263
 2264
 2265
 2266
 2267
 2268
 2269
 2270
 2271
 2272
 2273
 2274
 2275
 2276
 2277
 2278
 2279
 2280
 2281
 2282
 2283
 2284
 2285
 2286
 2287
 2288
 2289
 2290
 2291
 2292
 2293
 2294
 2295
 2296
 2297
 2298
 2299
 2300
 2301
 2302
 2303
 2304
 2305
 2306
 2307
 2308
 2309
 2310
 2311
 2312
 2313
 2314
 2315
 2316
 2317
 2318
 2319
 2320
 2321
 2322
 2323
 2324
 2325
 2326
 2327
 2328
 2329
 2330
 2331
 2332
 2333
 2334
 2335

சு.பி.பி.

၇၈၂၁၁၁၅၂ J. Br. 185-3 v. o.

21. *zie* 11. (11)

အိန္ဒိယနိုင်ငံ B. T. D. 537 - 11 v o

ආගම

အထွေထွေအကျဉ်းချုပ် 4. P. 7 3. ဖွဲ့စည်းပုံအား အကျဉ်းချုပ်

$$A \cap B = A$$

လိဂ်ရယ်၊ လိဂ်ရယ်၊ လိဂ်ရယ်၊ *Rm. 270-4 v o.*

ਅੰਤਰਿ

၂။ အကယ်၍ a သည် b ၏ ပြားချက် ဖြစ်ပါက a သည် b ၏ ပြားချက် ဖြစ်ပါသည်။
 ၃။ အကယ်၍ a သည် b ၏ ပြားချက် ဖြစ်ပါက a သည် b ၏ ပြားချက် ဖြစ်ပါသည်။
 ၄။ အကယ်၍ a သည် b ၏ ပြားချက် ဖြစ်ပါက a သည် b ၏ ပြားချက် ဖြစ်ပါသည်။
 ၅။ အကယ်၍ a သည် b ၏ ပြားချက် ဖြစ်ပါက a သည် b ၏ ပြားချက် ဖြစ်ပါသည်။
 ၆။ အကယ်၍ a သည် b ၏ ပြားချက် ဖြစ်ပါက a သည် b ၏ ပြားချက် ဖြစ်ပါသည်။
 ၇။ အကယ်၍ a သည် b ၏ ပြားချက် ဖြစ်ပါက a သည် b ၏ ပြားချက် ဖြစ်ပါသည်။
 ၈။ အကယ်၍ a သည် b ၏ ပြားချက် ဖြစ်ပါက a သည် b ၏ ပြားချက် ဖြစ်ပါသည်။
 ၉။ အကယ်၍ a သည် b ၏ ပြားချက် ဖြစ်ပါက a သည် b ၏ ပြားချက် ဖြစ်ပါသည်။
 ၁၀။ အကယ်၍ a သည် b ၏ ပြားချက် ဖြစ်ပါက a သည် b ၏ ပြားချက် ဖြစ်ပါသည်။

ကောသလ ၁၁၈ ဟုခေါ်၏။

אשר

ကျေးဇူးတင်ပါသည်။ ၄. P. 26-3.

आ

ကျေးဇူးတင်

၏၏လျှာကံ ? ၏၏လျှာ *kw.* = ၏၏လျှာ

താലൂക്കിന്റെ പേര് എന്തായിരുന്നു? B.
 T. D. 594-5 v o.

ශ්‍රී ලංකාව *zie* ගිණුම

എന്നെ

[illegible]

എന്നു

[illegible]

- ^a တွံကျကျ | = တွံကျ *Wbk.* | မိက်ယယယယယကျ
- ^b သရဟာသျှ | = သရိယ | မိက်ယယယယကျ
- ^c ရသဏှ | မိရဏှရိယိယျ *enz* |
- ^d ယဏိယသျှ | သရဏှသျှယယယယယကျ သရဏှရိယိယျ
သရိယရဏှရိယိယျသရဏှရိယိယျ
- ^e ယသိသိဘကျ | *met* ယသိသိဘကျ | သရဏှသျှယယယယ
ရိယျယယယယယယယယယယယယယယယယယယယယယယ
ယယယယယယယယယယ *enz.* သရဏှသျှရိယိယျသရဏှ
ရိယိယျ
- ^f ယဏ်သကျ | *met* ယဏ်သကျ | သရဏှသျှယယယယယကျ
ယယယယယယယယယယယယယယယယယယယယယယယယ
ယယယယယယယယယယ *enz.* တွံပိရဏှသရဏှသျှ
ရယယယယယယယယယယယယယယယယယယယယယယ
- ^g ရသရဏှသျှယရဏှရဏှရဏှရဏှရဏှရဏှရဏှရဏှရဏှ
ရဏှ
- ^h ဏသိသကျ ယရဏှရဏှရဏှရဏှရဏှရဏှရဏှရဏှရဏှ
ယရဏှရဏှရဏှရဏှရဏှရဏှရဏှရဏှရဏှ
- ⁱ ဇာဏိယကျ သရဏှသျှရဏှရဏှရဏှရဏှရဏှရဏှရဏှရဏှ
(10) Belletr.e

၁၂
 ရန်ကုန် အမျိုးသမီးတက္ကသိုလ်၊ ရန်ကုန်၊ မြန်မာနိုင်ငံ
 Rm 522-4 v. 0

[illegible]

ရက်စွဲမရှိ၊ | = အောက်ရှိအချို့ ဟုအသံသယဖြစ်
ရက် | J. Z H, 218-2 v 0

[illegible]

ကောသလကံကောသလကံ အရဟံသကံ E. T. 4010 v. 0

မရဟံးၤ ခိး ချဲးၤ (lett b)

[illegible]

සාධිත හා of සාධිත හා

မရဟာသမိသဟာ - ပဏ္ဍိတရဟာသရဟာသမိ Rm. 130
4 ၁၀ ဟာသရဟာသမိရဟာသရဟာသမိရဟာသမိရဟာသမိ

ရက္ခပုတြာဏရက္ခပုတြာဏံ ဟုရက္ခပုတြာဏံ ဟုရက္ခပုတြာဏံ
 ရှ 4. J. 9-12. | = လိပ်စာ |

သဘာဏ

သဘာဏရက္ခပုတြာဏံ ဟုရက္ခပုတြာဏံ ဟုရက္ခပုတြာဏံ
 ဟုရက္ခပုတြာဏံ ဟုရက္ခပုတြာဏံ ဟုရက္ခပုတြာဏံ 1001. N.
 II, 201-8 v o.

ရက္ခပုတြာဏံ = ရက္ခပုတြာဏံ Bat verh 2e ccel 144-2

သဘာဏရက္ခပုတြာဏံ ဟုရက္ခပုတြာဏံ

ရက္ခပုတြာဏံ ရက္ခပုတြာဏံ ရက္ခပုတြာဏံ ရက္ခပုတြာဏံ
 ရက္ခပုတြာဏံ ရက္ခပုတြာဏံ ရက္ခပုတြာဏံ ရက္ခပုတြာဏံ
 ရက္ခပုတြာဏံ Sing P 211-1.

မြို့သဘာ = သဘာဏ

မြို့သဘာရက္ခပုတြာဏံ ဟုရက္ခပုတြာဏံ ဟုရက္ခပုတြာဏံ
 မြို့သဘာရက္ခပုတြာဏံ မြို့သဘာရက္ခပုတြာဏံ
 မြို့သဘာရက္ခပုတြာဏံ မြို့သဘာရက္ခပုတြာဏံ
 မြို့သဘာရက္ခပုတြာဏံ မြို့သဘာရက္ခပုတြာဏံ
 မြို့သဘာရက္ခပုတြာဏံ W. 16-5

မြို့သ

မြို့သရက္ခပုတြာဏံ မြို့သရက္ခပုတြာဏံ 1001 N II,

သံတရား

တရားဥပဒေမူဝါဒများနှင့်ဆိုင်သော စာအုပ်များ *id* 181-5

1. ဟုမ္မာမိတ်တရားမူဝါဒနှင့်တရားဥပဒေမူဝါဒတို့ကို ဖော်ပြသော စာအုပ်များ *1001 N. 11, 274-5 v. o.*

2. တရားမူဝါဒနှင့်ဆိုင်သော စာအုပ်များကို ဖော်ပြသော စာအုပ်များ *id* 258-6 v. o.

3. တရားမူဝါဒနှင့်ဆိုင်သော စာအုပ်များကို ဖော်ပြသော စာအုပ်များ *id* 311-1 v. o.

မှတ်စုများ *zie* စာအုပ်များ

ဗျူဟာမူဝါဒနှင့်ဆိုင်သော စာအုပ်များ *Rm. 43-2* | တရားဥပဒေမူဝါဒနှင့်ဆိုင်သော စာအုပ်များကို ဖော်ပြသော စာအုပ်များ *id* 258-6 v. o.

မှတ်စုများ *J. Z. I, 125-4 niet* မှတ်စုများ *of* စာအုပ်များ

မှတ်စုများ *D. W. 21-10 en* မှတ်စုများ *P. II, 283-6.*

(11) Belletrise

သောကပိတၤ *zie* ပိတၤ

လှူဒါန

ဟင်္ဂလိပ်သံသရာတရားရဟန်းတို့၏ ဟင်္ဂလိပ်သံသရာတရားအစီအစဉ်
အကျဉ်းချုပ်ကို ရှိသည့် *B T D. 353 - 11.*

သောကပိတၤ ရှိသည့် ရဟန်းတို့၏ ဟင်္ဂလိပ်သံသရာတရားအစီအစဉ်
အကျဉ်းချုပ်ကို ရှိသည့် *J. Z. II, 117 (222).*

ဗုဒ္ဓ၏ ဟင်္ဂလိပ်သံသရာတရား : သောကပိတၤ ရှိသည့် ရဟန်းတို့၏
လှူဒါန

သောကပိတၤ ရှိသည့် ရဟန်းတို့၏ *Rm 27-7 =* ဟင်္ဂလိပ်သံသရာတရား
ရဟန်းတို့၏

ဗုဒ္ဓ၏ ဟင်္ဂလိပ်သံသရာတရား : ရဟန်းတို့၏ ဟင်္ဂလိပ်သံသရာတရား

ဗုဒ္ဓ၏ ဟင်္ဂလိပ်သံသရာတရား : ရဟန်းတို့၏ ဟင်္ဂလိပ်သံသရာတရား

ဗုဒ္ဓ၏ ဟင်္ဂလိပ်သံသရာတရား : ရဟန်းတို့၏ ဟင်္ဂလိပ်သံသရာတရား
Gen. J. III, 58 - 8 enz

ရဟန်းတို့

ဗုဒ္ဓ၏ ဟင်္ဂလိပ်သံသရာတရား : ရဟန်းတို့၏ ဟင်္ဂလိပ်သံသရာတရား
သောကပိတၤ ရှိသည့် ရဟန်းတို့၏ ဟင်္ဂလိပ်သံသရာတရား

ဟာရိဘူတိတိယဂဗာဟ *J. Z. I, 347 - 7.*

သိအာဂ

ဟာရဘူတိအာဂ | = ဟာရူဂ | ဟုံတြပ ဘိန္တေသမိတ
 1001 N. I. 199-5 v. o.

ရသအရဏဒဏိဏျ

ရဏဒဏိဏျရဏဒဏိဏျရဏဒဏိဏျရဏဒဏိဏျရဏဒဏိဏျ
 ရဏဒဏိဏျရဏဒဏိဏျရဏဒဏိဏျရဏဒဏိဏျရဏဒဏိဏျ
A. P. II, 125-8 v. o.

သဗြ

သိရိဏာဏာဏဗြရဏဒဏိဏျရဏဒဏိဏျရဏဒဏိဏျရဏဒဏိဏျ
 ရဏဒဏိဏျရဏဒဏိဏျရဏဒဏိဏျရဏဒဏိဏျရဏဒဏိဏျ
Indj. II. 9 (25).

သိရိဏာဏာဏ

ရဏဒဏိဏျရဏဒဏိဏျရဏဒဏိဏျရဏဒဏိဏျရဏဒဏိဏျ
 ရဏဒဏိဏျရဏဒဏိဏျရဏဒဏိဏျရဏဒဏိဏျရဏဒဏိဏျ
 ရဏဒဏိဏျရဏဒဏိဏျရဏဒဏိဏျရဏဒဏိဏျရဏဒဏိဏျ
J. Z. II. 216 8,

သရဏဒဏိဏျ

ဟုံတြပဗြရဏဒဏိဏျရဏဒဏိဏျရဏဒဏိဏျရဏဒဏိဏျ
A. P.

40-8.

အကျွန်ုပ်

ဟူ၍ ဤအကြောင်းကို ရှင်းပြရန် ဤအကြောင်းကို ရှင်းပြရန်
 ယခုအကျွန်ုပ်တို့၏ အကြောင်းကို ရှင်းပြရန် J. Z. II,
 ၁၄၇-၁၂ ဝ. ဝ.

သိတော့ en သိရတာပေါ့

ရသောပုဂ္ဂိုလ်များက အကျွန်ုပ်တို့၏ အသိအမှတ်ပြုမှုကို ရှင်းပြရန်
 သိသောပုဂ္ဂိုလ်များက . . . သိသောပုဂ္ဂိုလ်များက သိရန်
 အကျွန်ုပ်တို့၏ အသိအမှတ်ပြုမှုကို ရှင်းပြရန် = 1248 A. S. ၃၃၉.

ရသောပုဂ္ဂိုလ်များ

ရသောပုဂ္ဂိုလ်များ = အသိအမှတ်ပြုမှု

ရသောပုဂ္ဂိုလ်များ = သိသောပုဂ္ဂိုလ်များ

ရသောပုဂ္ဂိုလ်များ = သိသောပုဂ္ဂိုလ်များ

ရသော ^{သိ} = အသိအမှတ်ပြုမှု အသိအမှတ်ပြုမှု = အသိအမှတ်ပြုမှု

သိသောပုဂ္ဂိုလ်များ = သိသောပုဂ္ဂိုလ်များ

ဟူ၍

ဟူ၍ ရှင်းပြရန် အသိအမှတ်ပြုမှုကို ရှင်းပြရန်
 သိသောပုဂ္ဂိုလ်များက အသိအမှတ်ပြုမှုကို ရှင်းပြရန်

မပြုနိုင်ကြဘဲ *id r 2*

မပြုရမပြုနိုင်ကြဘဲ *id r. 2*

ကမ္ဘာလုံးကျယ်ကျယ် *id 346 - 3.*

မသံသယ

မသံသယသိသောကြောင့် = ကမ္ဘာလုံးကျယ်ကျယ်သိသောကြောင့်

မသံသယ *id = သိသောကြောင့် Rm. 266-7.*

ရသေ့ရသေ့

ဟောပြောကြသောကြောင့် *Tjemp 42-3 zie Hontj.*

သိကြသည် *id* သိကြသည်

ကျေးဇူးတင်

မသိသောကြောင့်သိသောကြောင့် ကမ္ဘာလုံးကျယ်ကျယ်

သိကြသည် ကမ္ဘာလုံးကျယ်ကျယ်သိကြသည် *1001. N. I, 362-5.*

မသိသောကြောင့်သိသောကြောင့် ရဟန်းတို့သိကြသည်

သိကြသည် သိကြသည်သိကြသည်သိကြသည် သိကြသည်သိကြသည်

ကျေးဇူးတင် ကျေးဇူးတင်သိကြသည်သိကြသည် *Hontj. I, 44-6.*

သိကြသည် *N. သိကြသည် R.*

မိကလေးဟာကွေးကွေးပေါ့ပေါ့၊ သေချာကွေးကွေး ခိုပိတ်နေကြ
 ရွယ်ကွေးကွေးပေါ့ပေါ့၊ ကွေးကွေးပေါ့ပေါ့၊ ကွေးကွေးပေါ့ပေါ့
J. Br. 329-10.

သေ

ရယ်ကွေးကွေးပေါ့ပေါ့၊ ကွေးကွေးပေါ့ပေါ့၊ ကွေးကွေးပေါ့ပေါ့
 ကွေးကွေးပေါ့ပေါ့၊ ကွေးကွေးပေါ့ပေါ့၊ ကွေးကွေးပေါ့ပေါ့
J. Br. 51-1.

မိကလေးဟာကွေးကွေးပေါ့ပေါ့၊ သေချာကွေးကွေး ခိုပိတ်နေကြ
J. Z. II, 63-4.

မိကလေးဟာကွေးကွေးပေါ့ပေါ့၊ သေချာကွေးကွေး ခိုပိတ်နေကြ
P. 258-4.

ကေသေ = ကေသေကေသေကေသေ *B. T. D 384-2.*

သေဟာ = သေဟာ

သေဟာဟာသေဟာသေဟာ *Kenji 143 p 14.*

သေဟာ ^{en} ကေသေ

သေဟာ (Sk) ကေသေ (Jogia) = *politic* မိကလေးဟာကွေးကွေးပေါ့ပေါ့
J. W. 137-5.

သေဟာ

ကောသလကောသလကောသလ = ကောသလကောသလ Ned. W. 11, 28-1

maur မာဇာ *Kw* = ကောသလ

မုခ်ဏ် *zie* မုခ်ဏ်

မုခ်ဏ်

ကောသလကောသလကောသလ = ကောသလကောသလ ကောသလ

ကောသလကောသလ *T. A. 7-11 v o*

မုခ်ဏ် *zie* မုခ်ဏ်

မုခ်ဏ် *A. P. 108-1.*

ကောသလကောသလ

ကောသလကောသလကောသလကောသလကောသလကောသလကောသလကောသလ

မုခ်ဏ် *B. T. D. 637-5*

ကောသလ

ကောသလကောသလကောသလကောသလကောသလကောသလကောသလကောသလ

ကောသလကောသလကောသလကောသလကောသလကောသလကောသလကောသလ

ကောသလကောသလကောသလကောသလကောသလကောသလကောသလကောသလ

မုခ်ဏ် *P. I, 345 4 enz*

မုခ်ဏ် *Kw* = မုခ်ဏ်

ကောသလကောသလကောသလကောသလကောသလကောသလကောသလကောသလ

ကောသလကောသလကောသလကောသလကောသလကောသလကောသလကောသလ

သိဇ္ဇ

ကသိဇ္ဇ၊ ဟိန္ဒူ ဂရိဟ်နိယာယိယာ P. I, 332-4 v o.

ဟူဟူက သိဇ္ဇ၊ ဟိန္ဒူ ဂရိဟ်နိယာယိယာ H. S. 10 p 22.

သိဇ္ဇ

ဟူဟူက သိဇ္ဇ၊ ဟိန္ဒူ ဂရိဟ်နိယာယိယာ P. I, 332-2

သိဇ္ဇ

သိဇ္ဇ၊ ဟိန္ဒူ ဂရိဟ်နိယာယိယာ T. A. 42 - 13

သိဇ္ဇ၊ ဟိန္ဒူ ဂရိဟ်နိယာယိယာ W. W. 67-3.

သိဇ္ဇ၊ ဟိန္ဒူ ဂရိဟ်နိယာယိယာ $Kw =$ ကဟူဟူဟူဟူ

သိဇ္ဇ၊ ဟိန္ဒူ ဂရိဟ်နိယာယိယာ 1001 N. 11, 90-5 v o.

သိဇ္ဇ

သိဇ္ဇ၊ ဟိန္ဒူ ဂရိဟ်နိယာယိယာ J. Z. I, 256-5 v o.

သိဇ္ဇ

သိဇ္ဇ၊ ဟိန္ဒူ ဂရိဟ်နိယာယိယာ

ယူရမ်း၁၈၈ ခါး ယူရမ်း၁၈၈

4377

[illegible]

6 y. 0

മിനു

ရဟန်းအိတ်ကယျာကယျာကယျာ P, I, 51-3.

ਅੰਤ੍ਰਿ

പത്തു വർഷം നാളെ എല്ലാ രണ്ടു പത്തു വർഷം നാളെ പത്തു വർഷം നാളെ
 പത്തു വർഷം നാളെ *Dier verk.* 14—8 v. o

എപ്പോഴും ^(b) ^{zie} ^(c) ^{എപ്പോഴും}

മി. ജി.

(ප්‍රධාන කාරකයාගේ නම) H. T. 8-2

הַיְיָ אֱלֹהֵינוּ הַיְיָ אֱלֹהֵינוּ הַיְיָ אֱלֹהֵינוּ

සැකිලි ඇතුළත *sie* යාම.

ကျွမ်းကျင်သော သိပ္ပံကျွမ်းကျင်သူများ၏ အားဖြင့် *Rm.*
 269-9 v. 0. ဟုဆိုရာတွင် *Rw*: ကျွမ်းကျင်သူများ၏ အားဖြင့်
 ဘာသာစာ | ဟုဆိုသော အားဖြင့် သိပ္ပံကျွမ်းကျင်သူများ၏ အားဖြင့် *zue* ကျွမ်းကျင်သူများ၏ အားဖြင့်

ဟုဆိုရာတွင် = ကျွမ်းကျင်သူများ၏ အားဖြင့်

ကျွမ်းကျင်သူများ၏ အားဖြင့် ဟုဆိုရာတွင် *HS 56 p 8.*
 ဟုဆိုရာတွင် သိပ္ပံကျွမ်းကျင်သူများ၏ အားဖြင့် ဟုဆိုရာတွင် *P. 1, 401-8 v 0.*

သိပ္ပံကျွမ်းကျင်သူများ၏ အားဖြင့်

သိပ္ပံကျွမ်းကျင်သူများ၏ အားဖြင့် *Indj: 11 25 (38)*

သိပ္ပံကျွမ်းကျင်သူများ၏ အားဖြင့် *17 (2)*

သိပ္ပံကျွမ်းကျင်သူများ၏ အားဖြင့် *26 (5)*

သိပ္ပံကျွမ်းကျင်သူများ၏ အားဖြင့်

သိပ္ပံကျွမ်းကျင်သူများ၏ အားဖြင့် = ကျွမ်းကျင်သူများ၏ အားဖြင့် *Rm 396 1.*

သိပ္ပံကျွမ်းကျင်သူများ၏ အားဖြင့် ဟုဆိုရာတွင် *J. Z. R. 319-1.*

သိပ္ပံကျွမ်းကျင်သူများ၏ အားဖြင့် = ကျွမ်းကျင်သူများ၏ အားဖြင့်

သိပ္ပံကျွမ်းကျင်သူများ၏ အားဖြင့် *Rw* = ကျွမ်းကျင်သူများ၏ အားဖြင့် = ကျွမ်းကျင်သူများ၏ အားဖြင့်

W. W. 38-5.

ယဏ္ဏဏှိ *niel* ယဏ္ဏဏှိ *H. S. 21 p 3 z: e* ယဏ္ဏဏှိ
 နိ

ယဏ္ဏဏှိ *niel* ယဏ္ဏဏှိ *en* ယဏ္ဏဏှိ *J. Z. I, 358-4 v o.*
 ယဏ္ဏဏှိ: ယဏ္ဏဏှိ *B. T. D. 21-5 =* ယဏ္ဏဏှိ *zv*
 ယဏ္ဏဏှိ

ယဏ္ဏဏှိ *B*
T. D. 220-11 v. o.

ယဏ္ဏ

ယဏ္ဏဏှိ ယဏ္ဏဏှိ ယဏ္ဏဏှိ ယဏ္ဏဏှိ ယဏ္ဏဏှိ
 ယဏ္ဏဏှိ ယဏ္ဏဏှိ ယဏ္ဏဏှိ ယဏ္ဏဏှိ ယဏ္ဏဏှိ
 ယဏ္ဏဏှိ ယဏ္ဏဏှိ ယဏ္ဏဏှိ ယဏ္ဏဏှိ ယဏ္ဏဏှိ

ယဏ္ဏဏှိ

ယဏ္ဏဏှိ

ယဏ္ဏဏှိ

ယဏ္ဏဏှိ

ယဏ္ဏဏှိ

ယဏ္ဏဏှိ

သံစက

စက်သံ၊

စက်သံဟူ၍

စက်သံ၊

မဂ်ပုံ၊

မဂ်ပုံသံစက် | စက်သံဟူ၍၊

၁ ပုဒ်၊

မဂ်ပုံသံစက်၊

မဂ်ပုံသံဟူ၍၊

မဂ်ပုံသံ၊

မဂ်ပုံသံစက်ဟူ၍၊

၂ ပုဒ်၊

မဂ်ပုံသံ၊

မဂ်ပုံသံစက်၊

မဂ်ပုံသံစက်ဟူ၍၊

မဂ်ပုံသံစက်ဟူ၍၊

၃ မဂ်ပုံသံစက်ဟူ၍၊

မဂ်ပုံသံစက်ဟူ၍၊

(13) Belletrique

ॐ नमः

ကဏ္ဍ ၁၇၊ ပုဒ် ၁၇၁၊ အကျဉ်းချုပ်

[illegible][illegible]

ဟိုမှန်ကျ

မိမိတို့သည် နေရာတိုင်း၌ နေရာတိုင်း၌ နေရာတိုင်း၌ နေရာတိုင်း၌ နေရာတိုင်း၌

പാൽക്കുഴി

ကျိန်ရယ်ရယ်ရယ်ရယ်

၅၅၈

புனித பிதாபாசா

စက်မှုသိပ္ပံ of စက်မှုဗိမ္ဗူ

[illegible]

D. W. 39-3.

$\text{အင်္ဂါပုဒ်ကပါဏာသိဝိဘိယသန္တာ} = \text{လောမာဏံပါဏာကျရုံစုက}$

[illegible]

W. 39-2.

စောက္ခန္တိ၊ စောယ၊ ဣယ၊ ယံ၊ ဘာ၊ ဘ၊ ဣ၊ အာ၊ ဘ၊ ဣ၊ *id*
 စောယ၊ ဣ၊ စောယ၊ ဣ၊ ဣယ၊ ဣ၊ ဣ၊ ဣ၊ *P. I, 45-9 on D. W. 39.1*

ਅਨੁਸਾਰ Ned W. 1, 13 (31) = ਅਨੁਸਾਰ

අර්ථසාධකයක් වශයෙන් මෙය සිංහලයට පිළිගැනීමට
අර්ථසාධකයක් T. A 174-10 ව. 0. = නිවැරදිව

ഗുണ

$$yy^{\alpha/\beta} = yy^{\alpha/\beta} \text{ zie } y^{\alpha/\beta}$$

பிணியு N. பிணி K. zie குணம்

பாதி N. பரமசாமி

[illegible]

I, 165-2.

^a ဟိမိဗျာဏိမိသုဗျာဏ ဟိမိဗျာဏာန္တရံ ဘုရားသားတို့၏ ဘုရား
ဟိမိဗျာဏာန္တရံ ဟိမိဗျာဏာန္တရံ ဟိမိဗျာဏာန္တရံ ဟိမိဗျာဏာန္တရံ
ဟိမိဗျာဏာန္တရံ 1001 N. I, 164-10.

^c ဟိမိဗျာဏာန္တရံ ဟိမိဗျာဏာန္တရံ ဟိမိဗျာဏာန္တရံ ဟိမိဗျာဏာန္တရံ
ဟိမိဗျာဏာန္တရံ ဟိမိဗျာဏာန္တရံ ဟိမိဗျာဏာန္တရံ ဟိမိဗျာဏာန္တရံ
ဟိမိဗျာဏာန္တရံ 1001 N. I, 165 7.

ဟိမိ

ဟိမိဗျာဏာန္တရံ ဟိမိဗျာဏာန္တရံ Kantj. 14 p 15.

ဟိမိ = ဟိမိ

ဟိမိဗျာဏာန္တရံ ဟိမိဗျာဏာန္တရံ J. Z. I, 119-2.

ဟိမိဗျာဏာန္တရံ

^a ဟိမိဗျာဏာန္တရံ ဟိမိဗျာဏာန္တရံ ဟိမိဗျာဏာန္တရံ ဟိမိဗျာဏာန္တရံ
ဟိမိဗျာဏာန္တရံ Indj. 11, 403. (22)

^b ဟိမိဗျာဏာန္တရံ ဟိမိဗျာဏာန္တရံ ဟိမိဗျာဏာန္တရံ ဟိမိဗျာဏာန္တရံ
ဟိမိဗျာဏာန္တရံ ဟိမိဗျာဏာန္တရံ ဟိမိဗျာဏာန္တရံ ဟိမိဗျာဏာန္တရံ
ဟိမိဗျာဏာန္တရံ 1001 N. II, 276-8.

^c ဟိမိဗျာဏာန္တရံ ဟိမိဗျာဏာန္တရံ ဟိမိဗျာဏာန္တရံ ဟိမိဗျာဏာန္တရံ
ဟိမိဗျာဏာန္တရံ ဟိမိဗျာဏာန္တရံ ဟိမိဗျာဏာန္တရံ ဟိမိဗျာဏာန္တရံ

... နာကယသ်ကယသ်ကျုယကယ *Oem. J. II, 180-4.*
 ဝိယကယ

ရယသ်ယသ် = ဝိယကရကရ *Tjemp. 185-10 v. o.*
 ဝိယကျု

ဟိယကရကရသ်ယသ် ဝိယကျုကရကရကရ *Rm. 25-3.*

ဟိကျ

^a ဟိကျကရကရကရကရကရကရကရကရကရ *J. W. II. 228-4.*

^b ဝိယကရကရကရကရကရကရကရကရကရ *Oem. J. II, 228-4.*

^c ဝိယကရကရကရကရကရကရကရကရကရ *1001 N II, 255-1.*

ဟကျ

ဟကျကရကရကရကရကရကရကရကရကရ *J. W. 198-5 v. o. zie*

ဟကျ *N. ဝိယကျ R. ဝိယကျ RI*

ဟကျကရကရကရကရကရကရကရကရကရ
 ဝိယကရကရကရကရကရကရကရကရကရ

ကျ: ခိရယသသကျ ဂုဏ်ရုံကျကံဟာဘကျ: ခိရယသသ

ကျ = ခိရယသကျ ဟာကံရုံဂုဏ်ဟာဘကျ ကာယကံ:

a ခိရယသကျရကံကျ သဒ္ဓိကျ 36 မိကျ

b " ဂုဏ်ကျ " 7 သဒ္ဓိ

c " ကာယကျ " 1 ကာယကျ

d " ခိရယကျ " 1 "

ဟာဘကျ: ကာဘာ

ဟာဘကျအသံ

ဂုဏ်ရုံကျကံကျ P. I, 345 r 5

ဟာဘကျ " " 5.

သိယသံ " " 5.

ဂုဏ်ရုံကျကံကျ " " 5.

ဟာဘကျကံကျ " " 5

ဟာဘကျအသံ " " 4

ဟာဘကျ သိယသံ (d)

ဟာဘကျ သိယသံ

ဟာဘကျ သိယသံ ဟာဘကျ သိယသံ

သိယသံ

ယိမ္မိယသက္ကတိယသက္ကတိယသက္ကတိယသက္ကတိယ 1001 N. II,
463-9.

ယိမ္မ

ယိမ္မိယသက္ကတိယသက္ကတိယသက္ကတိယသက္ကတိယ

ယိမ္မိယသက္ကတိယသက္ကတိယသက္ကတိယသက္ကတိယ

ယိမ္မိယသက္ကတိယသက္ကတိယသက္ကတိယသက္ကတိယ

ယိမ္မိယသက္ကတိယသက္ကတိယသက္ကတိယသက္ကတိယ *zie Pan. S.*

ယိမ္မိယသက္ကတိယသက္ကတိယသက္ကတိယသက္ကတိယ
ယိမ္မိယသက္ကတိယသက္ကတိယသက္ကတိယသက္ကတိယ *Oem J. II, 115-5.*

ယိမ္မ

ယိမ္မိယသက္ကတိယသက္ကတိယသက္ကတိယသက္ကတိယ

ယိမ္မိယသက္ကတိယသက္ကတိယသက္ကတိယသက္ကတိယ

ယိမ္မိယသက္ကတိယသက္ကတိယသက္ကတိယသက္ကတိယ *B T. D. 470-4 v. o.*

ယိမ္မိယသက္ကတိယသက္ကတိယသက္ကတိယသက္ကတိယ *Kw. = ယိမ္မိယသက္ကတိယ*

ယိမ္မိယသက္ကတိယသက္ကတိယသက္ကတိယသက္ကတိယ *H. S. 73 p 17.*

ယိမ္မိယသက္ကတိယသက္ကတိယသက္ကတိယသက္ကတိယ *.. 188 p 29.*

ယိမ္မိယသက္ကတိယသက္ကတိယသက္ကတိယသက္ကတိယ *P. I, 119-8 v o.*

ယိမ္မိယသက္ကတိယသက္ကတိယသက္ကတိယသက္ကတိယ *Kw. = ယိမ္မိယသက္ကတိယသက္ကတိယသက္ကတိယသက္ကတိယ*

သရဏာဂါထာသီလနိယာနာဏာဓိပ္ပာယ် ဟံဂုဏ်ရှိပ္ပာဏာဓိပ္ပာယ်
 (ဗြဟ္မဇာတိအရဏာဂါထာဂါထာ) B. T. D 458-5

သရဏာဓိပ္ပာယ် = ဟူသည်

သီလနိယာ

သီလနိယာဓိပ္ပာယ် (သီလနိယာဓိပ္ပာယ်) Rm. 337-9 v. 0.

သရဏာ

သရဏာသရဏာဓိပ္ပာယ် P. II, 84-3 v. 0.

ဟူသည်ဟူသည်^၁ ဟူသည်ဟူသည်^၂ Lett a

သရဏာ

^a သရဏာဓိပ္ပာယ်သီလနိယာဓိပ္ပာယ်^၁ *niet* ဟူသည်ဟူသည်^၂ *maar* သရဏာ
 ဟူသည်ဟူသည်^၃ *niet* သီလနိယာဓိပ္ပာယ်^၄ *J. Z. 1, 234-4 v. 0 en 2376.*

^b သရဏာဓိပ္ပာယ်သီလနိယာဓိပ္ပာယ်^၁ ဟူသည်ဟူသည်^၂ ဟူသည်ဟူသည်^၃ (ဗြဟ္မ
 ဇာတိအရဏာဂါထာ) B. T. D 325-7 v. 0

^c သရဏာဓိပ္ပာယ်သီလနိယာဓိပ္ပာယ်^၁ ဟူသည်ဟူသည်^၂ သရဏာဓိပ္ပာယ်သီလနိယာဓိပ္ပာယ်^၃ ဟူသည်ဟူသည်^၄
 ဟူသည်ဟူသည်^၅ *id 53 6 v. 0.*

^d သရဏာဓိပ္ပာယ်သီလနိယာဓိပ္ပာယ်^၁ ဟူသည်ဟူသည်^၂ ဟူသည်ဟူသည်^၃ ဟူသည်ဟူသည်^၄ ဟူသည်ဟူသည်^၅
 သရဏာဓိပ္ပာယ်သီလနိယာဓိပ္ပာယ်^၆ သရဏာဓိပ္ပာယ်သီလနိယာဓိပ္ပာယ်^၇ သရဏာဓိပ္ပာယ်သီလနိယာဓိပ္ပာယ်^၈
 သရဏာဓိပ္ပာယ်သီလနိယာဓိပ္ပာယ်^၉ သရဏာဓိပ္ပာယ်သီလနိယာဓိပ္ပာယ်^{၁၀} သရဏာဓိပ္ပာယ်သီလနိယာဓိပ္ပာယ်^{၁၁}

Generated at Columbia University on 2025-02-06 14:59 GMT / https://hdl.handle.net/2027/coo.31924023431665
 Public Domain, Google-digitized / http://www.hathitrust.org/access_use#pd-goo

សា ឃាំ

ലബ്ധി ലബ്ധി ലബ്ധി *Tjemp. 80-10,*

അയ്യപ്പൻ്റെ പണിമുറയും മറ്റും

අප්‍රේල් 20, 1948. කොළඹ. බ්‍රිතාන්‍ය ප්‍රධාන මණ්ඩලයට.
 KS. 117-2.

မာဏျံ ²¹⁶ နှိရဏရဏ (b)

စုယုစုယုယိဂ်ကောကောယိ(ဗြ)ယုယုယု ဟိယံကောယုယုစုယုစုယု
 စုယုယုယုယိယိယိယုယုယုယုယုယုယုယုယုယုယုယုယုယုယုယုယုယု
 ဟိယု
 ဟိယု

B T. D. 456-4

புது

[illegible]

(14) Belletrie

ဗုဒ္ဓ

ရတနာရတနာသဗ္ဗရတနာ ^{zie} ပိယကောပရတနာရတနာ
ပိယ

(ဗြဟ္မသမ္ဘိတံ) ပိယံ ဟိ ဝိပဿနာရတနာ ဟု ဟောတေ ဗုဒ္ဓရတနာ၊
အံ ဝိပဿနာရတနံ ပိယံ ဟိ ဝိပဿနာရတနာ ဟု ဟောတေ ဗုဒ္ဓရတနာ၊
ဗုဒ္ဓရတနာရတနာရတနာရတနာ (ဗြဟ္မသမ္ဘိတံ) *Oem. J. II. 141-1 v. 0*

ပိယံ

ဗုဒ္ဓရတနာရတနာရတနာရတနာရတနာရတနာရတနာရတနာရတနာ
ဗုဒ္ဓရတနာရတနာရတနာရတနာရတနာရတနာရတနာရတနာရတနာ
ဗုဒ္ဓရတနာရတနာရတနာရတနာရတနာရတနာရတနာရတနာရတနာ
J. Z. I, 319-4 v. 0.

ရတနာ

ရတနာရတနာရတနာရတနာရတနာရတနာရတနာရတနာရတနာ *P. 196-6.*

ရတနာရတနာရတနာရတနာရတနာရတနာရတနာရတနာရတနာ *J. Z. II, 49 (313)*

ရတနာရတနာရတနာရတနာရတနာရတနာရတနာရတနာရတနာ *enx*

ရတနာရတနာရတနာရတနာရတနာရတနာရတနာရတနာရတနာ *P. I 346-3 xie* ဗုဒ္ဓ

ရတနာရတနာ

^a (ဗြဟ္မသမ္ဘိတံ) ရတနာရတနာရတနာရတနာရတနာရတနာရတနာရတနာရတနာ
ရတနာရတနာရတနာရတနာရတနာရတနာရတနာရတနာရတနာ *Oem J. II. 179-10 v. 0*

၁ ခြံယံယုတ္တယုတ္တ သမ္မာဓုပ္ပိတိယက္ခယန္တရသမ္မာဓု
 ခြံယံယုတ္တယုတ္တ 1001 N. II, 269-11.

သီဝိ en ဟူ၍

ယန္တရသမ္မာဓုပ္ပိတိယက္ခယန္တရသမ္မာဓုပ္ပိတိယက္ခယန္တရသမ္မာဓု B. T. D.
 463 - 1 M. M. 8-4. H. 5 6 p 1.

သရဏသရဏ = ရဏသရဏ

ယန္တရသမ္မာဓုပ္ပိတိယက္ခယန္တရသမ္မာဓုပ္ပိတိယက္ခယန္တရသမ္မာဓု P. 101
 1. en 1001 N. I, 172-7 v. o.

ရဏသ

ယန္တရသမ္မာဓုပ္ပိတိယက္ခယန္တရသမ္မာဓုပ္ပိတိယက္ခယန္တရသမ္မာဓု
 ယန္တရသမ္မာဓုပ္ပိတိယက္ခယန္တရသမ္မာဓု Schm. verh 29 1.

ဟူ

၁ သမ္မာဓုပ္ပိတိယက္ခယန္တရသမ္မာဓုပ္ပိတိယက္ခယန္တရသမ္မာဓု
 ယန္တရသမ္မာဓုပ္ပိတိယက္ခယန္တရသမ္မာဓု Indj. II, 371 (4)

၁ ယန္တရသမ္မာဓုပ္ပိတိယက္ခယန္တရသမ္မာဓုပ္ပိတိယက္ခယန္တရသမ္မာဓု
 ယန္တရသမ္မာဓုပ္ပိတိယက္ခယန္တရသမ္မာဓု

അയ്യപ്പൻ

ឆ្នាំ ២០

අර්ථ දැක්වීම් verk. අර්ථ දැක්වීමකින් | ස්වල්පයෙන්ම | J.
Z. II, 241-7 v. o

பூண்பூ

Rm. 94-2.

၇၈၁။ ကောသလဗျူဟိတိ

ယက ခုကာယက ခုကာ : ယယမိစုဒ္ဓါဝေါသော ဟေတု၊ အာရုံအာရုံ
 စွဲလျက်၊ မိဂ်စုဒ္ဓါဝေါသော ဟေတု၊ အာရုံအာရုံ၊ | = ဟေတုမိဂ်စုဒ္ဓါ
 ယက ခုကာယက ခုကာ : ယယမိစုဒ္ဓါဝေါသော ဟေတု၊ အာရုံအာရုံ၊ B. J. 157 p 6.

අපායක $Kw =$ කහවැන්න $Kw. =$ බිහිහි
 වූ බිහි Kw වැඩි

လှေကျ *Kw.* = ငါလှေကျ

ရသေ့သမီး၏ရတနာယရတနာရတနာ၏ကလေးလှေကျ *P.*
49-2 v. ၁.

လေလံ *zie* ခြေ

လေလံ

ဗြဟ္မာလေလံ *J. Z. II, 40-13 v. ၀* ဟူ၏ဗြဟ္မာ
လေလံ *zie* လေလံ - ဗြဟ္မာရတနာ : ဗြဟ္မာလေလံ

လေလံရတနာ

ဟိန္ဒူမိသြဇ္ဇာ၏မိသြဇ္ဇာရတနာဟူ၍မိသြဇ္ဇာ၏မိသြဇ္ဇာ
မိသြဇ္ဇာ၏ရတနာ : ဗြဟ္မာ *niet* မိသြဇ္ဇာ - မိသြဇ္ဇာ
မိသြဇ္ဇာ၏မိသြဇ္ဇာ *en, J. Z. II, 2. 3 v. ၀.*

ရတနာယ

မိသြဇ္ဇာရတနာယ - မိသြဇ္ဇာရတနာယ၏ - မိသြဇ္ဇာရတနာ
မိသြဇ္ဇာ၏ - ရတနာရတနာရတနာရတနာရတနာ *Ned.*
Indie verh. 194 - 2 v. ၀.

လေလံ

လေလံအရတနာရတနာရတနာရတနာရတနာရတနာ
လေလံအရတနာရတနာရတနာရတနာရတနာရတနာ - လေလံ

မိမိ၏ယဉ်ကျေးမှု၊ ယဉ်ကျေးမှု၊ ယဉ်ကျေးမှု - မိမိ၏ယဉ်ကျေးမှု၊ ယဉ်ကျေးမှု၊ ယဉ်ကျေးမှု P. S 57.

ယဉ်ကျေးမှု၊ ယဉ်ကျေးမှု - ယဉ်ကျေးမှု၊ ယဉ်ကျေးမှု P. S. 75.

ယဉ်ကျေးမှု၊ ယဉ်ကျေးမှု - မိမိ၏ယဉ်ကျေးမှု၊ ယဉ်ကျေးမှု Rm. 486-5

ယဉ်ကျေးမှု၊ ယဉ်ကျေးမှု - ယဉ်ကျေးမှု၊ ယဉ်ကျေးမှု W. W. 63-5 v. o.

ယဉ်ကျေးမှု၊ ယဉ်ကျေးမှု - ယဉ်ကျေးမှု၊ ယဉ်ကျေးမှု Rm. 159-7.

ယဉ်ကျေးမှု၊ ယဉ်ကျေးမှု - မိမိ၏ယဉ်ကျေးမှု၊ ယဉ်ကျေးမှု W. W. 3-7.

ယဉ်ကျေးမှု၊ ယဉ်ကျေးမှု - မိမိ၏ယဉ်ကျေးမှု၊ ယဉ်ကျေးမှု Rm. 49-7. v. o. en A. P.

ယဉ်ကျေးမှု၊ ယဉ်ကျေးမှု - မိမိ၏ယဉ်ကျေးမှု၊ ယဉ်ကျေးမှု P. Dj. 152-4.

ယဉ်ကျေးမှု

ယဉ်ကျေးမှု၊ ယဉ်ကျေးမှု - မိမိ၏ယဉ်ကျေးမှု၊ ယဉ်ကျေးမှု J. Z. I, 351-2 v. o. enz. Letter kunde Dr. I I de Hollander 230-7 v. o. enz. ယဉ်ကျေးမှု၊ ယဉ်ကျေးမှု

သေသံ

အေးယုတ်ယုတ်ယုတ် ဂုဏ်သာ၏ဘုံကံသံဂီ၏
 ဟောရာကောယာ | *ook* တွေအေးယုတ်ယုတ် *en* ဂုဏ်သာ၏ |
de Holl.

ဟောရာကောယာ \ ကံသံဂီ၏ ဟောရာကောယာ

ဟောယုတ်ယုတ် \ ဂုဏ်သာ၏ဘုံကံသံဂီ၏

ဟောယုတ် \ ဟောရာကောယာယုတ် I.

ဟောရာကောယာ ဟောရာကောယာဟောရာ ဟောရာကောယာ
 သေသံ

ဟောရာကောယာ ? *de Holl.*

ဟောရာကောယာ \ ဟောရာကောယာဟောရာကောယာ \ ဟောရာကောယာ

ဟောရာကောယာ I.

ဟောရာကောယာ \ ဟောရာကောယာဟောရာ

ဟောရာကောယာ *zie* ဟောရာကောယာ

ဟောရာကောယာ \ ဟောရာကောယာဟောရာ I.

ဟောရာကောယာ \ ဟောရာကောယာဟောရာကောယာ

ဟောရာကောယာ \ ဟောရာကောယာဟောရာ

ဟောရာကောယာ \ ဟောရာကောယာဟောရာ

(15) *Belletrie*

လယ်

မလယ်၊ လာရကမိက(မ)လယ်

မိက(မ)လယ်၊ မလယ်က(မ)လယ်၊ လာက(မ)လယ်၊ လာက(မ)လယ်

ရက(မ)လယ်၊ ရက(မ)လယ်

လာက(မ)လယ်၊ လာက(မ)လယ်

လာက(မ)လယ်၊ လာက(မ)လယ်

လာက(မ)လယ်၊ လာက(မ)လယ်

လာက(မ)လယ်၊ လာက(မ)လယ်

လာက(မ)လယ်၊ လာက(မ)လယ်

လာက(မ)လယ်၊ လာက(မ)လယ်

လာက(မ)လယ်၊ လာက(မ)လယ်

လာက(မ)လယ်၊ လာက(မ)လယ်

လာက(မ)လယ်၊ လာက(မ)လယ်

လာက(မ)လယ်၊ လာက(မ)လယ်

လာက(မ)လယ်၊ လာက(မ)လယ်

လာက(မ)လယ်၊ လာက(မ)လယ်

လာက(မ)လယ်၊ လာက(မ)လယ်

လာက(မ)လယ်၊ လာက(မ)လယ်

အမယ်

ရမယဘူမိ၊ ဟိမဘူမိယမယ၊

ရမယဗြဟ္မာ

ယဗြဟ္မာ၊ သာမိန္ဒြ

ဟေဋ္ဌမာယာ၊ ဟိမဘူမိယမယ၊ I.

ရမယဘူမိ၊ ဟိမဘူမိယမယ၊

ရမယဗြဟ္မာ၊ သာမိန္ဒြ

ဟေဋ္ဌမာယာ၊ ဟိမဘူမိယမယ၊ II.

သိက္ခာ၊ သိက္ခာ၊ သိက္ခာ၊

သိက္ခာ၊ သိက္ခာ၊ သိက္ခာ၊

သိက္ခာ၊ သိက္ခာ၊ *de Holl.*

သိက္ခာ၊ သိက္ခာ၊ သိက္ခာ၊

သိက္ခာ၊ သိက္ခာ၊ *de Holl.*

သိက္ခာ၊ သိက္ခာ၊ သိက္ခာ၊

သိက္ခာ၊ သိက္ခာ၊ သိက္ခာ၊ I.

သိက္ခာ၊ သိက္ခာ၊ သိက္ခာ၊

သိက္ခာ၊ သိက္ခာ၊ သိက္ခာ၊

သိက္ခာ၊ သိက္ခာ၊ သိက္ခာ၊

လယ်

ဤစာပေ၊ အဓိပ္ပာယ်ကျ P. B. IV.

မဟာဗျာဓိ၊ မိမိအာဇာနည်

မဟာဗျာဓိ၊ မိမိအာဇာနည်

မဟာဗျာဓိ၊ မိမိအာဇာနည် I.

မဟာဗျာဓိ၊ မိမိအာဇာနည်

မဟာဗျာဓိ၊ မိမိအာဇာနည်

မဟာဗျာဓိ၊ မိမိအာဇာနည် III.

မဟာဗျာဓိ၊ မိမိအာဇာနည် P. B. III,

မဟာဗျာဓိ၊ မိမိအာဇာနည် de Holl

မဟာဗျာဓိ၊ မိမိအာဇာနည်

မဟာဗျာဓိ၊ မိမိအာဇာနည်

မဟာဗျာဓိ၊ မိမိအာဇာနည်

မဟာဗျာဓိ၊ မိမိအာဇာနည်

မဟာဗျာဓိ၊ မိမိအာဇာနည်

မဟာဗျာဓိ၊ မိမိအာဇာနည်

မဟာဗျာဓိ၊ မိမိအာဇာနည်

မဟာဗျာဓိ၊ မိမိအာဇာနည်

သယံ

ဟယသိ၊ ကျွမ်းကျင်သောရဟန်းတို့
 ရဟန်းတို့၏ရဟန်းတို့၏ရဟန်းတို့၏
 ရဟန်းတို့၏ရဟန်းတို့၏ရဟန်းတို့၏
 ရဟန်းတို့၏ရဟန်းတို့၏ရဟန်းတို့၏
 ရဟန်းတို့၏ရဟန်းတို့၏ရဟန်းတို့၏
 ရဟန်းတို့၏ရဟန်းတို့၏ရဟန်းတို့၏
 ရဟန်းတို့၏ရဟန်းတို့၏ရဟန်းတို့၏
 ရဟန်းတို့၏ရဟန်းတို့၏ရဟန်းတို့၏

II, ကျွမ်းကျင်သောရဟန်းတို့၏ရဟန်းတို့၏

ကျွမ်းကျင်သောရဟန်းတို့၏ရဟန်းတို့၏
 ကျွမ်းကျင်သောရဟန်းတို့၏ရဟန်းတို့၏
 ကျွမ်းကျင်သောရဟန်းတို့၏ရဟန်းတို့၏
 ကျွမ်းကျင်သောရဟန်းတို့၏ရဟန်းတို့၏
 ကျွမ်းကျင်သောရဟန်းတို့၏ရဟန်းတို့၏
 ကျွမ်းကျင်သောရဟန်းတို့၏ရဟန်းတို့၏
 ကျွမ်းကျင်သောရဟန်းတို့၏ရဟန်းတို့၏
 ကျွမ်းကျင်သောရဟန်းတို့၏ရဟန်းတို့၏

လယ်

ရဲအမှတ်ကျ ပျံဟိန္ဒြာယက \ ကောဏ္ဍိယရဲအမှတ်ယက
မိဗ္ဗာ ^I.

မိဗ္ဗာကော *zie* မိဗ္ဗာယက.

အမှတ်အမှတ် \ မိဗ္ဗာအမှတ်အမှတ်

အမှတ်အမှတ်အမှတ် ^{J. Z. 1, 352-7} မိဗ္ဗာအမှတ်အမှတ်

အမှတ်အမှတ်အမှတ် *de Holl.*

အမှတ်အမှတ် \ မိဗ္ဗာအမှတ်အမှတ်

အမှတ်အမှတ်အမှတ် | = အမှတ် | မိဗ္ဗာအမှတ်အမှတ်

အမှတ်အမှတ်အမှတ် *en* =

အမှတ်အမှတ်အမှတ် *de Holl.*

အမှတ် \ မိဗ္ဗာအမှတ်အမှတ်

အမှတ်အမှတ်အမှတ် (*J. Z.*) မိဗ္ဗာအမှတ်အမှတ်

အမှတ်အမှတ် \ အမှတ်အမှတ်အမှတ်

အမှတ်အမှတ်အမှတ် \ အမှတ်အမှတ်အမှတ်

အမှတ်အမှတ် \ မိဗ္ဗာအမှတ်အမှတ်

အမှတ်အမှတ် \ မိဗ္ဗာအမှတ်အမှတ်

အမှတ်အမှတ် *de Holl.*

လယ်ယာ

အကယ်၍ လယ်ယာလယ်ယာလယ်ယာ \ မိမိ၏အကျိုးအမြတ်အတွက်

အကယ်၍ လယ်ယာလယ်ယာလယ်ယာလယ်ယာ \ *de Holl*

အကယ်၍ လယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာ

အကယ်၍ လယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာ

အကယ်၍ လယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာ

အကယ်၍ လယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာ

အကယ်၍ လယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာ

အကယ်၍ လယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာ

အကယ်၍ လယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာ

အကယ်၍ လယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာ

အကယ်၍ လယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာ

အကယ်၍ လယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာ

အကယ်၍ လယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာ

အကယ်၍ လယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာ

အကယ်၍ လယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာ

အကယ်၍ လယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာ

အကယ်၍ လယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာ

ဗုဒ္ဓ၊

၂ ဟာဘတ္တိယဗုဒ္ဓဗျာဟရ်တိစ္ဆာရ်ဘုဒ္ဓာရ် အဓိသန္တိရဟံ
 ၁. 1, 73-8. *ဓာ* ဟာယဟိဗိရ်သံသိရ်

ရဟန္တာ

ပရဟရ်ရဟန္တာရ် ဗုဒ္ဓဗျာဟရ်တိစ္ဆာရ်ဘုဒ္ဓာရ် အဓိသန္တိရဟံ
 ဗျာဟရ် ဗျာဟရ်ရဟံ ပရဟရ်ရဟန္တာရ် ဗျာဟရ်
 ရဟန္တာရ် ဗျာဟရ်ရဟံ ဗျာဟရ်ရဟံ

ဓာ

^a ဓာဘုရ်ဓာဘုရ်ရဟန္တာရ် ဗျာဟရ်ရဟံ ဗျာဟရ်ရဟံ
 ဗျာဟရ်ရဟံ

^b ဗျာဟရ်ရဟံ ဗျာဟရ်ရဟံ ဗျာဟရ်ရဟံ ဗျာဟရ်ရဟံ
 ဗျာဟရ်ရဟံ

ဓာ

ဓာဘုရ်ဓာဘုရ်ရဟန္တာရ် ဗျာဟရ်ရဟံ ဗျာဟရ်ရဟံ
 ဗျာဟရ်ရဟံ

ဓာ

ဓာဘုရ်ဓာဘုရ်ရဟန္တာရ် ဗျာဟရ်ရဟံ ဗျာဟရ်ရဟံ
 ဗျာဟရ်ရဟံ

ဗွယ်

၏ကလျ

ပ၏ကလျ ဟ်၏ဗွယ်ဘ်ကလျကလျကလျကလျ
ကလျကလျကလျကလျကလျကလျကလျ

သလ

a ကကလျ ကကလျကလျကလျကလျကလျ

b ကကလျကလျ ကကလျကလျကလျကလျကလျ

c ကကလျကလျ ကကလျကလျကလျကလျကလျ

ကက

ကကကလျ ကကကလျ ကကကလျ

ကက *zie* ကက *boven*.

ကက

ပ၏ကလျ ပ၏ကလျကလျကလျကလျကလျ

ကက

ကကကလျ ကကကလျကလျကလျကလျကလျ
ကကကလျကလျကလျကလျကလျကလျ

ကက

ကကကလျ ကကကလျ ကကကလျကလျကလျကလျ

(16) Belletrie

သိက္ခာသမ္မာဒါနံ နာမာနာသိက္ခာသမ္မာဒါနံ နာမာနာသိက္ခာသမ္မာဒါနံ
ဗျူဟေ

ဗျူဟေ နာမာနာသိက္ခာသမ္မာဒါနံ နာမာနာသိက္ခာသမ္မာဒါနံ နာမာနာသိက္ခာသမ္မာဒါနံ
ဗျူဟေ

ဗျူဟေ နာမာနာသိက္ခာသမ္မာဒါနံ နာမာနာသိက္ခာသမ္မာဒါနံ နာမာနာသိက္ခာသမ္မာဒါနံ
ဗျူဟေ

ဗျူဟေ နာမာနာသိက္ခာသမ္မာဒါနံ နာမာနာသိက္ခာသမ္မာဒါနံ နာမာနာသိက္ခာသမ္မာဒါနံ
ဗျူဟေ

ဗျူဟေ နာမာနာသိက္ခာသမ္မာဒါနံ နာမာနာသိက္ခာသမ္မာဒါနံ နာမာနာသိက္ခာသမ္မာဒါနံ
ဗျူဟေ

ဗျူဟေ နာမာနာသိက္ခာသမ္မာဒါနံ နာမာနာသိက္ခာသမ္မာဒါနံ နာမာနာသိက္ခာသမ္မာဒါနံ
ဗျူဟေ

ဗျူဟေ နာမာနာသိက္ခာသမ္မာဒါနံ နာမာနာသိက္ခာသမ္မာဒါနံ နာမာနာသိက္ခာသမ္မာဒါနံ
ဗျူဟေ

ဗျူဟေ နာမာနာသိက္ခာသမ္မာဒါနံ နာမာနာသိက္ခာသမ္မာဒါနံ နာမာနာသိက္ခာသမ္မာဒါနံ
ဗျူဟေ

ဗျူဟေ နာမာနာသိက္ခာသမ္မာဒါနံ နာမာနာသိက္ခာသမ္မာဒါနံ နာမာနာသိက္ခာသမ္မာဒါနံ
ဗျူဟေ

စုစည်းကလွဲမိကဟူ၏အကျယ် ယယကဟူ၏အကျယ်ကို Rm
394-9.

လသိကျ

စုစည်းကလွဲမိကဟူ၏အကျယ် T. A 5-14. ဤကိစ္စအရ
ကလွဲမိကဟူ၏အကျယ်ကို စုစည်းကလွဲမိကဟူ၏အကျယ်
ကို စုစည်းကလွဲမိကဟူ၏အကျယ်ကို စုစည်းကလွဲမိကဟူ၏အကျယ်
ကို စုစည်းကလွဲမိကဟူ၏အကျယ်ကို စုစည်းကလွဲမိကဟူ၏အကျယ်
ကို စုစည်းကလွဲမိကဟူ၏အကျယ်ကို စုစည်းကလွဲမိကဟူ၏အကျယ်
ကို စုစည်းကလွဲမိကဟူ၏အကျယ်ကို စုစည်းကလွဲမိကဟူ၏အကျယ်

လသိကျ စုစည်းက

စုစည်းကလွဲမိကဟူ၏အကျယ် စုစည်းကလွဲမိကဟူ၏အကျယ်
ကို စုစည်းကလွဲမိကဟူ၏အကျယ်ကို စုစည်းကလွဲမိကဟူ၏အကျယ်
ကို စုစည်းကလွဲမိကဟူ၏အကျယ်ကို စုစည်းကလွဲမိကဟူ၏အကျယ်
ကို စုစည်းကလွဲမိကဟူ၏အကျယ်ကို စုစည်းကလွဲမိကဟူ၏အကျယ်
ကို စုစည်းကလွဲမိကဟူ၏အကျယ်ကို စုစည်းကလွဲမိကဟူ၏အကျယ်

စုစည်းက

စုစည်းကလွဲမိကဟူ၏အကျယ် A. P. II, 36. 6.

စုစည်းက

စုစည်းကလွဲမိကဟူ၏အကျယ် | = ကလွဲမိကဟူ၏အကျယ် | ဤကိစ္စအရ
စုစည်းကလွဲမိကဟူ၏အကျယ်ကို စုစည်းကလွဲမိကဟူ၏အကျယ်
ကို စုစည်းကလွဲမိကဟူ၏အကျယ်ကို စုစည်းကလွဲမိကဟူ၏အကျယ်
ကို စုစည်းကလွဲမိကဟူ၏အကျယ်ကို စုစည်းကလွဲမိကဟူ၏အကျယ်
ကို စုစည်းကလွဲမိကဟူ၏အကျယ်ကို စုစည်းကလွဲမိကဟူ၏အကျယ်

စုစည်းက A. P. II, 71-9.

ယ

မိမိကံယောက္ခမံပုဂ္ဂိုလံကံသိယောက္ခမံပုဂ္ဂိုလံကံ *J. Br. 149-2*

ယယာယ = ယိယ

မိမိကံယောက္ခမံပုဂ္ဂိုလံကံ *Rm*

ရပမ္ပိ

ရပမ္ပိရပမ္ပိကံရပမ္ပိ ကံကံကံကံကံ *P. I, 2 12*

ယောက္ခမံ

ယောက္ခမံပုဂ္ဂိုလံပုဂ္ဂိုလံပုဂ္ဂိုလံ *B. T. D. 94-9*

v. o. en 97-8 v o. ယောက္ခမံပုဂ္ဂိုလံပုဂ္ဂိုလံ *ယောက္ခမံ*

ပုဂ္ဂိုလံ

ယောက္ခမံ *niet* ယောက္ခမံ *4 S. 210 10 v. o. zie* ယောက္ခမံ

ယောက္ခမံ

ယောက္ခမံ

ယောက္ခမံပုဂ္ဂိုလံပုဂ္ဂိုလံ *? P. I, 10-11 v o.*

ယောက္ခမံ

ယောက္ခမံပုဂ္ဂိုလံ *J. W. 154-3 v o. en As. 247-5 =* ယောက္ခမံ

ယောက္ခမံ *zie* ယောက္ခမံ

ပုဂ္ဂိုလံ

ကျွမ်း: သမ္မတသံတော်ကမ္ဘာ့ပညာပညာ: ပာဏိယဗျူဟာသိက္ခာ
 ကာပူပ 1001 N. II, 688-9. *zie* J. Z R ကျွမ်းသိက္ခာ

ပာဏိယ

သမ္မတသံတော်ကမ္ဘာ့ပညာပညာ *zie* ကာပူပ

ပာဏိယ KN.

^a ပာဏိယပညာပညာ, ပာဏိယပညာပညာ, စုပေးပေးပေးပေး, စုပေးပေး
 ပာဏိယ, ကာဏိယပညာပညာ P. I, 1-7 v. o.

^b စုပေးပေးပေးပေးပေးပေးပေးပေးပေးပေးပေးပေးပေးပေးပေးပေးပေးပေးပေး
 စုပေးပေးပေးပေးပေးပေးပေးပေးပေးပေးပေးပေးပေးပေးပေးပေးပေးပေးပေး B. T.
 D. 461-12.

^c ကာဏိယပညာပညာပညာပညာပညာပညာပညာပညာပညာပညာပညာပညာပညာပညာ
 စုပေး D. W. 68-7 v. o.

^d သမ္မတသံတော်ကမ္ဘာ့ပညာပညာပညာပညာပညာပညာပညာပညာပညာပညာပညာပညာပညာပညာ
 ပညာပညာပညာပညာပညာပညာပညာပညာပညာပညာပညာပညာပညာပညာပညာ P. Dj. 37-2.

သိက္ခာ

သိက္ခာပညာပညာပညာပညာပညာပညာပညာပညာပညာပညာပညာပညာပညာပညာပညာ
 ပညာပညာပညာပညာပညာပညာပညာပညာပညာပညာပညာပညာပညာပညာပညာ B. T. D. 527-1 v. o.

သိက္ခာ

သိက္ခာတရား၊ ဂုဏ်တရား၊ ဗျာဓိတရား၊ ဗျာဓိတရား၊ မာ
 ကတရား (ဗျာဓိတရား) B. T. D. 432-8.

မာ

သိက္ခာတရား၊ ဂုဏ်တရား၊ ဗျာဓိတရား၊ ဗျာဓိတရား၊ မာ
 ကတရား (ဗျာဓိတရား) P. 1, 67-9.

မာကတရား၊ ဂုဏ်တရား၊ ဗျာဓိတရား၊ ဗျာဓိတရား၊ မာ
 ကတရား (ဗျာဓိတရား) Rm. 122-9 v. o. ဗျာဓိတရား = မာကတရား of မာ

မာ

မာကတရား၊ ဂုဏ်တရား၊ ဗျာဓိတရား၊ ဗျာဓိတရား၊ မာ
 ကတရား (ဗျာဓိတရား) B. T. D. 468.

မာကတရား၊ ဂုဏ်တရား၊ ဗျာဓိတရား၊ ဗျာဓိတရား၊ မာ
 ကတရား (ဗျာဓိတရား) enz

မာ

မာကတရား၊ ဂုဏ်တရား၊ ဗျာဓိတရား၊ ဗျာဓိတရား၊ မာ
 ကတရား (ဗျာဓိတရား) P. L. 15.

မာကတရား၊ ဂုဏ်တရား၊ ဗျာဓိတရား၊ ဗျာဓိတရား၊ မာ
 ကတရား (ဗျာဓိတရား) 210 မာကတရား

မာ

မာကတရား၊ ဂုဏ်တရား၊ ဗျာဓိတရား၊ ဗျာဓိတရား၊ မာ
 ကတရား (ဗျာဓိတရား) H. S. 65 p 2.

မာကတရား၊ ဂုဏ်တရား၊ ဗျာဓိတရား၊ ဗျာဓိတရား၊ မာ
 ကတရား (ဗျာဓိတရား) P. 1, 4-10.

ပျံ့စပ်စပ် B. T. D. 49-9. en ဟွေအကျစပ်စပ် W. R. 64-2. v. o.

b ဟွေအကျစပ်စပ် B. T. D. 77-6. en ဟွေအကျစပ်စပ် W. R. 65-5

c ဟွေအကျစပ်စပ် B. T. D. 101-8 v. o. en 192-7. en ဟွေအကျစပ်စပ် W. R. 65-6 v. o.

d ဟွေအကျစပ်စပ် B. T. D. 101-8 v. o. en 192-7. en ဟွေအကျစပ်စပ် W. R. 65-4 v. o.

e ဟွေအကျစပ်စပ် P. B. I. ဟွေအကျစပ်စပ် W. R. 66-3.

f ဟွေအကျစပ်စပ် Pr. M. R. ဟွေအကျစပ်စပ် W. R. 66-7.

g ဟွေအကျစပ်စပ် P. B. II. ဟွေအကျစပ်စပ် W. R. 66-7.

II ကံင်္ဂိက္ခယက ဟံဗြဟ္မာဏာဗြဟ္မာဏာဗြဟ္မာဏာ န ဝေဏာ
ယ နိမိတဿယ ဟံဗြဟ္မာဏာ န ဝေဏာ န ဝေဏာ န ဝေဏာ

ဗျူဟ

30 ကာယ န ဗြဟ္မာဏာဗြဟ္မာဏာဗြဟ္မာဏာ န ဝေဏာ
ဗျူဟ န ဗြဟ္မာဏာ န ဝေဏာ န ဝေဏာ န ဝေဏာ

၀ ကံဗျူဟ

10 ကာယ န ဗြဟ္မာဏာဗြဟ္မာဏာဗြဟ္မာဏာ န ဝေဏာ
ဗျူဟ P. B. I.

20 ကာယ န ဗြဟ္မာဏာဗြဟ္မာဏာဗြဟ္မာဏာ န ဝေဏာ
ဗျူဟ P. B. II

30 ကာယ န ဗြဟ္မာဏာဗြဟ္မာဏာဗြဟ္မာဏာ န ဝေဏာ
ဗျူဟ P. B. III

40 ကာယ န ဗြဟ္မာဏာဗြဟ္မာဏာဗြဟ္မာဏာ န ဝေဏာ
ဗျူဟ P. B. III

50 ကာယ န ဗြဟ္မာဏာဗြဟ္မာဏာဗြဟ္မာဏာ န ဝေဏာ
ဗျူဟ P. B. III

၈ ကာယ န ဗြဟ္မာဏာဗြဟ္မာဏာဗြဟ္မာဏာ န ဝေဏာ

10 ကာယ န ဗြဟ္မာဏာဗြဟ္မာဏာဗြဟ္မာဏာ န ဝေဏာ
ဗျူဟ P. B. III

ဗုဒ္ဓ ဟေတုတ္တိဘာဏဟေတုဘာဏာ

ဟေတုဘာဏာ ဟေတုဘာဏာ ဟေတုဘာဏာ ဟေတုဘာဏာ
 ဟေတုဘာဏာ

ဟေတုဘာဏာ ဟေတုဘာဏာ

ဟေတုဘာဏာ ဟေတုဘာဏာ

ဟေတုဘာဏာ

ဟေတုဘာဏာ ဟေတုဘာဏာ ဟေတုဘာဏာ ဟေတုဘာဏာ
 ဟေတုဘာဏာ ဟေတုဘာဏာ ဟေတုဘာဏာ ဟေတုဘာဏာ

ဟေတုဘာဏာ

ဟေတုဘာဏာ

ဟေတုဘာဏာ

ဟေတုဘာဏာ

ဟေတုဘာဏာ ဟေတုဘာဏာ ဟေတုဘာဏာ ဟေတုဘာဏာ

T. 133-10 v. o.

ဟေတုဘာဏာ *I en* ဟေတုဘာဏာ

ဟေတုဘာဏာ ဟေတုဘာဏာ ဟေတုဘာဏာ ဟေတုဘာဏာ

ဟေတုဘာဏာ ဟေတုဘာဏာ ဟေတုဘာဏာ ဟေတုဘာဏာ

ဟေတုဘာဏာ ဟေတုဘာဏာ ဟေတုဘာဏာ ဟေတုဘာဏာ

ရကမ္ဘီပရဟံသမ္ဘကအေ၍ရကရကမ္ဘာ

ကမ္ဘီ 29 နေထိသမ္ဘာဟူမ္ဘီမ္ဘာဟူ ပုံက 1629. zie
B. T. D. 529-12 v. o.

မကကံသမ္ဘာ ^{zie} ဟူ

ရမမ္ဘာ ^{zie} သမ္ဘာ

မမကမ္ဘီ ^{zie} ရမ္ဘာမ္ဘာမ္ဘာ

မိမကမ္ဘာမ္ဘာ

မကမ္ဘာမ္ဘာမိမကမ္ဘာမ္ဘာ ရမ္ဘာမ္ဘာမိမကမ္ဘာ

ရမ္ဘာမ္ဘာရမ္ဘာမ္ဘာမိမကမ္ဘာမ္ဘာ ရမ္ဘာမ္ဘာမိမကမ္ဘာ

မိမကမ္ဘာမ္ဘာမ္ဘာ P. I, 8-5 v. o.

မမမ္ဘာ

ကမ္ဘာမ္ဘာမိမကမ္ဘာမ္ဘာမိမကမ္ဘာမ္ဘာ

P. I, 9-2. ကမ္ဘာမ္ဘာမိမကမ္ဘာမ္ဘာ ကမ္ဘာမ္ဘာမိမကမ္ဘာ

မမမ္ဘာမိမကမ္ဘာမ္ဘာ ကမ္ဘာမ္ဘာမိမကမ္ဘာမ္ဘာ

မမ္ဘာ

^a မ္ဘာမ္ဘာမိမကမ္ဘာမ္ဘာ ကမ္ဘာမ္ဘာမိမကမ္ဘာမ္ဘာ

မ္ဘာမ္ဘာ P. I. 61-11 en Ks. 165-1

မိမကမ္ဘာမ္ဘာ ကမ္ဘာမ္ဘာမိမကမ္ဘာမ္ဘာ

Generated at Columbia University on 2025-02-06 14:59 GMT / https://hdl.handle.net/2027/coo.319240431665
Public Domain, Google-digitized / http://www.hathitrust.org/access_use#pd-google

ဟုမိ၊
ကသံဝါကျ၊
ကရကလ၊
ကီဗျာယ၊
ကညယ၊
သယုံ၊
ပေါက်က၊
ဂလာဟုံ၊
ကာယကျ၊
ကာယုံ၊
ကီဗျာယ၊
ကီရုဒ္ဓ၊
ကီရုဒ္ဓ

Realization of the

မာလကောပိကာရံ

பாபா *zie* பிளா
பாபாபி *zie* நாபாபி

ပျဉ်းကျ = ဘဏ္ဍိကျ

သဗ္ဗပဓိရတနန္တိရိယံသာမဏိယပျဉ်းကျ မင်္ဂလကဏ္ဍ

ပျဉ်းကျ: ဘဏ္ဍိကျ R. T. 85-2

သဗ္ဗကုမ္မာန္တံ

ဂ္ဂေါဟာဘဝသဗ္ဗကုမ္မာန္တံမဂ္ဂိန္ဒြိယန္တံရဟန္တာဘဝသ

သဗ္ဗဗျာရန္တံ ကဏ္ဍမဂ္ဂိန္ဒြိယန္တံမဂ္ဂိန္ဒြိယန္တံ J. Z. I, 75 5 ကဏ္ဍမဂ္ဂိန္ဒြိယန္တံ

ကဏ္ဍမဂ္ဂိန္ဒြိယန္တံ 100k ကဏ္ဍမဂ္ဂိန္ဒြိယန္တံ 100k ကဏ္ဍမဂ္ဂိန္ဒြိယန္တံ

မဂ္ဂိန္ဒြိယန္တံ

မဂ္ဂိန္ဒြိယန္တံ ရဟန္တာရဟန္တာမဂ္ဂိန္ဒြိယန္တံ ကဏ္ဍမဂ္ဂိန္ဒြိယန္တံ

မဂ္ဂိန္ဒြိယန္တံ မဂ္ဂိန္ဒြိယန္တံ မဂ္ဂိန္ဒြိယန္တံ မဂ္ဂိန္ဒြိယန္တံ

မဂ္ဂိန္ဒြိယန္တံ မဂ္ဂိန္ဒြိယန္တံ မဂ္ဂိန္ဒြိယန္တံ မဂ္ဂိန္ဒြိယန္တံ

မဂ္ဂိန္ဒြိယန္တံ

ပျဉ်း

ပျဉ်းသဗ္ဗဗျာရန္တံ

Rantj: 166 (65)

သဗ္ဗကုမ္မာန္တံ သဗ္ဗကုမ္မာန္တံ

သဗ္ဗကုမ္မာန္တံ သဗ္ဗကုမ္မာန္တံ

ပျဉ်းသဗ္ဗကုမ္မာန္တံ . . . ပျဉ်းသဗ္ဗကုမ္မာန္တံ

ပျဉ်းသဗ္ဗကုမ္မာန္တံ ပျဉ်းသဗ္ဗကုမ္မာန္တံ J. Z. II,

ပျဉ်း

၁၈၆၁ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ရန်ကုန်မြို့တွင် ဖွားမြင်သည်။ *R. S.*
 332-9 v. o.

မိ

ရန်ကုန်မြို့တွင် ဖွားမြင်သည်။ ရန်ကုန်မြို့တွင် ဖွားမြင်သည်။ *1001 N. II,*
 393-9.

မိ

ရန်ကုန်မြို့တွင် ဖွားမြင်သည်။ *Rm. 38-2 v. o.*

ရန်ကုန်မြို့တွင် ဖွားမြင်သည်။ ရန်ကုန်မြို့တွင် ဖွားမြင်သည်။ *R. T. 12 (24) 5.*

ရန်ကုန်မြို့တွင် ဖွားမြင်သည်။ *zie* မိမိ

ရန်ကုန်မြို့တွင် ဖွားမြင်သည်။ *zie* မိမိ

ရန်ကုန်မြို့တွင် ဖွားမြင်သည်။ *J. Z.*
R. 169-6 v. o.

ရန်ကုန်မြို့တွင် ဖွားမြင်သည်။ *မိမိ*

ရန်ကုန်မြို့တွင် ဖွားမြင်သည်။ *P. I, 398-2 v. o.*

ရန်ကုန်မြို့တွင် ဖွားမြင်သည်။ *Letl. 9.*

ရန်ကုန်မြို့တွင် ဖွားမြင်သည်။

ကျွန်ုပ်တို့ကလေးများက မိမိတို့ကလေးများ

B. T. D 249-7

၁၀. = သောတာပန်တရားရောက်ရန်

ရသောတရား

အာရုံစိုက်ရသောတရားကို ဝိပဿနာဟု ခေါ်သည်။ *Kontj. 18. p 31.*

ရသောတရားသည် 1001 N. 1, 562--6 v. o.

သော

ကျွန်ုပ်တို့ကလေးများက *J. Z. R. 34 (21)* သောတရားကို *J. Z. de Holl*
7 (10) ကောသလရတနာတော်အဖြစ် ခေါ်ဆိုသည်။

ရတနာတော်အဖြစ် ခေါ်ဆိုသည်။ ပြုစုထားသောတရားကို ခေါ်ဆိုသည်။

ရတနာတော်အဖြစ် ခေါ်ဆိုသည်။ ခေါ်ဆိုသောတရားကို ခေါ်ဆိုသည်။

ရတနာတော်အဖြစ် ခေါ်ဆိုသည်။ ခေါ်ဆိုသောတရားကို ခေါ်ဆိုသည်။

ရတနာတော်အဖြစ် ခေါ်ဆိုသည်။ ခေါ်ဆိုသောတရားကို ခေါ်ဆိုသည်။

ရတနာတော်အဖြစ် ခေါ်ဆိုသည်။ ခေါ်ဆိုသောတရားကို ခေါ်ဆိုသည်။

မာကျ

ရကောဘိက္ခဝေရဏံ၊ သမာဓိယုဂ္ဂဟေဝံ ဘိယသိမ္မိတဏှံ၊
 ရကောဘိယဘာဓိယံ၊ ရဟာဘာဓိယံ၊ ဘိယသိမ္မိတဏှံ၊ ဘိယသိမ္မိတဏှံ၊
 ရကောဘိယဘာဓိယံ၊ သမာဓိယုဂ္ဂဟေဝံ ဘိယသိမ္မိတဏှံ၊
J. Z. 1, 247 2
en P. L. II, 11-3 v. 0. ဘိယသိမ္မိတဏှံ၊ ဘိယသိမ္မိတဏှံ၊
 သမာဓိယုဂ္ဂဟေဝံ၊

ရကောဘိယဘာဓိယံ၊ ရကောဘိယဘာဓိယံ၊
 ရကောဘိယဘာဓိယံ၊ သမာဓိယုဂ္ဂဟေဝံ၊ ရကောဘိယဘာဓိယံ၊
 ရကောဘိယဘာဓိယံ၊ သမာဓိယုဂ္ဂဟေဝံ၊ ရကောဘိယဘာဓိယံ၊
 သမာဓိယုဂ္ဂဟေဝံ၊

ရကောဘိယဘာဓိယံ၊ ရကောဘိယဘာဓိယံ၊
 ရကောဘိယဘာဓိယံ၊ သမာဓိယုဂ္ဂဟေဝံ၊ ရကောဘိယဘာဓိယံ၊
 ရကောဘိယဘာဓိယံ၊ သမာဓိယုဂ္ဂဟေဝံ၊ ရကောဘိယဘာဓိယံ၊
 သမာဓိယုဂ္ဂဟေဝံ၊

ရကောဘိယဘာဓိယံ၊ ရကောဘိယဘာဓိယံ၊
 ရကောဘိယဘာဓိယံ၊ သမာဓိယုဂ္ဂဟေဝံ၊ ရကောဘိယဘာဓိယံ၊
 ရကောဘိယဘာဓိယံ၊ သမာဓိယုဂ္ဂဟေဝံ၊ ရကောဘိယဘာဓိယံ၊
 သမာဓိယုဂ္ဂဟေဝံ၊

(19) Belletrio

သတ္တ

ရကောဘိဇာဗ္ဗေ၊ သတ္တဘိက္ခိမိန္ဒိတိဗျ၊ နေယျတ္တိဗ္ဗန္တိ
 ဘာဏကန္တိမိရသံရသရသံ

ရကောဘိဇာဗ္ဗေ၊ နေယျတ္တိဗ္ဗန္တိဗျ၊ သမိန္ဒိ
 ဟာဘရုဗ္ဗိး ဗြဟ္မရုဗ္ဗရုဗ္ဗာ

ရကောဘိဇာဗ္ဗေ၊ ရကောဘိဇာဗ္ဗေ၊ နေယျတ္တိဗ္ဗန္တိဗျ၊
 ဗ္ဗန္တိဗျ

ရကောဘိဇာဗ္ဗေ၊ ရကောဘိဇာဗ္ဗေ၊ နေယျတ္တိဗ္ဗန္တိဗျ၊
 ဗ္ဗန္တိဗျ

ရကောဘိဇာဗ္ဗေ၊ ရကောဘိဇာဗ္ဗေ၊ နေယျတ္တိဗ္ဗန္တိဗျ၊
 နေယျတ္တိဗ္ဗန္တိဗျ

ရကောဘိဇာဗ္ဗေ၊ နေယျတ္တိဗ္ဗန္တိဗျ၊
 နေယျတ္တိဗ္ဗန္တိဗျ

ရကောဘိဇာဗ္ဗေ၊ သတ္တဘိက္ခိမိန္ဒိတိဗျ၊
 သတ္တဘိက္ခိမိန္ဒိတိဗျ

ရကောဘိဇာဗ္ဗေ၊ နေယျတ္တိဗ္ဗန္တိဗျ၊ နေယျတ္တိဗ္ဗန္တိဗျ၊
 နေယျတ္တိဗ္ဗန္တိဗျ

ရကောဘိဇာဗ္ဗေ၊ သတ္တဘိက္ခိမိန္ဒိတိဗျ၊ သတ္တဘိက္ခိမိန္ဒိတိဗျ၊
 သတ္တဘိက္ခိမိန္ဒိတိဗျ

48. 240-2. ပြဿနာ 1001 B. 11,
 472-4. နေယျတ္တိဗ္ဗန္တိဗျ

သိန္ဒိတိဗျ၊ သိန္ဒိတိဗျ

သော

ပြီဆိုကြ၍ ၊ အံ့ရတနာက ဘာကျ နေသကဲ့သို့ ၊ အံ့ကြရသော
ကျ ရသသကဲ့သို့ ၊

ပြီဆိုရသောကျ ရတနာကျ
ပြီဆိုရသောကျ ကျရသောကျ } သောယူသောသော
ဘကျ ၊

သိက္ခာပာမာနီရသ ၊ သမိဂေါဟာဘကျ သောကပြုဟိန္ဒ ၊ ရသ
ကရသတနာကျ ရသောဘသက ၊

သိက္ခာပာမာနီရသ ၊ သမိဂေါဟာဘကျ သောကရသတနာ ၊ ရသ
ကရသတနာကျ မိဂေါဟာဘသက ၊

ပြီဆိုကြသော သမိဂေါဟာဘကျ သောကသဘသျှ ၊ ရသကရ
ရသတနာက မိဂေါဟာဘသက ၊

သောရသပာမာနီရသ မိဂေါဟာဘသကျ သောကရသတနာက မိဂေါဟာဘသကျ
သောကရသတနာက မိဂေါဟာဘသကျ သောကရသတနာက မိဂေါဟာဘသကျ

သောရသပာမာနီရသ မိဂေါဟာဘသကျ သောကရသတနာက မိဂေါဟာဘသကျ
သောကရသတနာက မိဂေါဟာဘသကျ သောကရသတနာက မိဂေါဟာဘသကျ

သောရသပာမာနီရသ မိဂေါဟာဘသကျ သောကရသတနာက မိဂေါဟာဘသကျ
သောကရသတနာက မိဂေါဟာဘသကျ သောကရသတနာက မိဂေါဟာဘသကျ

Generated at Columbia University on 2025-02-06 14:59 GMT / https://hdl.handle.net/2027/coo.31924023431665
Public Domain, Google-digitized / http://www.hathitrust.org/access_use#pd-google

သော

သံသယရှိ၏။ သံသယရှိသောအခါ၌ သောသံသယရှိသော
 ပစ္စည်းတို့ကို သံသယရှိသောအခါ၌ သံသယရှိသော
 ပစ္စည်းတို့ကို သံသယရှိသောအခါ၌ သံသယရှိသော
 ပစ္စည်းတို့ကို သံသယရှိသောအခါ၌ သံသယရှိသော

သံသယရှိသောအခါ၌ သံသယရှိသောအခါ၌ သံသယရှိသော
 ပစ္စည်းတို့ကို သံသယရှိသောအခါ၌ သံသယရှိသော
 ပစ္စည်းတို့ကို သံသယရှိသောအခါ၌ သံသယရှိသော

သံသယရှိသောအခါ၌ သံသယရှိသောအခါ၌ သံသယရှိသော
 ပစ္စည်းတို့ကို သံသယရှိသောအခါ၌ သံသယရှိသော
 ပစ္စည်းတို့ကို သံသယရှိသောအခါ၌ သံသယရှိသော

သံသယရှိသောအခါ၌ သံသယရှိသောအခါ၌ သံသယရှိသော
 ပစ္စည်းတို့ကို သံသယရှိသောအခါ၌ သံသယရှိသော
 ပစ္စည်းတို့ကို သံသယရှိသောအခါ၌ သံသယရှိသော

သောသံသယရှိသော

သံသယရှိသောအခါ၌ သံသယရှိသောအခါ၌ သံသယရှိသော
 ပစ္စည်းတို့ကို သံသယရှိသောအခါ၌ သံသယရှိသော
 ပစ္စည်းတို့ကို သံသယရှိသောအခါ၌ သံသယရှိသော
 ပစ္စည်းတို့ကို သံသယရှိသောအခါ၌ သံသယရှိသော
 ပစ္စည်းတို့ကို သံသယရှိသောအခါ၌ သံသယရှိသော

သံသယရှိသော

အိန္ဒြ

လောက အကေသာက နှို ဘဏ်အိန္ဒြ ဝေယံသာ ဘယျာကေသာ၊ J. W.
2-10.

ရသေ့ (ရသေ့)

ရသေ့ ရသေ့ ဘဏ် အိန္ဒြ ဝေယံသာ ဘယျာကေသာ၊ J. Z. I, 131-5.

လောက အကေသာက နှို ရသေ့ ရသေ့ ဘဏ် အိန္ဒြ ဝေယံသာ ဘယျာကေသာ၊ J. W.

အိန္ဒြ ဝေယံသာ ဘယျာကေသာ၊ P. I, 153-8.

လောက အကေသာက နှို Zamsp L Th. Majher 123-7 v. o.

အိန္ဒြ ဝေယံသာ ဘယျာကေသာ၊ T. A.

အကေသာ

အကေသာ အကေသာ အကေသာ၊ J. W. 175-1.

အကေသာ

အကေသာ အကေသာ အကေသာ၊ Oem. J.

အကေသာ

ကတိဝိသုဒ္ဓိ: ခိယံသေဝါယုဒါကတိကုဒ္ဓိကတိဝိသုဒ္ဓိ
ယုဒါယိဒ္ဓိယုဒါယိဒ္ဓိ သာကတိကတိယုဒါယိဒ္ဓိ
ကတိယုဒါ B. T. D 468-3. en A. P. 190-9.

မြို့ = ရကောရသံရသံရကောရသံ
ခိယံကတိကတိရသံရကောရသံ Hs. 153 p 6 en 207 p 6
သေဝါ

ကတိယုဒါယိဒ္ဓိယုဒါယိဒ္ဓိကတိယုဒါယိဒ္ဓိ ²¹⁸ ယုဒါ
ခိယံရသံရသံ = သာကတိကတိယုဒါယိဒ္ဓိ P. II, 26 3.

သေဝါ

ယုဒါယိဒ္ဓိယုဒါယိဒ္ဓိကတိကတိရသံရကောရသံ
ကတိယုဒါယိဒ္ဓိယုဒါယိဒ္ဓိကတိကတိရသံရကောရသံ
သေဝါယုဒါယိဒ္ဓိယုဒါယိဒ္ဓိ သာကတိကတိယုဒါယိဒ္ဓိ
ခိယံရသံရသံ = သာကတိကတိယုဒါယိဒ္ဓိ P. II, 26 3.
သေဝါ

ခိယံသေဝါယုဒါယိဒ္ဓိကတိကတိရသံရကောရသံ
ကတိယုဒါယိဒ္ဓိယုဒါယိဒ္ဓိကတိကတိရသံရကောရသံ
သေဝါယုဒါယိဒ္ဓိယုဒါယိဒ္ဓိ သာကတိကတိယုဒါယိဒ္ဓိ
ခိယံရသံရသံ = သာကတိကတိယုဒါယိဒ္ဓိ P. II, 26 3.
သေဝါ

ယုဒါယိဒ္ဓိယုဒါယိဒ္ဓိကတိကတိရသံရကောရသံ
ကတိယုဒါယိဒ္ဓိယုဒါယိဒ္ဓိကတိကတိရသံရကောရသံ
သေဝါယုဒါယိဒ္ဓိယုဒါယိဒ္ဓိ သာကတိကတိယုဒါယိဒ္ဓိ
ခိယံရသံရသံ = သာကတိကတိယုဒါယိဒ္ဓိ P. II, 26 3.
သေဝါ

ဘုရားရှင်တို့၏အမည်ကို ခေါ်ဝေါ်ရမည်။ ထိုအမည်ကို
ခေါ်ဝေါ်ရမည်။

အမည်

အမည်၏အဓိပ္ပာယ်မှာ *met* မှီ *B J. 58 p 5.*

အမည်

ရှင်တို့၏အမည်ကို ခေါ်ဝေါ်ရမည်။ ထိုအမည်ကို
ခေါ်ဝေါ်ရမည်။ *J. Z II, 247-11.*

အမည်

ရှင်တို့၏အမည်ကို ခေါ်ဝေါ်ရမည်။ *Letter kunde de Hol-*
lander blz. 21-2 v o enz. အမည်၏အဓိပ္ပာယ်မှာ

1^o အမည်၏အဓိပ္ပာယ်မှာ ခေါ်ဝေါ်ရမည်။ အမည်၏အဓိပ္ပာယ်မှာ
ခေါ်ဝေါ်ရမည်။

2^o အမည်၏အဓိပ္ပာယ်မှာ ခေါ်ဝေါ်ရမည်။ အမည်၏အဓိပ္ပာယ်မှာ
ခေါ်ဝေါ်ရမည်။

3^o အမည်၏အဓိပ္ပာယ်မှာ ခေါ်ဝေါ်ရမည်။ အမည်၏အဓိပ္ပာယ်မှာ
ခေါ်ဝေါ်ရမည်။

40 ရှိ၏။ အသက်ရှည်၊ ပျာဉ်သားပေါ်တွင်ရှိသော
 သမီးမြို့ကြွေကုန်၍၊ မိသားစုကုန်သောကြောင့်
 ကံကြမ္မာကုန်သောကြောင့်၊ ကံကြမ္မာကုန်သောကြောင့်
 ကံကြမ္မာကုန်သောကြောင့်၊ ကံကြမ္မာကုန်သောကြောင့်
 ကံကြမ္မာကုန်သောကြောင့်၊ ကံကြမ္မာကုန်သောကြောင့်
 ကံကြမ္မာကုန်သောကြောင့်၊ ကံကြမ္မာကုန်သောကြောင့်

50 မူကား | = မူကား | မိမိကုန်သောကြောင့်၊ ပျာဉ်သားပေါ်
 ကံကြမ္မာကုန်သောကြောင့်၊ ကံကြမ္မာကုန်သောကြောင့်
 ကံကြမ္မာကုန်သောကြောင့်၊ ကံကြမ္မာကုန်သောကြောင့်
 ကံကြမ္မာကုန်သောကြောင့်၊ ကံကြမ္မာကုန်သောကြောင့်
 ကံကြမ္မာကုန်သောကြောင့်၊ ကံကြမ္မာကုန်သောကြောင့်

60 မူကား | = မိမိကုန်သောကြောင့်၊ ကံကြမ္မာကုန်သောကြောင့်
 ကံကြမ္မာကုန်သောကြောင့်၊ ကံကြမ္မာကုန်သောကြောင့်
 ကံကြမ္မာကုန်သောကြောင့်၊ ကံကြမ္မာကုန်သောကြောင့်
 ကံကြမ္မာကုန်သောကြောင့်၊ ကံကြမ္မာကုန်သောကြောင့်
 ကံကြမ္မာကုန်သောကြောင့်၊ ကံကြမ္မာကုန်သောကြောင့်

70 မူကား၊ မူကား၊ ကံကြမ္မာကုန်သောကြောင့်၊ ကံကြမ္မာကုန်သောကြောင့်
 ကံကြမ္မာကုန်သောကြောင့်၊ ကံကြမ္မာကုန်သောကြောင့်
 ကံကြမ္မာကုန်သောကြောင့်၊ ကံကြမ္မာကုန်သောကြောင့်
 ကံကြမ္မာကုန်သောကြောင့်၊ ကံကြမ္မာကုန်သောကြောင့်
 ကံကြမ္မာကုန်သောကြောင့်၊ ကံကြမ္မာကုန်သောကြောင့်

80 ကံကြမ္မာကုန်သောကြောင့်၊ ကံကြမ္မာကုန်သောကြောင့်
 ကံကြမ္မာကုန်သောကြောင့်၊ ကံကြမ္မာကုန်သောကြောင့်
 ကံကြမ္မာကုန်သောကြောင့်၊ ကံကြမ္မာကုန်သောကြောင့်
 ကံကြမ္မာကုန်သောကြောင့်၊ ကံကြမ္မာကုန်သောကြောင့်
 ကံကြမ္မာကုန်သောကြောင့်၊ ကံကြမ္မာကုန်သောကြောင့်

90 ရှိ၏။ ကံကြမ္မာကုန်သောကြောင့်၊ ကံကြမ္မာကုန်သောကြောင့်
 ကံကြမ္မာကုန်သောကြောင့်၊ ကံကြမ္မာကုန်သောကြောင့်
 ကံကြမ္မာကုန်သောကြောင့်၊ ကံကြမ္မာကုန်သောကြောင့်
 ကံကြမ္မာကုန်သောကြောင့်၊ ကံကြမ္မာကုန်သောကြောင့်
 ကံကြမ္မာကုန်သောကြောင့်၊ ကံကြမ္မာကုန်သောကြောင့်

100 မူကား | = ကံကြမ္မာကုန်သောကြောင့်၊ ကံကြမ္မာကုန်သောကြောင့်
 (20) Balletrie

Generated at Columbia University on 2025-02-06 14:59 GMT / https://hdl.handle.net/2027/coo.31924023431665
 Public Domain, Google-digitized / http://www.hathitrust.org/access_use#pd-goo

မိမိတို့ သက်ရှိတို့အသက်အရှည်

11^a အတ္တု၊ ဟတ္တုရတနာတို့သေသမိသက်တော်၊ ကံတော်
 ခြံကာမာသင်္ခရမ္မ၊ ဟတ္တုရတနာသေသမိသက်တော်၊
 မိမိတို့အသက်အရှည်

1^a ကံတော်၊ ကံတော်ခြံကာမာသေသမိသက်တော်၊
 သေသမိတို့၊ သေသမိတို့သေသမိသက်တော်၊
 ရတနာသေသမိတို့

13^e ဟတ္တုရတနာသေသမိသက်တော်၊ ဟတ္တုရတနာ = သေသမိတို့
 ရတနာသေသမိတို့၊ သေသမိတို့သေသမိသက်တော်၊
 သေသမိတို့၊ သေသမိတို့သေသမိသက်တော်၊
 ရတနာသေသမိတို့

14^e ခြံကာမာသေသမိသက်တော်၊ ခြံကာမာ = သေသမိတို့
 သေသမိတို့သေသမိသက်တော်၊ သေသမိတို့သေသမိသက်တော်၊
 သေသမိတို့သေသမိသက်တော်၊ သေသမိတို့သေသမိသက်တော်၊
 သေသမိတို့သေသမိသက်တော်၊ သေသမိတို့သေသမိသက်တော်၊
 သေသမိတို့သေသမိသက်တော်

15^e ကံတော်သေသမိသက်တော်၊ ကံတော်သေသမိ = သေသမိတို့

ရမ္မာဒကပ္ပာ

ယ *enz*

ဟဟဒါဒါ \ ဟဟဒါဒါ

ကရဘာဒ္ဒဘာ \ ကရဘာဒ္ဒဘိ

ဘဒါကေဒါ \ ဘဒါကေဒါ

မိဗျ \ မိဗျိ *810*

ယမာဒါ \ ယမာဒါ | ဟဟဒါဒါ |

ရမ္မာဒါ \ ရမ္မာဒါ

မိဗျ \ မိဗျိ

ယမာဒါ \ ယမာဒါ | ကိရိယာဒါ | = ရမ္မာဒါ

ဟဟဒါ \ ဟဟဒါ | ယမာဒါ | *D. W 70-12*

မိဗျ \ မိဗျိ ? *P. S*

မိဗျာဒါ \ မိဗျာဒါ

မိဗျာဒါ \ မိဗျာဒါ *A. P. 139 - 4 v o*

မိဗျာဒါ \ မိဗျာဒါ | ဟဟဒါဒါ ? *P. S.*

မိဗျာဒါ \ မိဗျာဒါ " " "

မိဗျာဒါ \ မိဗျာဒါ " " "

မိဗျာဒါ \ မိဗျာဒါ \ မိဗျာဒါ \ မိဗျာဒါ

ရယ်ၤကယုာ

ယိယာကရဟူရယရယၤ ကယယး

ကရယဟူကဟူၤ ယိယိး ယာဟူၤ

ဟူယဟူၤ ဟူယဟူၤ | ရဟူကရဟူၤ | P. 8

ဟူယဟူၤ ဟူယဟူၤ | ယယဟူဟူကရဟူကရဟူၤ

ရဟူဟူၤ | de Holl ကဟူၤ

ကဟူကရဟူၤ ကဟူကရဟူၤ

ရယ်ၤကယုာ en ယဟူၤ

| ရယ်ၤကယုာယရဟူကရဟူကရဟူၤ ယိယဟူၤ ယဟူကရဟူၤ

ရယ်ၤကယုာယရဟူကရဟူၤ

i	}	ယဟူၤ	}	ကယယး
e				
oe				
o				

| ယဟူကရဟူၤ i - e mel ယဟူၤ

ယဟူကရဟူၤ ယဟူကရဟူၤ | ယဟူကရဟူၤ

ဟူၤ ယဟူၤ

ဟူၤ ယဟူၤ

မပွဏ္ဍိ၊ မပွဏ္ဍယ၊

ကောရဏ၊ ကောရဏယ၊

ကမိယိ P. S.

ပြိကရဏ၊ ပြိကရဏယ၊

သတ^၀ ယမိး ကောရဏ၊ en ပြိကရဏယမိယဏယ

ကောရဏပရဏ္ဍာနဏ္ဍိယုဏ္ဍြး ရဏ၊

၊ယုဏ္ဍြး ယဇျ^{oe} o met ယ၊

ကုဏ္ဍ၊ ကုဏ္ဍယ၊

ရဏ္ဍု၊ ရဏ္ဍယ၊

မဇ္ဈ၊ မဇ္ဈယ၊

မဏ္ဍု၊ မဏ္ဍယ၊

ကုဏ္ဍ၊ ကုဏ္ဍယ၊

ကောရဏ၊ ကောရဏယ၊

ယောရဏ၊ ယောရဏယ၊

ယောရဏ၊ ယောရဏယ၊

သိက္ခရဏ၊ သိက္ခရဏယ၊

ဓ = ရဏ

ဗြူ ယယရဏဓ 4. P. 44-4

အဟူ၍ ဟူကတယုယျ ၊

အဟူဟူကတယုယျဟူ၍ အဟူဟူကတယုယျဟူ၍ Indj. 11, 187 (33)

ဟူကတယုယျဟူ၍ J. Z I, 346-8.

ဟူကတယုယျဟူ၍ id 111-8 en 313-9.

ဟူကတယုယျဟူ၍ K. T. 13-1.

ဟူကတယုယျဟူ၍ ဟူကတယုယျဟူ၍ ဟူကတယုယျဟူ၍ 1001 N. 1, 468-3

အဟူဟူကတယုယျဟူ၍ *niet* ဟူ၍ H. S. 124 p 10. *Zie* ဟူ၍ဟူကတယုယျဟူ၍

ဟူကတယုယျဟူ၍ ဟူကတယုယျဟူ၍ ဟူကတယုယျဟူ၍ B. J. 160 p 39.

အဟူကတယုယျဟူ၍ *zie* ဟူကတယုယျဟူ၍

ဟူကတယုယျဟူ၍ ဟူကတယုယျဟူ၍ *zie* ဟူကတယုယျဟူ၍

ဟူကတယုယျဟူ၍ = ဟူကတယုယျဟူ၍ J. Z II, 222-15.

ဟူကတယုယျဟူ၍ = ဟူကတယုယျဟူ၍ P. L 1. 168-3.

ဟူကတယုယျဟူ၍ *zie* ဟူကတယုယျဟူ၍

ဟူကတယုယျဟူ၍

(21) Belleto

ဟူသောစကားကိုလည်းကောင်း၊ ဟူသောစကားကိုလည်းကောင်း၊ ဟူသောစကားကိုလည်းကောင်း၊
 ဟူသောစကားကိုလည်းကောင်း၊ ဟူသောစကားကိုလည်းကောင်း၊ ဟူသောစကားကိုလည်းကောင်း၊
 4 v 0.

မင်းသား ၁၆ ပါးကို ၈ ပါးကို
 မင်းသား ၁၆ P. II, 71-10 v 0
 မင်း

မင်းသားကိုမင်းသားကိုမင်းသားကိုမင်းသားကိုမင်းသားကိုမင်းသားကိုမင်းသားကိုမင်းသားကို
 မင်းသားကိုမင်းသားကိုမင်းသားကိုမင်းသားကိုမင်းသားကိုမင်းသားကိုမင်းသားကိုမင်းသားကို
 ၁၆ P. II, 71-10 v 0 | မင်းသားကိုမင်းသားကိုမင်းသားကိုမင်းသားကိုမင်းသားကိုမင်းသားကိုမင်းသားကို

မင်းသား

မင်းသားကိုမင်းသားကိုမင်းသားကိုမင်းသားကိုမင်းသားကိုမင်းသားကိုမင်းသားကိုမင်းသားကို
 K. T. 65 (127)

မင်းသား

မင်းသားကိုမင်းသားကိုမင်းသားကိုမင်းသားကိုမင်းသားကိုမင်းသားကိုမင်းသားကိုမင်းသားကို
 မင်းသားကိုမင်းသားကိုမင်းသားကိုမင်းသားကိုမင်းသားကိုမင်းသားကိုမင်းသားကိုမင်းသားကို
 ၁၆ P. II, 71-10 v 0 | မင်းသားကိုမင်းသားကိုမင်းသားကိုမင်းသားကိုမင်းသားကိုမင်းသားကိုမင်းသားကို

၁၆ P. II, 71-10 v 0

မင်းသား

မင်းသားကိုမင်းသားကိုမင်းသားကိုမင်းသားကိုမင်းသားကိုမင်းသားကိုမင်းသားကိုမင်းသားကို
 မင်းသားကိုမင်းသားကိုမင်းသားကိုမင်းသားကိုမင်းသားကိုမင်းသားကိုမင်းသားကိုမင်းသားကို
 ၁၆ P. II, 71-10 v 0 | မင်းသားကိုမင်းသားကိုမင်းသားကိုမင်းသားကိုမင်းသားကိုမင်းသားကိုမင်းသားကို

බාහිර සහ අන්‍ය සාධකයන්ගේ අන්තර්ගතයන් සහ අන්තර්ගතයන්
 සහ අන්තර්ගතයන් B T D. 473-8 v o
 බාහිර සහ අන්‍ය සාධකයන්ගේ id 587-11.

Kanj. 54 p 46.

$$\text{ဆက်သွယ်မှု} = \text{ကုသိုလ်မှု}$$
[illegible]

සා.ප.ක.ග.හි : පි. 1, 284-11 v. 6.

பெரிய நகரங்களில் இருந்து வந்தவர்கள் மிகவும் குறைவு.
மேலும், இவைகள் அனைத்தும் கி. பி. 18-ம் நூற்றாண்டின்
முதல் பகுதியில்தான்.

M. M. 37 - 11.

ရင်းနှီးမြှုပ်နှံမှု

എന്നിവിടെ

18 653

ပျက်စီးမှုများကို ကာကွယ်ရန် အရေးကြီးသော အချက်များကို အောက်ဖော်ပြပါအတိုင်း ဖော်ပြထားပါသည်။

$$\text{അവയ്ക്ക്} \quad \quad \quad = \text{അവയ്ക്ക്}$$
$$q_{\text{အသံသေဇာ}} \cdot q_{\text{အသံသေဇာ}} \cdot \dots \cdot 1 = \text{အသံသေဇာ}$$
$$\text{ကျပ်ဆုံး} \quad \text{ရမည်} \quad \cdot \cdot \cdot \quad A \quad = \quad \text{ဆပ်ဆုံး}$$

၇၈၈၅၂ ၈၈၆၅၂

$$a_{n+1} = a_n$$

Digitized by Google

ပြုစုသောကြောင့်အားဖြင့် အားဖြင့် : ရဟန်းတို့ : ယဉ်ကျေး
 ပြုစု : ယဉ်ကျေး
 ကြောင့်အားဖြင့် အားဖြင့် . . . | ရဟန်းတို့ |
 အားဖြင့် အားဖြင့် . . .
 အားဖြင့် အားဖြင့် . . . | ရဟန်းတို့ |
 အားဖြင့် အားဖြင့် . . .
 အားဖြင့် အားဖြင့် . . . | ယဉ်ကျေး |
 အားဖြင့် အားဖြင့် . . . | ယဉ်ကျေး |
 အားဖြင့် အားဖြင့် . . . | ယဉ်ကျေး |

Zie T. A. 192-4 v. a.

ဤ ?

ယဉ်ကျေးအားဖြင့် အားဖြင့် အားဖြင့် အားဖြင့် အားဖြင့် အားဖြင့်
 အားဖြင့် အားဖြင့် အားဖြင့် အားဖြင့် အားဖြင့် အားဖြင့်
 အားဖြင့် အားဖြင့် အားဖြင့် အားဖြင့် အားဖြင့် အားဖြင့်

K. T. 227-10.

ဤ

အားဖြင့် အားဖြင့် အားဖြင့် အားဖြင့် အားဖြင့် အားဖြင့်
 အားဖြင့် အားဖြင့် အားဖြင့် အားဖြင့် အားဖြင့် အားဖြင့်

J. W. 13-5.

မာယံ

မာယံကတိယာယျ | = ကယာယိယကတိယာယျ | မ
 ယံ *Kw* = ယိယာ, ကတိ *Kw.* = ကယာယိယာ, *B. J.*
 96-p 6.

မိဇ္ဇာ

ဗျာဓိယာဗာယာယျမိဇ္ဇာရောဂါရောဂါနိဗ္ဗာနာယာယျ
Oem J. II, 214-10.

မာဏကရောဂါ

မာဏကရောဂါရောဂါနိဗ္ဗာနာယာယျ *Ranj. 15p 17.*

မာဏကရောဂါနိဗ္ဗာနာယာယျ *id 136 p 13.*

မာဏယိကယာ

မာဏကရောဂါရောဂါနိဗ္ဗာနာယာယျ *B. T. D. 222--9.*

မာဏိ

မာဏကရောဂါရောဂါနိဗ္ဗာနာယာယျ
 မာဏကရောဂါရောဂါနိဗ္ဗာနာယာယျ
 မာဏကရောဂါရောဂါနိဗ္ဗာနာယာယျ
 မာဏကရောဂါရောဂါနိဗ္ဗာနာယာယျ

ရဟံသာရဟံသာရဟံသာ သယံသိပ္ပမာနိဗြဟ္မာသန္တိန္
 နိမရတ္တံ ပုပ္ဖိကမာယန္တိန္ ကရယန္တိန္ နာဗ္ဗ
 ဘရဟ္မရဟံသာရဟံသာ နာဗရဟ္မသိပ္ပမာနိ သုတ္တရန္တိ
 မာနိ J. Z. II, 68-17.

ဗျာ

ဟန္တိပ္ပမာနိ ကရယန္တိန္ သိပ္ပမာနိ ရဟံသာရဟံ
 သန္တိန္ နာဗရဟံသာ ၃ 8 88-9.

သန္တိန္ *en* သန္တိပ္ပမာနိ = ရဟံသာရဟံ *en* ကရယန္တိ *T.*
 4. 31-1 v o.

ဗျာ

သိပ္ပမာနိ | = သိပ္ပမာနိ ရဟံသာရဟံ *of* ရဟံသာရဟံ |

သန္တိန္ ကရယန္တိ *of* } = သိပ္ပမာနိ ရဟံသာရဟံ
 ကရယန္တိ သန္တိန္

သန္တိန္ သိပ္ပမာနိ *zie* သိပ္ပမာနိ

သိပ္ပမာနိ ဗျာသိပ္ပမာနိ *T. 4. 10-1 zie* သိပ္ပမာနိ *en*

ရဟံသာရဟံ

သိပ္ပမာနိ သိပ္ပမာနိ သိပ္ပမာနိ သိပ္ပမာနိ *id*

8-4.

မာယာ ငါးကော = မာယာ ^{၁၁၀} ဟူ၍

မာယာ ငါးကော = မာယာ ဟူ၍

မာယာ ငါးကော ဟူ၍ မာယာ ငါးကော ဟူ၍
 သာ . . . P. I, 5-7 v. o.

မာယာ ငါးကော ဟူ၍ မာယာ ငါးကော ဟူ၍ P. W. 236-9 v. o.

မာယာ ငါးကော ဟူ၍ မာယာ ငါးကော ဟူ၍ *ens.* P. I, 64-10 v. o.

မာယာ ငါးကော

မာယာ ငါးကော မာယာ ငါးကော မာယာ ငါးကော မာယာ ငါးကော
 မာယာ ငါးကော မာယာ ငါးကော မာယာ ငါးကော မာယာ ငါးကော
Sing P. 200-7 v. o.

မာယာ ငါးကော မာယာ ငါးကော မာယာ ငါးကော မာယာ ငါးကော
 မာယာ ငါးကော မာယာ ငါးကော မာယာ ငါးကော မာယာ ငါးကော
id 198-8 v. o.

မာယာ ငါးကော = မာယာ ငါးကော

Malensch djahoech = မာယာ ငါးကော J. Z. II, 229-16.

မာယာ ငါးကော = မာယာ ငါးကော

မာယာ ငါးကော = မာယာ ငါးကော *Indj.* II, 315 (4)

မာယာ ငါးကော ?

မာယာ ငါးကော မာယာ ငါးကော မာယာ ငါးကော မာယာ ငါးကော G. C. T. van Dorp en Co.

(22) Belletrie

Samarang 1887 62-2.

ဆာဏ်ကျွဲ

ရမရမ္ပသမဏ်ဟာဏ်သပ္ပ: သိမ်ဏ်ကျွဲ, ဘာဏ်ဇွဲကျွဲ
 ဟိန္ဒူဇာတိ *Indj. 11, 9 (23)*

မိမိသပ္ပ

ဏာသံသယိမိမိသပ္ပ *B. T. D. 641-6 v o.*

ဏာဏ္ဍာပဏ္ဍိယသမိမိသပ္ပ *id r 2 v o.*

ဗျဿာဏာ

ဟာဏရမရမ္ပရမဏ်ဟာဏရမ္ပဟာဏရမ္ပဗျဿာဏာဗျဿာဏာ
J. W. 17 (18) 1.

မိမိ

ဇာ: ဘာဏ်ဇာဏ်ဇာဏ်, ဘာဏ်ဇာဏ်ဇာဏ်ဇာဏ်ဇာဏ်ဇာဏ်
 မိမိဏာဏ်ဇာဏ်ဇာဏ်ဇာဏ် *P. I, 68-7 v. o.*

ရမဏာ *zie* ဝေဏ်ဇာဏ်

မာဏာဗျဿာဏ် *zie* ဝေဏ်ဇာဏ် (b)

မာဏာဗျဿာဏ်

ဏာဏ်ဇာဏ်ဇာဏ်ဇာဏ်ဇာဏ်ဇာဏ်ဇာဏ်ဇာဏ် *I. J. Z. I,*
229-4 v. o. ရမဏာဗျဿာဏ်ဇာဏ်ဇာဏ်ဇာဏ်ဇာဏ်ဇာဏ်ဇာဏ်

ကံၤနီၤယံၤ ဂုဏ်ၤ ဂုဏ်ၤ ဂုဏ်ၤ ဂုဏ်ၤ ဂုဏ်ၤ ဂုဏ်ၤ ဂုဏ်ၤ ဂုဏ်ၤ ဂုဏ်ၤ ဂုဏ်ၤ J. 2. 1,

58-3 v o zonder ဟွံၤ

ဂုဏ်ၤ

၂ ဂုဏ်ၤ ဂုဏ်ၤ ဂုဏ်ၤ ဂုဏ်ၤ ဂုဏ်ၤ ဂုဏ်ၤ ဂုဏ်ၤ ဂုဏ်ၤ ဂုဏ်ၤ ဂုဏ်ၤ

မိၤ

မိၤ

မိၤ

မိၤ

မိၤ

မိၤ

မိၤ

မိၤ

မိၤ

မိၤ

မိၤ

မိၤ

၂ ဂုဏ်ၤ ဂုဏ်ၤ ဂုဏ်ၤ ဂုဏ်ၤ ဂုဏ်ၤ ဂုဏ်ၤ ဂုဏ်ၤ ဂုဏ်ၤ ဂုဏ်ၤ ဂုဏ်ၤ

ကောသ

ကောရဘာ

ကောရ်သ

ကောသက

ကောသိ

ကောရ်သ

ကောသိ

ကောရ်သ

ကောသ

ကောသက

သိ

သ

ရောင်သရက်ဘုံ : ရဟန်းဘယကောဟရသ

သောက : သိပါကောဟရသ

ပုဂ္ဂိုလ် : သိပါကောဟရသ

သောက : ဟရသကောဟရသ

၇ သောကရောင်သရက်ဘုံဟိတသယံ J. Z II, 283-6. က
သဟိတရောင်သရက်ဘုံ

10 ကောသ : ရောင်သရက်ဘုံဟိတသယံ သောကရောင်
ရောင်သရက်ဘုံဟိတသယံ သောကရောင်သရက်ဘုံဟိတသယံ
သောကရောင်သရက်ဘုံဟိတသယံ

20 ကောရဘာ : သောကရောင်သရက်ဘုံဟိတသယံ

3e ကာ၏ဗျံ၊ သုတေသနတေ၏ဗျံ၊ ဆံသရဗျံသုတေ
သုတေ၏ဗျံ၊ သုတေ၏ဗျံ၊

4e ကာဗျံ၊ ဗျံ၊ သုတေ၏ဗျံ၊ ဆံသရဗျံ
သုတေ၏ဗျံ၊

5e ကာဗျံ၊ ဗျံ၊ သုတေ၏ဗျံ၊ ဆံသရဗျံ၊ သုတေ၏ဗျံ၊
သုတေ၏ဗျံ၊

6e ကာဗျံ၊ ဗျံ၊ သုတေ၏ဗျံ၊ ဆံသရဗျံ၊ သုတေ၏ဗျံ၊
သုတေ၏ဗျံ၊

7e ကာဗျံ၊ ဗျံ၊ သုတေ၏ဗျံ၊ ဆံသရဗျံ၊ သုတေ၏ဗျံ၊
သုတေ၏ဗျံ၊

8e ကာဗျံ၊ ဗျံ၊ သုတေ၏ဗျံ၊ ဆံသရဗျံ၊ သုတေ၏ဗျံ၊
သုတေ၏ဗျံ၊

9e ကာဗျံ၊ ဗျံ၊ သုတေ၏ဗျံ၊ ဆံသရဗျံ၊ သုတေ၏ဗျံ၊
သုတေ၏ဗျံ၊

10e ကာဗျံ၊ ဗျံ၊ သုတေ၏ဗျံ၊ ဆံသရဗျံ၊ သုတေ၏ဗျံ၊
သုတေ၏ဗျံ၊

11e ကာဗျံ၊ ဗျံ၊ သုတေ၏ဗျံ၊ ဆံသရဗျံ၊ သုတေ၏ဗျံ၊
သုတေ၏ဗျံ၊

ဟိယုံသိခိယဟုံ၊ ပိရုဗ္ဗာယမ္မာနာ၊ ဂိရုဗ္ဗာရုဗ္ဗာယမ္မာနာ
ဗ္ဗာယမ္မာနာ။

ဟိယုံသိခိယဟုံ၊ ဂိရုဗ္ဗာယမ္မာနာ၊ ဂိရုဗ္ဗာယမ္မာနာ၊ ဂိရုဗ္ဗာယမ္မာနာ၊
ဂိရုဗ္ဗာယမ္မာနာ၊ ဂိရုဗ္ဗာယမ္မာနာ၊ ဂိရုဗ္ဗာယမ္မာနာ၊

ဟာယရုဗ္ဗာယမ္မာနာ၊ KN. ဂိရုဗ္ဗာယမ္မာနာ၊ ပိရုဗ္ဗာယမ္မာနာ၊ ဂိရုဗ္ဗာယမ္မာနာ၊
သိခိယ၊ ဂိရုဗ္ဗာယမ္မာနာ၊ ဂိရုဗ္ဗာယမ္မာနာ၊ ဂိရုဗ္ဗာယမ္မာနာ၊

ဂိရုဗ္ဗာယမ္မာနာ၊ ဂိရုဗ္ဗာယမ္မာနာ၊ ဂိရုဗ္ဗာယမ္မာနာ၊ ဂိရုဗ္ဗာယမ္မာနာ၊
ဂိရုဗ္ဗာယမ္မာနာ၊ ဂိရုဗ္ဗာယမ္မာနာ၊ ဂိရုဗ္ဗာယမ္မာနာ၊ ဂိရုဗ္ဗာယမ္မာနာ၊

ဂိရုဗ္ဗာယမ္မာနာ၊ KN. ဂိရုဗ္ဗာယမ္မာနာ၊ ဂိရုဗ္ဗာယမ္မာနာ၊ ဂိရုဗ္ဗာယမ္မာနာ၊
ဂိရုဗ္ဗာယမ္မာနာ၊ ဂိရုဗ္ဗာယမ္မာနာ၊ ဂိရုဗ္ဗာယမ္မာနာ၊ ဂိရုဗ္ဗာယမ္မာနာ၊

ဟာယရုဗ္ဗာယမ္မာနာ၊ ဂိရုဗ္ဗာယမ္မာနာ၊ ဂိရုဗ္ဗာယမ္မာနာ၊ ဂိရုဗ္ဗာယမ္မာနာ၊
ဂိရုဗ္ဗာယမ္မာနာ၊ ဂိရုဗ္ဗာယမ္မာနာ၊ ဂိရုဗ္ဗာယမ္မာနာ၊ ဂိရုဗ္ဗာယမ္မာနာ၊

ဂိရုဗ္ဗာယမ္မာနာ၊ KN. ဂိရုဗ္ဗာယမ္မာနာ၊ ပိရုဗ္ဗာယမ္မာနာ၊ ဂိရုဗ္ဗာယမ္မာနာ၊
ဂိရုဗ္ဗာယမ္မာနာ၊ ဂိရုဗ္ဗာယမ္မာနာ၊ ဂိရုဗ္ဗာယမ္မာနာ၊ ဂိရုဗ္ဗာယမ္မာနာ၊

ဟာယရုဗ္ဗာယမ္မာနာ၊ KN. ဂိရုဗ္ဗာယမ္မာနာ၊ ဂိရုဗ္ဗာယမ္မာနာ၊ ဂိရုဗ္ဗာယမ္မာနာ၊
ဂိရုဗ္ဗာယမ္မာနာ၊ ဂိရုဗ္ဗာယမ္မာနာ၊ ဂိရုဗ္ဗာယမ္မာနာ၊ ဂိရုဗ္ဗာယမ္မာနာ၊

ဟာယရုဗ္ဗာယမ္မာနာ၊ ဂိရုဗ္ဗာယမ္မာနာ၊ ဂိရုဗ္ဗာယမ္မာနာ၊ ဂိရုဗ္ဗာယမ္မာနာ၊
ဂိရုဗ္ဗာယမ္မာနာ၊ ဂိရုဗ္ဗာယမ္မာနာ၊ ဂိရုဗ္ဗာယမ္မာနာ၊ ဂိရုဗ္ဗာယမ္မာနာ၊

ဘာရကံသီ၏မို့

ကောကံဟာသီ၊

ကိယံသီကောသီ၊

ကိယံကောသီ၊

ကိယံကောသီ၊

ကောကံကောသီ၊

ကောသီကောသီ၊

ကောသီကောသီ၊

ကောသီကောသီ၊

ကောသီကောသီ၊

ကောသီကောသီ၊

ကောသီကောသီ၊

ကောသီကောသီ၊

ကောသီကောသီ၊

ကောသီကောသီ၊

ကောသီကောသီ၊

ကောသီကောသီ၊

ကောသီကောသီ၊

ကကရကကံတိကိန္တ
 ဟိ: ကိန္တိကိန္တ

သကကကိရကက

ရကကံသကက

ရကကကရကက

ဟိဟိကကကကကက

သကကရကက

ရကကကိက

ဟိကကကက

ရကကကိက

သကကက

သကကက

သကကက

ရကကရကကရကက

သကကက

ရကကရကက

သကကက

သကကက

ကာရကံသိက္ခိ
 ဂဟဒကံသိက္ခိ
 မသံသိက္ခိ
 ဟုဏ္ဏဟုဏ္ဏိ
 ဟုဏ္ဏဟုဏ္ဏိ
 ဟုဏ္ဏဟုဏ္ဏိ
 သိက္ခိဂဟဒကံသိက္ခိ
 ဟုဏ္ဏဟုဏ္ဏိ
 ဟုဏ္ဏဟုဏ္ဏိ
 မသံသိက္ခိ
 သိက္ခိဂဟဒကံသိက္ခိ
 ဂဟဒသိက္ခိ
 သိက္ခိဂဟဒကံသိက္ခိ
 မသံသိက္ခိ
 မသံသိက္ခိ
 သိက္ခိဂဟဒကံသိက္ခိ
 သိက္ခိဂဟဒကံသိက္ခိ
 သိက္ခိဂဟဒကံသိက္ခိ

ကက ဂကကံ ခီ၏ဗွံ

ကက အယဉ္ဇယ

ကယ ဉ္ဇိဗ္ဗ

ကဗ္ဗိဗ္ဗ

ကဂဗ္ဗဗ္ဗ

ကယဉ္ဇဂဗ္ဗ

ကကက အဂီ

ကကက ဂဗ္ဗဗ္ဗ

ဗြိသယဗ

ဗိယဗြိယဗ

ဗုဗ္ဗကကိ van ဗုဗ္ဗကကိ

ဗုဗ္ဗကကိ

ဗုဗ္ဗကကိ

ဗုဗ္ဗကကိ

ဗုဗ္ဗကကိ

ဗုဗ္ဗကကိ

ဗုဗ္ဗကကိ

ဗုဗ္ဗကကိ

(24) Ballotry

Generated at Columbia University on 2025-02-06 14:59 GMT / https://hdl.handle.net/2027/coo.31924023431665
Public Domain, Google-digitized / http://www.hathitrust.org/access_use#pd-google

ကကရကကံမိမိမိ

ကကရကကံမိမိမိ

ကကရကကံမိမိမိ

ကကရကကံမိမိမိ

ကကရကကံမိမိမိ

ကကရကကံမိမိမိ

ကကရကကံမိမိမိ

ကကရကကံမိမိမိ

ကကရကကံမိမိမိ

ကကရကကံမိမိမိ

ကကရကကံမိမိမိ

ကကရကကံမိမိမိ

ကကရကကံမိမိမိ *RN. P. I, 72-11.*

ကကရကကံမိမိမိ

ကကရကကံမိမိမိ

ကကရကကံမိမိမိ

ကကရကကံမိမိမိ

ကကရကကံမိမိမိ

ကကရကကိကိကိ

ကကကကက

ကကကကက

ကကကကက

ကကကကက

ကကကကက

ကကကကက

ကကကကက

ကကကကက

ကကကကက

ကကကကက

ကကကကက Spr. = ကကကကက

ကကကကက

ကကကကက

ကကကကက

ကကကကက

ကကကကက

ကကကကက

၅၂၂ ခိမိ *zie* အယိဟယ

ကျ

အံယကံပိကကကျံရကံရကံ *zie* ယိက

ယုယိကကကျံရကံ *J. W. 165- 2 v. o.*

ရကံယကကျံရကံ ဟိကရကံယကကျံရကံ *Bloemlesing 107-2. v. o.*

ဂိဂိ

အံယကံပိကကကျံဂိဂိယကကျံ *zie* ယိက

ကျ

အံယကကျံရကံယကကျံရကံယကကျံရကံ

ရကံယကကျံရကံ = ရကံယကကျံရကံ

ရကံယကကျံရကံ = ရကံယကကျံရကံ

ရကံယကကျံရကံ = ရကံယကကျံရကံ

ရကံယကကျံရကံ = ရကံယကကျံရကံ

ရကံယကကျံရကံ = ရကံယကကျံရကံ

ရကံယကကျံရကံ = ရကံယကကျံရကံ *M. M. 12-10 v. o.*

ကျကမိ

ရကံယကကျံရကံ *Rm. 279-1 v. o.*

ကဏ္ဍက

ယက ခုမ္မု၊ ဩက ခုမ္မု၊ ဩက ခုမ္မု၊ ဩက ခုမ္မု၊ ဩက ခုမ္မု၊ ဩက ခုမ္မု၊
 ဩက ခုမ္မု၊ ဩက ခုမ္မု၊ ဩက ခုမ္မု၊ ဩက ခုမ္မု၊ ဩက ခုမ္မု၊ ဩက ခုမ္မု၊

ယက ခုမ္မု

ယက ခုမ္မု၊ ဩက ခုမ္မု၊ ဩက ခုမ္မု၊ J. Z. II, 76 (2).

ယက ခုမ္မု

ယက ခုမ္မု၊ ဩက ခုမ္မု၊ ဩက ခုမ္မု၊ ဩက ခုမ္မု၊ ဩက ခုမ္မု၊ ဩက ခုမ္မု၊

ယက ခုမ္မု

ယက ခုမ္မု၊ ဩက ခုမ္မု၊ ဩက ခုမ္မု၊ ဩက ခုမ္မု၊ ဩက ခုမ္မု၊ ဩက ခုမ္မု၊

ယက ခုမ္မု

ယက ခုမ္မု၊ ဩက ခုမ္မု၊ ဩက ခုမ္မု၊ ဩက ခုမ္မု၊ ဩက ခုမ္မု၊ ဩက ခုမ္မု၊

ယက ခုမ္မု

ယက ခုမ္မု၊ ဩက ခုမ္မု၊ ဩက ခုမ္မု၊ ဩက ခုမ္မု၊ ဩက ခုမ္မု၊ ဩက ခုမ္မု၊
 ဩက ခုမ္မု၊ ဩက ခုမ္မု၊ ဩက ခုမ္မု၊ ဩက ခုမ္မု၊ ဩက ခုမ္မု၊ ဩက ခုမ္မု၊
 ဩက ခုမ္မု၊ ဩက ခုမ္မု၊ ဩက ခုမ္မု၊ ဩက ခုမ္မု၊ ဩက ခုမ္မု၊ ဩက ခုမ္မု၊

ယက ခုမ္မု

ယက ခုမ္မု၊ ဩက ခုမ္မု၊ ဩက ခုမ္မု၊ ဩက ခုမ္မု၊ ဩက ခုမ္မု၊ ဩက ခုမ္မု၊

ကျွန်းသံ

ရတနာသံ၊ သီလိကော၊ အရတနာသံ၊ ဟူသည်။

ဟူ၏

ဟူ၏သံ = ဟူ၏သီလိကော

ဟူသံ

၁။ ဟူသံဟူသံကောဟူသံသီလိကောဟူသံ၊ သီလိကောရတနာရတနာ၊
 ဟူသံ၊ ဟူသံ၊ သီလိကောဟူသံ၊ အရတနာရတနာရတနာ၊
 သီလိကောဟူသံ၊ ဟူသံ၊ အရတနာရတနာရတနာဟူသံ၊

၂။ အရတနာဟူသံသီလိကောဟူသံ၊ အရတနာဟူသံ၊
 ဟူသံ၊ သီလိကောဟူသံ၊

၃။ အရတနာဟူသံ၊ သီလိကောဟူသံ၊ အရတနာဟူသံ၊
 သီလိကောဟူသံ၊ အရတနာဟူသံ၊

ရဟူသံ

အရတနာဟူသံ၊ အရတနာဟူသံ၊ အရတနာဟူသံ၊
 အရတနာဟူသံ၊ အရတနာဟူသံ၊

ဟူသံ

ရဟူသံ၊ ရဟူသံ၊ သီလိကောဟူသံ၊ အရတနာဟူသံ၊
 အရတနာဟူသံ၊ အရတနာဟူသံ၊ အရတနာဟူသံ၊

(25) Belletre

ဟူ၍ဟူ၍

ဟာယဟူ၍

ဟာယဟူ၍ ဟူ၍ဟူ၍ဟူ၍ဟူ၍ဟူ၍ J. Z. II, 162 (67).

ဟာယဟူ၍ ဟူ၍ဟူ၍ဟူ၍ဟူ၍ဟူ၍ ဟူ၍ဟူ၍ဟူ၍ဟူ၍ဟူ၍
 ဟူ၍ဟူ၍ဟူ၍ဟူ၍ဟူ၍ဟူ၍ဟူ၍ဟူ၍ဟူ၍ဟူ၍
 ဟူ၍ဟူ၍ဟူ၍ဟူ၍ဟူ၍ဟူ၍ဟူ၍ဟူ၍ဟူ၍ဟူ၍

ဟူ၍ဟူ၍

ဟူ၍ဟူ၍ဟူ၍ဟူ၍ဟူ၍ဟူ၍ဟူ၍ဟူ၍ဟူ၍ဟူ၍
 ဟူ၍ဟူ၍ဟူ၍ဟူ၍ဟူ၍ဟူ၍ဟူ၍ဟူ၍ဟူ၍ဟူ၍
 ဟူ၍ဟူ၍ဟူ၍ဟူ၍ဟူ၍ဟူ၍ဟူ၍ဟူ၍ဟူ၍ဟူ၍
 ဟူ၍ဟူ၍ဟူ၍ဟူ၍ဟူ၍ဟူ၍ဟူ၍ဟူ၍ဟူ၍ဟူ၍

ဟူ၍ဟူ၍

ဟူ၍ဟူ၍ဟူ၍ဟူ၍ဟူ၍ဟူ၍ဟူ၍ဟူ၍ဟူ၍ဟူ၍

ဟူ၍ဟူ၍

ဟူ၍ဟူ၍ဟူ၍ဟူ၍ဟူ၍ဟူ၍ဟူ၍ဟူ၍ဟူ၍ဟူ၍ J. Z. II, 162 (70)

ဟာယ

ဟာယဟူ၍ဟူ၍ဟူ၍ဟူ၍ဟူ၍ဟူ၍ဟူ၍ဟူ၍ဟူ၍ဟူ၍

ဟာယ

Generated at Columbia University on 2025-02-06 14:59 GMT / https://hdl.handle.net/2027/coo.31924023431665
 Public Domain, Google-digitized / http://www.hathitrust.org/access_use#pd-google

ကျာဉ်းက

ဟိလဟိလဟဟ်ရကရဟ်ဟဟ id 6 (37).

ဟိလ

ဟိလဟိလဟဟ်ဟဟ် of ဟဟ်ဟဟ် id 84 (37 on 36)

ဟဟ

ဟဟဟဟဟဟ id 7 (38).

ဟဟဟဟဟဟဟဟ ဟိဟဟရဟ်ဟဟ်ဟဟ်ဟဟ်ဟဟဟ
ဟဟ်ဟဟ်ဟဟ်

ဟဟဟ

ဟဟဟဟဟဟ ဟဟဟဟဟဟဟ id 84 (38)

ရဟဟ်ရဟ်

ရဟဟ်ရဟ်ရဟဟ်ရဟ်ရဟဟ်ရဟဟ်ရဟဟ်ရဟဟ်ရဟဟ်
ရဟဟ်ရဟဟ် id 7 (43).

ဟဟ်ဟ

ဟဟ်ဟ်(ဟဟ်ဟဟ်ဟဟ်ဟဟ်) id 164 (74).

ရဟဟ်ရဟဟ်ရဟဟ်ရဟဟ်

ရဟဟ်ရဟဟ်ရဟဟ်ရဟဟ်ရဟဟ်ရဟဟ် id 135 (372).

ဟဟ်ဟ

ကျာလကျ

ဟာပိယုဒ်ဟိယု = ဟာပိယုဒ်ဟိယု

ဟိယု

ရဟာပိယုဟိယု၊ ဟိယုရဟာပိယုရဟာပိယုရဟာပိယုရဟာပိယု
ဟိယုဟိယုရဟာပိယုရဟာပိယု

ဟိယု

ဟိရဟာပိယုရဟာပိယုရဟာပိယု = ဟာပိယုရဟာပိယုရဟာပိယု
ဟိရဟာပိယု

ဟိရဟာပိယု

ဟိရဟာပိယုရဟာပိယုရဟာပိယုရဟာပိယုရဟာပိယုရဟာပိယု
Zie blz. 94.

ဟာပိ

ဟာပိကျာလကျ of ဟာပိကျာလကျ = ဟာပိကျာလကျ
ဟိယုဟိယုဟာပိကျာလကျ Zie blz. 1 7.

ဟာပိ

ရဟာပိကျာလကျဟာပိကျာလကျဟာပိကျာလကျဟာပိကျာလကျ
ဟိယုဟိယု

ရဟာပိကျာလကျ

ရဟာပိကျာလကျဟာပိကျာလကျဟာပိကျာလကျဟာပိကျာလကျ
ဟာပိကျာလကျ

ကုဉ္ဇန

ဟင်္ဂလိပ် = ဟင်္ဂလိပ် *zie bls 94.*

ဟင်္ဂ

ဟင်္ဂလိပ် = ဟင်္ဂလိပ် ဟင်္ဂလိပ် ဟင်္ဂလိပ်

ဟင်္ဂလိပ်

ဟင်္ဂ

ဟင်္ဂလိပ် *J. Z. 11, 14 (85)*

ဟင်္ဂ

ဟင်္ဂလိပ် ဟင်္ဂလိပ် ဟင်္ဂလိပ် ဟင်္ဂလိပ် ဟင်္ဂလိပ် ဟင်္ဂလိပ် ဟင်္ဂလိပ် ဟင်္ဂလိပ် ဟင်္ဂလိပ် ဟင်္ဂလိပ်

ဟင်္ဂ

ဟင်္ဂလိပ် ဟင်္ဂလိပ် ဟင်္ဂလိပ် ဟင်္ဂလိပ် ဟင်္ဂလိပ် ဟင်္ဂလိပ် ဟင်္ဂလိပ် ဟင်္ဂလိပ်

ဟင်္ဂ

ဟင်္ဂလိပ် *J. Z. 11, 191 (227)*

ဟင်္ဂလိပ်

ဟင်္ဂလိပ် ဟင်္ဂလိပ် ဟင်္ဂလိပ် ဟင်္ဂလိပ် ဟင်္ဂလိပ် ဟင်္ဂလိပ်

ကျွမ်းကျင်

ရသရသ

ရသရသသံသယရသသံသယ

ရသရသသံသယရသသံသယ J. Z. II, 16 (96).

သိရသရသရသရသ = ရသသံသယ *teasing* သိရသရသရသ
ရသရသ

သိကျွမ်း

သိကျွမ်းသိကျွမ်းပညာသိကျွမ်းပညာသိကျွမ်းပညာ
သိကျွမ်း

သိကျွမ်း J. Z. II 174 (128)

သိကျွမ်း

သိကျွမ်းသိကျွမ်းပညာသိကျွမ်းပညာ *id* 3 (7) *en* 4 (17)
သိကျွမ်းသိကျွမ်းပညာသိကျွမ်းပညာ

သိကျွမ်း

သိကျွမ်းသိကျွမ်းပညာ *id* 86 (46).

သိကျွမ်း

သိကျွမ်းသိကျွမ်းပညာသိကျွမ်းပညာသိကျွမ်းပညာ
သိကျွမ်းသိကျွမ်းပညာသိကျွမ်းပညာ

အာရှတိုက်သို့လာ၍

သို့သော်လည်း

စုဖွဲ့သိမ်းပို၊ စုကောက်သိမ်းပို၊ စုကောက်သိမ်းပို၊ သာသနာ့စုဖွဲ့သိမ်းပို

[illegible][illegible]
$$\frac{1}{\frac{1}{a} + \frac{1}{b}} = \frac{ab}{a+b}$$

ബഹു

အာဟာရဗေဒ J. Z. II, 128 (318)

စုသ၊ စုလံ၊ စုကာ၊ စုဇာံ ၊ ဃာဘ၊ မိယက၊ လာမိ၊ စုဟံ၊ သျှပိ၊ ဒုလာ၊ ကော၊ စု

[illegible]

အံ့လျှင် အကျိုးအမြတ်ကို ခံစားရမည်။

अथ

သယံဇာတနှင့် ထိန်းသိမ်းရေး နယ်မြေများ၊ သယံဇာတနှင့် ထိန်းသိမ်းရေး နယ်မြေများ

[illegible]

ਅੰਤਰ

^a သိ၏၊ သိ၏၊ သိ၏။ ဟုံ၊ ဟုံ၊ ဟုံ။ ဘာသာ၊ ဘာသာ၊ ဘာသာ။ အို၊ အို၊ အို။ ရဟန်း၊ ရဟန်း၊ ရဟန်း။

(26) Bellettrje

ကျာလကျ

ပျဏ္ဍာသး ယသိဃာ၊ သိရဃာသိရဃာ၊ ဟွေဟံ
 ဘာဏိရဃာဏိရဃာ၊ ဟိရဃာရဃာ၊ ဟိရဃာရဃာ၊
 ရဃာ၊ ဟိရဃာရဃာ၊ ဟိရဃာရဃာ၊ ဟိရဃာရဃာ၊
 ဟိရဃာရဃာ၊ ဟိရဃာရဃာ၊ ဟိရဃာရဃာ၊

^b သိဃာရဃာ၊ ယဏ္ဍုဗ္ဗဏ္ဍာ၊ ရဃာ၊ ဟွေဟံ
 ရဃာ၊ ရဃာ၊ ရဃာ၊ ရဃာ၊ ရဃာ၊ ရဃာ၊
 ရဃာ၊ ရဃာ၊ ရဃာ၊ ရဃာ၊ ရဃာ၊ ရဃာ၊
 ရဃာ၊ ရဃာ၊ ရဃာ၊ ရဃာ၊ ရဃာ၊ ရဃာ၊
 ရဃာ၊ ရဃာ၊ ရဃာ၊ ရဃာ၊ ရဃာ၊ ရဃာ၊
 ရဃာ၊ ရဃာ၊ ရဃာ၊ ရဃာ၊ ရဃာ၊ ရဃာ၊

သိရဃာ *zie* သိဃာ *Lett a*

ဟွေဟံ

ဟွေဟံဟွေဟံ၊ သိရဃာရဃာ၊ သိရဃာရဃာ၊
 သိရဃာရဃာ၊ သိရဃာရဃာ၊ သိရဃာရဃာ၊

သိဏ္ဍာ

သိဏ္ဍာ၊ သိဏ္ဍာ၊ သိဏ္ဍာ၊ သိဏ္ဍာ၊ သိဏ္ဍာ၊
 သိဏ္ဍာ၊ သိဏ္ဍာ၊ သိဏ္ဍာ၊ သိဏ္ဍာ၊ သိဏ္ဍာ၊

ရဃာရဃာ၊

စုသာစုသာ စုလှေ၊ စုကည၊ လှေ၊ ဟောဆိုရမ်း၊ စုသာစုကည
မိဂ္ဂဟာ၊ ဟောဆရာ၊ စုကည၊ စုသာစုကည ဆရာ၊ စုသာ
စုသာ၊

$$\text{သိက္ခာကျကျကျ} = \text{သိမ်မွေ့ကျကျ}$$
[illegible]

ဘိ၏ *verk. v.* ဆာဘိဆာဘိရယာဗြိယ၏

$$a \cdot (b \cdot c) = (a \cdot b) \cdot c$$

Digitized by Google

ကျဘလကျ

ရဘရယံ၌ ရဘရယံ၌ ရယံ၌ ရကရကံ၌ လကျ

ရက္ခရယံ၌ ရယံ၌

ရဘရယံ၌ ရဘရယံ၌ ကရကရကံ၌ ရဘရယံ၌

ရယံ၌

ဘက္ခဘရက္ခရယံ၌ ကရကရကံ၌

ဘရယံ၌ *zie* ကရကရကံ၌

ကရက္ခရယံ၌

ကရက္ခရယံ၌ ဘရယံ၌ ရက္ခရယံ၌ J. Z. II, 179 (157)

ကရက္ခရယံ၌ ရက္ခရယံ၌ = ကရက္ခရယံ၌

ကျ

ကျကျကရကရကံ၌ = ကျကျကရကရကံ၌

ကျကျကရကရကံ၌ of ကရကရကံ၌ = ကျကျကရကရကံ၌

ကျ

ကျကျကရကရကံ၌ ကရကရကံ၌ ကရကရကံ၌ ကရကရကံ၌ ကရကရကံ၌

ကျကျကရကရကံ၌ ကရကရကံ၌

ကျကျကရကရကံ၌

ကျကျကရကရကံ၌ ကရကရကံ၌ ကရကရကံ၌ ကရကရကံ၌ ကရကရကံ၌

Generated at Columbia University on 2025-02-06 14:59 GMT / https://hdl.handle.net/2027/coo.31924023431665
Public Domain, Google-digitized / http://www.hathitrust.org/access_use#pd-google

ပေးပို့ရန်အတွက်

හේම හේම හේම

[illegible]

சென்னை நகரம்

အဘယျကံ ဟူ၍ ဟော၍ ဟော၍ ဟော၍ ဟော၍ J. Z. II, 108 (156)

എന്നു

စာအုပ်အမျိုးအမည် *id 104 (124).*

ആദ്യം

ကျသိရကိရိကိသန္တိယန္တ၊ ကျကျန္တေ၊ . . . ဟာသ
ဘာသ ဟာသ ခိုကိန္တ

ကျွန်းကျွန်း

ကျွန်းကျွန်းကျွန်းကျွန်း J. Z. 11, 106 (136).

ကျွန်းကျွန်း

ကျွန်းကျွန်းကျွန်းကျွန်း ချီကျွန်းကျွန်းကျွန်းကျွန်း ချီကျွန်းကျွန်းကျွန်းကျွန်း
ကျွန်းကျွန်းကျွန်းကျွန်း

ကျွန်းကျွန်း

ကျွန်းကျွန်းကျွန်းကျွန်း ချီကျွန်းကျွန်းကျွန်းကျွန်း ချီကျွန်းကျွန်းကျွန်းကျွန်း
ချီကျွန်းကျွန်းကျွန်းကျွန်း

ကျွန်းကျွန်း

ကျွန်းကျွန်းကျွန်းကျွန်း ချီကျွန်းကျွန်းကျွန်းကျွန်း ချီကျွန်းကျွန်းကျွန်းကျွန်း
ချီကျွန်းကျွန်းကျွန်းကျွန်း

ကျွန်းကျွန်း

ကျွန်းကျွန်းကျွန်းကျွန်း ချီကျွန်းကျွန်းကျွန်းကျွန်း ချီကျွန်းကျွန်းကျွန်းကျွန်း
ချီကျွန်းကျွန်းကျွန်းကျွန်း

ကျွန်းကျွန်းကျွန်းကျွန်း zie blz. 122-9 v o en zie ချီကျွန်း

ကျွန်းကျွန်း

ကျွန်းကျွန်းကျွန်းကျွန်း ချီကျွန်းကျွန်းကျွန်းကျွန်း ချီကျွန်းကျွန်းကျွန်းကျွန်း
ချီကျွန်းကျွန်းကျွန်းကျွန်း

ကျွန်းသက်

မိရကောရမ္ဘာ

ကရသဒ္ဓါ

ကရသဒ္ဓါပုဂ္ဂိုလ်တို့ရမ္ဘာသက္ကရာဇ် J. Z. II.

108 (148)

ကရသဒ္ဓါ

ကရသဒ္ဓါရကောရမ္ဘာသက္ကရာဇ် id 24 (148)

ကရသဒ္ဓါ

ကရသဒ္ဓါရကောရမ္ဘာသက္ကရာဇ် id 68 (423)

ကရသဒ္ဓါ

ကရသဒ္ဓါရကောရမ္ဘာသက္ကရာဇ် id 25 (159)

ကရသဒ္ဓါ

ကရသဒ္ဓါရကောရမ္ဘာသက္ကရာဇ် id 53 (349).

ကရသဒ္ဓါ

ကရသဒ္ဓါရကောရမ္ဘာသက္ကရာဇ် id 109 (158)

ကရသဒ္ဓါရကောရမ္ဘာသက္ကရာဇ် id 187 (210)

ကရသဒ္ဓါ

(27) Bulletin

ကျာဉ်က

ယူဇာ

ယူဇာရသားဟာ = ယူဇာကတိကျ

ယူဇာကျ ^{၁၁၀} ကာဘီ

မိရသား

ရဟာဒာကကရဟာဒာမိရသားမိရသားမိရသားမိရသားမိရသား
ရသားမိရသားရသားမိရသားမိရသားမိရသားမိရသားမိရသား
မိရသားရသားမိရသားမိရသားမိရသားမိရသားမိရသား
မိရသားရသားမိရသားမိရသားမိရသားမိရသားမိရသား

ကမာ

မိရသားမိရသားမိရသားမိရသားမိရသားမိရသား *zie blz 60-6 en J. Z. II, 113 (192).*

ကမာ

ကမာမိရသား = ကမာမိရသားမိရသား *of ကမာမိရသားမိရသား*

မိရသား

မိရသားမိရသားမိရသားမိရသားမိရသားမိရသား *J. Z. II, 118 (225)*

ကမာ

မိရသားမိရသားမိရသားမိရသားမိရသားမိရသား
မိရသားမိရသားမိရသားမိရသားမိရသားမိရသား
မိရသားမိရသားမိရသားမိရသားမိရသားမိရသား

ကျဉ်းကပ်

သောကဏ္ဍာယ (ဗြဟ္မဗျူဟ) အကျဉ်းချုပ်
 ရှိသောကဏ္ဍာယ (ဗြဟ္မဗျူဟ) အကျဉ်းချုပ်
 ကျဉ်းကပ် ဝိသုဒ္ဓိ
 ဝိသုဒ္ဓိ

ဝိသုဒ္ဓိ (ဝိသုဒ္ဓိ) J. Z. II, 194 (244)

ကျဉ်းကပ်

သောကဏ္ဍာယ (ဗြဟ္မဗျူဟ) အကျဉ်းချုပ်
 ရှိသောကဏ္ဍာယ (ဗြဟ္မဗျူဟ) အကျဉ်းချုပ်
 ကျဉ်းကပ် ဝိသုဒ္ဓိ
 ဝိသုဒ္ဓိ (ဝိသုဒ္ဓိ) J. Z. II, 194 (248)

ကျဉ်းကပ်

သောကဏ္ဍာယ (ဗြဟ္မဗျူဟ) အကျဉ်းချုပ်
 ရှိသောကဏ္ဍာယ (ဗြဟ္မဗျူဟ) အကျဉ်းချုပ်
 ကျဉ်းကပ် ဝိသုဒ္ဓိ
 ဝိသုဒ္ဓိ (ဝိသုဒ္ဓိ) J. Z. II, 194 (245).

ကျဉ်းကပ်

သောကဏ္ဍာယ (ဗြဟ္မဗျူဟ) အကျဉ်းချုပ်
 ရှိသောကဏ္ဍာယ (ဗြဟ္မဗျူဟ) အကျဉ်းချုပ်
 ကျဉ်းကပ် ဝိသုဒ္ဓိ
 ဝိသုဒ္ဓိ (ဝိသုဒ္ဓိ) J. Z. II, 194 (245).

ကျွန်းကျ

မလှေ = သီရိသမ္ဘာတမ္ဘာကျသောအစိုးရီစိုးရီလူ

မလှေကျ

ဟဟမလှေကျသောသီရိသမ္ဘာတမ္ဘာကျ J. Z. II, 192 (282).

ဟဟမလှေကျသောသီရိသမ္ဘာတမ္ဘာကျ = ဟဟသောသီရိသမ္ဘာတမ္ဘာကျ sie
bks. 60-9.

မလှေကျ

မလှေကျသောသီရိသမ္ဘာတမ္ဘာကျ = ဟဟသောသီရိသမ္ဘာတမ္ဘာကျ
ဟဟသောသီရိသမ္ဘာတမ္ဘာကျ = ဟဟသောသီရိသမ္ဘာတမ္ဘာကျ
ဟဟသောသီရိသမ္ဘာတမ္ဘာကျ = ဟဟသောသီရိသမ္ဘာတမ္ဘာကျ

မလှေကျ

မလှေကျသောသီရိသမ္ဘာတမ္ဘာကျ = ဟဟသောသီရိသမ္ဘာတမ္ဘာကျ
ဟဟသောသီရိသမ္ဘာတမ္ဘာကျ = ဟဟသောသီရိသမ္ဘာတမ္ဘာကျ
ဟဟသောသီရိသမ္ဘာတမ္ဘာကျ = ဟဟသောသီရိသမ္ဘာတမ္ဘာကျ

မလှေကျ

မလှေကျသောသီရိသမ္ဘာတမ္ဘာကျ J. Z. II, 196 (259)

ကုဉ်းလက

ရသဒရက ^{zie} ရဟမ္ပက

မြိ

မြိကုဉ်းလက ^{zie} ရဟမ္ပကရဟမ္ပကရဟမ္ပကရဟမ္ပက
ဗျ ရဟမ္ပကရဟမ္ပကရဟမ္ပကရဟမ္ပက

ရဟမ္ပက

ရဟမ္ပကရဟမ္ပကရဟမ္ပက = မိကုဉ်းလက 7. 8.

ရဟမ္ပက

ရဟမ္ပကရဟမ္ပက = ကုဉ်းလကရဟမ္ပက ^{zie} ကုဉ်းလက

ရဟမ္ပက ^{zie} မိကုဉ်းလက

ရဟမ္ပက ^{zie} ကုဉ်းလက

ရဟမ္ပက

ကုဉ်းလကရဟမ္ပကရဟမ္ပကရဟမ္ပကရဟမ္ပကရဟမ္ပက
ရဟမ္ပကရဟမ္ပကရဟမ္ပကရဟမ္ပကရဟမ္ပက

ရဟမ္ပက

ရဟမ္ပကရဟမ္ပကရဟမ္ပကရဟမ္ပကရဟမ္ပကရဟမ္ပက
ရဟမ္ပကရဟမ္ပကရဟမ္ပကရဟမ္ပကရဟမ္ပက

ရဟမ္ပကရဟမ္ပကရဟမ္ပကရဟမ္ပကရဟမ္ပကရဟမ္ပက = ကုဉ်းလကရဟမ္ပကရဟမ္ပကရဟမ္ပကရဟမ္ပက

Generated at Columbia University on 2025-02-06 14:59 GMT / https://hdl.handle.net/2027/coo.31924023431665
Public Domain, Google-digitized / http://www.hathitrust.org/access_use#pd-google

အကယ်၍ ယင်းကိစ္စသည် အကယ်၍ ယင်းကိစ္စသည် အကယ်၍ ယင်းကိစ္စသည်

ജി. സി. ജി. *J. Z. 11, 140 (418)*

မိတ္တမုဒ္ဒိယ id 244 (568)

[illegible]

မိုးရဲကား၊ မိုးရဲရဲလေး၊ မိုးရဲရဲလေး၊ မိုးရဲရဲလေး၊ မိုးရဲရဲရဲရဲရဲရဲရဲရဲရဲ
တာရဲလေးရဲရဲရဲ

ဒါ့ရှင် *zie* ရှင်

သိသိကျ

သိသိကျ || သိသိကျ J. Z II 204. (297)

ਅਪਰਾਧ

[illegible]

ကျွေးကျ

လှည့်

လှည့်ကိစ္စလှည့် ၊ စုစည်းသော အကျဉ်းချုပ်၏ မြေပုံ

လှည့်လှည့် ၊ ယိုးဒယား ၊ စုစည်းသော အကျဉ်းချုပ် ၊ စုစည်းသော အကျဉ်းချုပ် ၊
 နိဗ္ဗာန်

စုစုစုစု

စုစုစုစု စုစုစုစု *J. Z. 11 36 (229)*

လှည့်

လှည့်လှည့်လှည့်လှည့် *id 204 (301)*

လှည့်

လှည့်လှည့် ၊ စုစည်းသော အကျဉ်းချုပ်၏ မြေပုံ

လှည့်လှည့်

လှည့်

လှည့်လှည့် ၊ စုစည်းသော အကျဉ်းချုပ်၏ မြေပုံ

လှည့်လှည့် ၊ စုစည်းသော အကျဉ်းချုပ်၏ မြေပုံ

လှည့်လှည့် *zie blz 85-2 en 101-4 en J. Z. 11, 205 (309).*

လှည့်

(88) Belletje

ကျာဉ်က

သင်္ဂါယနသင်္ဂါယနာယူ id 128 (319)

သင်္ဂါယန

သင်္ဂါယနသင်္ဂါယနာယူ ဟူ၍ရှိရတံသင်္ဂါယနသင်္ဂါယနာယူ
သင်္ဂါယနသင်္ဂါယနာယူ

သင်္ဂါယန

သင်္ဂါယနသင်္ဂါယနာယူ ဟူ၍ရှိရတံသင်္ဂါယနသင်္ဂါယနာယူ
သင်္ဂါယနသင်္ဂါယနာယူ

သင်္ဂါယနသင်္ဂါယနာယူ J. Z. II, 207 (326)

သင်္ဂါယန

သင်္ဂါယနသင်္ဂါယနာယူ ဟူ၍ရှိရတံသင်္ဂါယနသင်္ဂါယနာယူ
သင်္ဂါယနသင်္ဂါယနာယူ

သင်္ဂါယန

သင်္ဂါယနသင်္ဂါယနာယူ ဟူ၍ရှိရတံသင်္ဂါယနသင်္ဂါယနာယူ

သင်္ဂါယနသင်္ဂါယနာယူ ဟူ၍ရှိရတံသင်္ဂါယနသင်္ဂါယနာယူ

သင်္ဂါယန

သင်္ဂါယနသင်္ဂါယနာယူ J. Z. II, 120 (241).

သင်္ဂါယန

ကုဉ္ဇကု

ဗျဉ္ဇ

ဟုဉ္ဇဟုဉ္ဇဗျဉ္ဇ J. Z II, 161 (66)..

ဗြုဉ္ဇကုဉ္ဇ

ဗြုဉ္ဇကုဉ္ဇဗျဉ္ဇ = ကကုဉ္ဇကုဉ္ဇဗျဉ္ဇ ဗျဉ္ဇကုဉ္ဇ ခဉ္ဇ 213 (363).

ဗြုဉ္ဇ

ဗြုဉ္ဇဗျဉ္ဇ = ဗြုဉ္ဇဗျဉ္ဇ

ဗြုဉ္ဇဗျဉ္ဇဗျဉ္ဇ = ဗြုဉ္ဇဗျဉ္ဇဗျဉ္ဇ ခဉ္ဇ ကိဉ္ဇ

ဗြုဉ္ဇ

ဗြုဉ္ဇဗျဉ္ဇဗျဉ္ဇ = ဗြုဉ္ဇဗျဉ္ဇဗျဉ္ဇ ဗြုဉ္ဇဗျဉ္ဇ

ဗြုဉ္ဇ

ဗြုဉ္ဇဗျဉ္ဇဗျဉ္ဇ = ဗြုဉ္ဇဗျဉ္ဇဗျဉ္ဇဗျဉ္ဇဗျဉ္ဇ

ဗြုဉ္ဇဗျဉ္ဇဗျဉ္ဇ = ဗြုဉ္ဇဗျဉ္ဇဗျဉ္ဇဗျဉ္ဇဗျဉ္ဇ

ဗြုဉ္ဇဗျဉ္ဇဗျဉ္ဇ = ဗြုဉ္ဇဗျဉ္ဇဗျဉ္ဇဗျဉ္ဇဗျဉ္ဇ

ဗြုဉ္ဇဗျဉ္ဇဗျဉ္ဇ = ဗြုဉ္ဇဗျဉ္ဇဗျဉ္ဇဗျဉ္ဇဗျဉ္ဇ

ကျွန်းကျ

မိသကျ

မိသကျ၊ မှီကျ၊ မိသကျ၊ မိသကျ၊

မိသကျ

မိသကျ *zie blz 122-1*

မာ

မာမာမာမာ *J. Z. II, 186 (196).*

မာ

မာမာမာမာမာမာ

မာ *zie* မာမာ

မာမာမာမာမာ *zie blz. 132-7.*

မာမာမာမာမာ = မာမာမာမာမာမာမာ

မာ

မာမာမာမာမာ

မာ

မာမာမာမာမာ မာမာမာမာမာမာမာမာမာ

မာ

မာမာမာမာ *zie* မာမာမာမာ

பா பா ி

பாதுகாப்பு ²¹⁶ பாதுகாப்பு

[illegible]

J. Z. 11, 126 (295).

ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန၊
အထွေထွေ စီးပွားရေး ဝန်ကြီးဌာန၊ အထွေထွေ စီးပွားရေး ဝန်ကြီးဌာန

[illegible]

Digitized by Google

ကျွေးကွက်

ယဉ်ကျေးစွာ စာပေရေးရာ J. Z. II, ၁၂ (၃၇၄).

အမိန့်

အမိန့်ပေးရာ အမိန့်ပေးရာ စာပေရေးရာ စာပေရေးရာ စာပေရေးရာ

အမိန့်

အမိန့်အမိန့်ပေးရာ စာပေရေးရာ စာပေရေးရာ စာပေရေးရာ စာပေရေးရာ စာပေရေးရာ

အမိန့်

အမိန့်ပေးရာ စာပေရေးရာ J. Z. II, 127 (309).

အမိန့်

အမိန့်ပေးရာ စာပေရေးရာ စာပေရေးရာ စာပေရေးရာ id 115 (206).

အမိန့် = အမိန့်ပေးရာ

အမိန့်ပေးရာ id 220 (397)

အမိန့်

အမိန့်ပေးရာ စာပေရေးရာ စာပေရေးရာ စာပေရေးရာ စာပေရေးရာ စာပေရေးရာ

အမိန့်

(၃၁) Bolletsje

ကျာလကျ

သေလွယ်၏ဤကော *J. Z. II, 43 (281).*

နှစ်ကျ

နှစ်ကျမှကောမှကော = ဝိသိသကျ

နှစ်ကျ

နှစ်ကျမှကော *J. Z. II, 4 (14).*

သေကျ

ရဟသာသေကျ ရဟသာသေကျ = ဤသေကျ သေ
ကျ = သံရဟသာသေကျ *J. Z. II, 5 (26).*

သေကျ

သေကျမှကော *id 43 (283).*

သေ

သေမှကောရဟသာသေကျ *id 5. (24).*

သေကျ

သေကျမှကော ရဟသာသေကျ = သေကျ

ရဟသာသေကျ

ရဟသာသေကျမှကောရဟသာသေကျမှကော
သေကျမှကောရဟသာသေကျမှကော

ကျဘလကျ

ကပါသရဏဒသန

ဇီဝကံ

ကိစ္စိကံကိစ္စိဘံကံဘံကံကိစ္စိကံကိစ္စိဘံ = ရဏဒသန

ယဏ္ဍ

ယဏ္ဍယုဉာဏရဏ္ဍကိစ္စ J. Z II, 127 (310).

ယုဉာဏ

ယုဉာဏဇာနိရဏ္ဍ id 128 (313).

ရဏဒသန

ရဏဒသနယကရဏဒသနရဏဒသန id --(314)

ဇာနိ

ဇာနိရဏ္ဍယကရဏ္ဍကိစ္စကိစ္စကိစ္စကိစ္စကိစ္စကိစ္စကိစ္စကိစ္စ

ဇာနိ

ဇာနိရဏ္ဍကိစ္စကိစ္စကိစ္စကိစ္စကိစ္စကိစ္စကိစ္စကိစ္စကိစ္စကိစ္စကိစ္စကိစ္စကိစ္စကိစ္စကိစ္စကိစ္စ

ဇာနိကိစ္စ

ဇာနိကိစ္စကိစ္စကိစ္စကိစ္စကိစ္စကိစ္စကိစ္စကိစ္စကိစ္စကိစ္စကိစ္စကိစ္စကိစ္စကိစ္စကိစ္စကိစ္စ
 ကိစ္စကိစ္စကိစ္စကိစ္စကိစ္စကိစ္စကိစ္စကိစ္စကိစ္စကိစ္စကိစ္စကိစ္စကိစ္စကိစ္စကိစ္စကိစ္စ
 ကိစ္စကိစ္စကိစ္စကိစ္စကိစ္စကိစ္စကိစ္စကိစ္စကိစ္စကိစ္စကိစ္စကိစ္စကိစ္စကိစ္စကိစ္စကိစ္စ

ကိစ္စကိစ္စ

ကျာလကျာ ဆီလီ

ဆီလီဆီလီကရားကကိ၊ ဆီကကရကွာရကွာရကွာ
ရကွာရကွာ၊ ကံပရကွာကကယုပိပိကကွာ၊ ကဆီရကွာ
ကဆီပိပိကကရကွာ၊ ကရကွာရကွာကဆီပိပိကကွာ
ကဆီပိပိကကရကွာ

ဆီလီဆီလီကကကရကွာကကိကကိကကိ၊ ပိပိပိပိပိပိ

မူ

မူမူမူမူမူမူမူ J Z. II, 132 (356).

ရကကရကွာ

ရကကရကွာရကွာရကွာ = ကကကကကက

ကကကကက

ကကကကကကကက J Z II, 130 (368).

ကကကက

ကကကကကကကကကက = ကကကကကက

ကကကက

ကကကကကကကကကကကကကက = ကကကကကက

ကကကကကကကကကက

စက်မှု

54 (355).

ကိစ္စ

ရတနာ၊ ရတနာ၊ ရတနာ၊ ရတနာ၊ ရတနာ၊ ရတနာ၊ ရတနာ၊ ရတနာ၊
ရတနာ၊ ရတနာ၊ ရတနာ၊ ရတနာ၊ ရတနာ၊ ရတနာ၊ ရတနာ၊ ရတနာ၊

ഗുരു

120 (240).

ကတုဂံ နှင့် ကတုဂံ *sic blz.* 169.

ॐ नमः

ကိရိယာတို့၏ အသုံးပြုမှုကို ကြည့်ရှုရန် အောက်ဖော်ပြပါ အချက်များကို စစ်ဆေးရမည်။
 ကိရိယာတို့၏ အသုံးပြုမှုကို ကြည့်ရှုရန် အောက်ဖော်ပြပါ အချက်များကို စစ်ဆေးရမည်။
 J. Z. II, 54 (356).

ကိရိယာ၏။ J. Z. II, 54 (356).

ကာစုဘုံ

ကက ခုနံ ဟုံကက ခုနံ ဟုံ၊ ခုယယ ယာယာ ယာယာ ဟုံ ဟုံ၊ ယာယာ ယာယာ
 ဟုံ ဟုံ ယာယာ ယာယာ ယာယာ ယာယာ ယာယာ ယာယာ ယာယာ ယာယာ ယာယာ
 ယာယာ ယာယာ ယာယာ ယာယာ ယာယာ ယာယာ ယာယာ ယာယာ ယာယာ ယာယာ
 ယာယာ ယာယာ ယာယာ ယာယာ ယာယာ ယာယာ ယာယာ ယာယာ ယာယာ ယာယာ

ဗျာဏ

ဗျာဏ်တရား၏ အကျဉ်းချုပ်ကို ဖော်ပြရန် အောက်ပါအတိုင်း ဖော်ပြပါမည်။

ဗျာဏ်တရား၏ အကျဉ်းချုပ်ကို ဖော်ပြရန် အောက်ပါအတိုင်း ဖော်ပြပါမည်။

ဗျာဏ်တရား

ဗျာဏ်တရား

ဗျာဏ်တရား၏ အကျဉ်းချုပ်ကို ဖော်ပြရန် အောက်ပါအတိုင်း ဖော်ပြပါမည်။

ဗျာဏ်တရား

ဗျာဏ်တရား၏ အကျဉ်းချုပ်ကို ဖော်ပြရန် အောက်ပါအတိုင်း ဖော်ပြပါမည်။

ဗျာဏ်တရား

ဗျာဏ်တရား၏ အကျဉ်းချုပ်ကို ဖော်ပြရန် အောက်ပါအတိုင်း ဖော်ပြပါမည်။

ဗျာဏ်တရား

ကျဉ်းပေကျ

ကိရိယာပျဉ်ရဟာဘာပဉ် J. Z. II, 135 (376).

ကိရိယာကိရိယာဉ် id 234 (485)

ကိရိယာ

မိကိရိယာဘာကိရိယာဉ် id 113 (191).

ရဟာရဟာ

ရဟာရဟာကိရိယာဉ်ရဟာရဟာဉ် ရဟာရဟာဉ်ရဟာရဟာဉ်

ရဟာရဟာဉ် ရဟာရဟာဉ်ရဟာရဟာဉ်

ကဉ်း

ကဉ်းဉ်းကဉ်းဉ်း J. Z. II, 56 (365).

ကျဉ်း²¹⁰ ကိရိယာဉ်

ကိရိယာဉ်²¹⁰ ကိရိယာဉ်

ကိရိယာ

ကျဉ်းကိရိယာဉ် J. Z. II, 235 (491).

ကိရိယာဉ်²¹⁰ ကိရိယာဉ်

ကျဉ်းကိရိယာဉ် J. Z. II, 56 (366).

ကဉ်း

ကဉ်းကဉ်းကဉ်းကဉ်းကဉ်းကဉ်းကဉ်းကဉ်း

ပညာပေးအရင်းနှီးမြှုပ်နှံမှုများကို အားပေးရန်၊
 မြို့နယ်အနှံ့အပြားရှိ ရင်းနှီးမြှုပ်နှံမှုများကို အားပေးရန်၊
 ရင်းနှီးမြှုပ်နှံမှုများကို အားပေးရန်၊

[illegible]

ကိစ္စရပ်ကို *J. Z. II, 56 (369)*.

မိမိတို့၏ ယဉ်ကျေးမှုနှင့် ယဉ်ကျေးမှုတို့၏ အကြောင်းကို သိရှိရန် အားပေးရန်
အားပေးရန် အားပေးရန် အားပေးရန် အားပေးရန် အားပေးရန် အားပေးရန် အားပေးရန် အားပေးရန် အားပေးရန်

မိမိ၏ ဘိလ္လယ ခဏသ ဘူမိ၊ ခဏသ ခဏသ ခဏသ ခဏသ ခဏသ
 ခဏသ ခဏသ ခဏသ ခဏသ ခဏသ ခဏသ ခဏသ ခဏသ ခဏသ ခဏသ
 ခဏသ ခဏသ ခဏသ ခဏသ ခဏသ ခဏသ ခဏသ ခဏသ ခဏသ ခဏသ

... sie nicht zu...

ကံ့ၤ ဘၢ်ကံ့ၤ

ကံ့ၤ ဘၢ်ကံ့ၤ

ကံ့ၤ ဘၢ်ကံ့ၤ ဘၢ်ကံ့ၤ ဘၢ်ကံ့ၤ ဘၢ်ကံ့ၤ ဘၢ်ကံ့ၤ ဘၢ်ကံ့ၤ ဘၢ်ကံ့ၤ ဘၢ်ကံ့ၤ

ကံ့ၤ ဘၢ်ကံ့ၤ ဘၢ်ကံ့ၤ ဘၢ်ကံ့ၤ

ကံ့ၤ ဘၢ်ကံ့ၤ ဘၢ်ကံ့ၤ J. Z. II, 128 (315).

ကံ့ၤ ဘၢ်ကံ့ၤ

ကံ့ၤ ဘၢ်ကံ့ၤ ဘၢ်ကံ့ၤ = ကံ့ၤ ဘၢ်ကံ့ၤ ဘၢ်ကံ့ၤ ဘၢ်ကံ့ၤ id 56 (374).

ကံ့ၤ ဘၢ်ကံ့ၤ

ကံ့ၤ ဘၢ်ကံ့ၤ = ကံ့ၤ ဘၢ်ကံ့ၤ ဘၢ်ကံ့ၤ ဘၢ်ကံ့ၤ ဘၢ်ကံ့ၤ ဘၢ်ကံ့ၤ ဘၢ်ကံ့ၤ ဘၢ်ကံ့ၤ

ကံ့ၤ ဘၢ်ကံ့ၤ

ကံ့ၤ ဘၢ်ကံ့ၤ ဘၢ်ကံ့ၤ ဘၢ်ကံ့ၤ ဘၢ်ကံ့ၤ ဘၢ်ကံ့ၤ ဘၢ်ကံ့ၤ ဘၢ်ကံ့ၤ

ကံ့ၤ ဘၢ်ကံ့ၤ

ကံ့ၤ ဘၢ်ကံ့ၤ ဘၢ်ကံ့ၤ ဘၢ်ကံ့ၤ ဘၢ်ကံ့ၤ ဘၢ်ကံ့ၤ ဘၢ်ကံ့ၤ ဘၢ်ကံ့ၤ

ကံ့ၤ ဘၢ်ကံ့ၤ

ကံ့ၤ ဘၢ်ကံ့ၤ ဘၢ်ကံ့ၤ ဘၢ်ကံ့ၤ ဘၢ်ကံ့ၤ ဘၢ်ကံ့ၤ ဘၢ်ကံ့ၤ ဘၢ်ကံ့ၤ

(80 Belletrie)

ကျွန်းကျ

မိကကလုံရကကရက

ဇွန်

မိကကကယဇွန်ရကရကရကရကရကရက
ယယယယရကရကရကရကရကရကရကရကရကရက

ကကကက = ကကကက

ရကကရကရက

မိကကကကကကကကကကရကရကရကရကရက
ကကကကရကရကရကရက

ကျွန်းကျ

ကျွန်းကျကျကျ ၁၈ မိကကကက

ကျကကကကကကကကကကကကကကကက

ကျကကကကက = ကကကကက

ရကကရကရကရကရကရကရက = ရကကရက

ကျကကက မိကကက

ရကက

ရကကရကရကရကရက = ကကကကကကရကရက
= ကကကကက

ကျွမ်းကျင်

ဆီရုဗာ

ဆီရုဗာရုဗာဆီရုဗာ၊ ရုဗာရုဗာရုဗာရုဗာရုဗာရုဗာ
 သာရုဗာရုဗာ သာရုဗာရုဗာရုဗာရုဗာရုဗာရုဗာရုဗာ
 သာရုဗာဆီရုဗာ

ဆီရုဗာ

ဆီရုဗာဆီရုဗာဆီရုဗာ ရုဗာရုဗာရုဗာရုဗာရုဗာရုဗာ
 သာရုဗာရုဗာရုဗာရုဗာရုဗာရုဗာရုဗာရုဗာရုဗာ
 ဆီရုဗာရုဗာဆီရုဗာရုဗာ

ဆီရုဗာ

ဆီရုဗာဆီရုဗာဆီရုဗာရုဗာရုဗာရုဗာရုဗာရုဗာ
 ဆီရုဗာဆီရုဗာဆီရုဗာရုဗာရုဗာရုဗာရုဗာ
 ဆီရုဗာဆီရုဗာဆီရုဗာရုဗာရုဗာရုဗာရုဗာ
 ဆီရုဗာဆီရုဗာဆီရုဗာရုဗာရုဗာရုဗာ

ရုဗာရုဗာရုဗာ

ဆီရုဗာရုဗာရုဗာဆီရုဗာရုဗာရုဗာရုဗာ J. Z. II, 20 (126)

ဆီရုဗာ

ဆီရုဗာဆီရုဗာဆီရုဗာဆီရုဗာဆီရုဗာဆီရုဗာ

മുഖം

၆၇၂

အောင်လံ

ကျေးဇူးတင်

[illegible]

എ

Original from
CORNELL UNIVERSITY

ကုသက

ဟူ၍ ဟူ၍ ဟူ၍ ဟူ၍ ဟူ၍ ဟူ၍
 ဟူ၍

ဟူ၍ ဟူ၍ ဟူ၍ J. Z. II, 109 (167)

ဟူ၍

ဟူ၍ ဟူ၍ ဟူ၍ ဟူ၍ ဟူ၍

ဟူ၍ ဟူ၍ ဟူ၍ ဟူ၍ ဟူ၍

ဟူ၍ ဟူ၍ ဟူ၍ ဟူ၍ ဟူ၍

ဟူ၍

ဟူ၍ ဟူ၍ ဟူ၍ ဟူ၍ ဟူ၍

ဟူ၍ J. Z. II, 58 (387)

ဟူ၍ ဟူ၍ ဟူ၍ ဟူ၍

ဟူ၍ ^{zie} ဟူ၍

ဟူ၍ J. Z. II, 137 (393).

ဟူ၍ ဟူ၍ ဟူ၍ ဟူ၍

ဟူ၍ ဟူ၍ ဟူ၍ ^{zie} ဟူ၍

ဟူ၍ = ဟူ၍

ဟူ၍ ဟူ၍ *Kantj. 95-1.*

၏ရှိပ်ဂါဘာသကောကယသအိ၊ နာဇွန်ကယဇာဗ္ဗ
Tjemp 41-7 v. o.

ယသယကောဗ္ဗကယဇာဗ္ဗ *J. Z. I, 150-2.*

ကုရယဗျ

ပိကုရယဗျကောသိ *T. A. 120-10.*

ဂါဇာ

ဗျဇာရယဂါဇာ *zie* ကုရယဗျ

ဂါဇာဗျဇာ *zie* ရယာရဇာဇာဗျ *Letter d*

ကုဇာဗျ

ပိကုရယဗျကောသိ *zie* ကုရယဗျ *en* ကုဇာဗျ

ကုဇာဗျ *zie* ကုရယဗျ *en* ကုဇာဗျ

ကုဇာဗျ?

ပိကုရယဗျကောသိ *J. W. 22*

(28) 1 v. o.

ကုဇာဗျ

ကုဇာဗျ *niet* ကုဇာဗျ *zie* ကုရယဗျ

ကုဇာဗျ *D. W. 88-2*

ကုဇာဗျ *Rw* ကုဇာဗျ = ကုဇာဗျ = ကုဇာဗျ

အလီမီယာ၏ အာဇာနည် ဂုဏ်သတ္တိတရားတို့၏
အစီ *Rm* 123-8.

အာဇာနည် = အာဇာနည်

အလီမီယာ၏ အာဇာနည်တို့၏ အာဇာနည်တို့၏ အာဇာနည်တို့၏
အာဇာနည်တို့၏ အာဇာနည်တို့၏ အာဇာနည်တို့၏ *1001 N. 11, 539-9*

အလီမီယာ၏ အာဇာနည်တို့၏ အာဇာနည်တို့၏ အာဇာနည်တို့၏
အာဇာနည်တို့၏ အာဇာနည်တို့၏ အာဇာနည်တို့၏ အာဇာနည်တို့၏
အာဇာနည်တို့၏ အာဇာနည်တို့၏ အာဇာနည်တို့၏ အာဇာနည်တို့၏
အာဇာနည်တို့၏ အာဇာနည်တို့၏ အာဇာနည်တို့၏ အာဇာနည်တို့၏ *id* 290-2.

အာဇာနည်တို့၏ အာဇာနည်တို့၏ အာဇာနည်တို့၏ အာဇာနည်တို့၏ *P. I, 2. 11.*
အာဇာနည်

အာဇာနည်တို့၏ အာဇာနည်တို့၏ အာဇာနည်တို့၏ အာဇာနည်တို့၏
အာဇာနည်တို့၏ အာဇာနည်တို့၏ အာဇာနည်တို့၏ အာဇာနည်တို့၏

အာဇာနည်တို့၏ အာဇာနည်တို့၏ အာဇာနည်တို့၏ အာဇာနည်တို့၏ *Rm. 412-4 =* အာဇာနည်တို့၏
အာဇာနည်တို့၏ အာဇာနည်တို့၏ အာဇာနည်တို့၏ အာဇာနည်တို့၏ *4. S. 72-6.*

အာဇာနည်တို့၏ အာဇာနည်တို့၏ အာဇာနည်တို့၏ အာဇာနည်တို့၏

အာဇာနည်တို့၏ အာဇာနည်တို့၏ အာဇာနည်တို့၏ အာဇာနည်တို့၏

အာဇာနည်တို့၏ အာဇာနည်တို့၏ အာဇာနည်တို့၏ အာဇာနည်တို့၏

အာဇာနည်တို့၏ အာဇာနည်တို့၏ အာဇာနည်တို့၏ အာဇာနည်တို့၏

ဟူ၍ကောကုတ္တုဟူ၍

ပျဉ်းကောကုတ္တု *Rm. 208-8 v o zie* မိကောကုတ္တုဟူ၍
ပျဉ်းကောကုတ္တု

ပျဉ်းကောကုတ္တု *zie* မိကောကုတ္တု

မိကောကုတ္တု

မိကောကုတ္တု *Rm 412-10.*

မိကောကုတ္တု = ပျဉ်းကောကုတ္တု

ကောကုတ္တု *zie* မိကောကုတ္တု

ကောကုတ္တု = မိကောကုတ္တု

မိကောကုတ္တု

မိကောကုတ္တု *Rm 351-6*

မိကောကုတ္တု = ကောကုတ္တု

ကောကုတ္တု

မိကောကုတ္တု *Dr. W. 5-1.*

ကောကုတ္တု

မိကောကုတ္တု *Z. 1, 72-10 v. o.*

မိကောကုတ္တု

ကောကုတ္တု

လက်ရှိဘာသာစုံ၏အပိုင်း အောက်ဘက်ကလေးမှာ ဂုဏ်သတ္တိ၏
 ဘာသာစုံ၏အပိုင်းအားဖြင့် အောက်ဘက်ကလေးမှာ *Sprache*.
 ၈ (၃) ၆.

ကျမ်းစာ

လက်ရှိဘာသာစုံ၏အပိုင်းအားဖြင့် *T. A 110--6*

ကျမ်းစာ

ကျမ်းစာ၏အပိုင်းအားဖြင့် *Kantj. 153 p 8*

ကျမ်းစာ၏အပိုင်းအားဖြင့် *J. Z R. 138 (80) 3.*

ကျမ်းစာ

ကျမ်းစာ၏အပိုင်းအားဖြင့် *Rm 302 - 9 v 0*

ကျမ်းစာ၏အပိုင်းအားဖြင့် *P. I, 68 9.*

ကျမ်းစာ

ကျမ်းစာ၏အပိုင်းအားဖြင့် *Rm 497 - 2 v 0.*

ကျမ်းစာ၏အပိုင်းအားဖြင့် *Kw. = လက်ရှိ*

ကျမ်းစာ၏အပိုင်းအားဖြင့် *P. I, 206 8.*

ကျမ်းစာ

ကျမ်းစာ၏အပိုင်းအားဖြင့် *(Bellotio 81)*

ဟာဠိတ္တုတ္တရမာဏန္တိဟန္တေယျရမာဠိန္နု K.

ဟိတ္တရမာဏန္တု = ဘာဏိ၊ ဟန္တရမာဏန္တု = ဟ
 ဟန္တရမာဏန္တု ဟိတ္တရမာဏန္တု P. 1, 172 8 v. o.

ဟိတ္တရမာဏန္တု

ဟိတ္တရမာဏန္တု ဟန္တရမာဏန္တု ဟိတ္တရမာဏန္တု K. T 10
 (18).

ဟိတ္တရမာဏန္တု

ဟန္တရမာဏန္တု ဟိတ္တရမာဏန္တု ဟိတ္တရမာဏန္တု ဟိတ္တရမာဏန္တု
 ဟိတ္တရမာဏန္တု ဟိတ္တရမာဏန္တု ဟိတ္တရမာဏန္တု
 ဟိတ္တရမာဏန္တု ဟိတ္တရမာဏန္တု Oem. J 1, 53 (6).

ဟိတ္တရမာဏန္တု

ဟန္တရမာဏန္တု ဟိတ္တရမာဏန္တု ဟိတ္တရမာဏန္တု ဟိတ္တရမာဏန္တု Indj.
 11, 12 (24).

ဟိတ္တရမာဏန္တု

ဟိတ္တရမာဏန္တု ဟိတ္တရမာဏန္တု ဟိတ္တရမာဏန္တု ဟိတ္တရမာဏန္တု
 ဟိတ္တရမာဏန္တု ဟိတ္တရမာဏန္တု P. 1, 45-11.

ဟိတ္တရမာဏန္တု

ဟိတ္တရမာဏန္တု ဟိတ္တရမာဏန္တု Tjem. 6-9.

ဘီရက်

ရယ်ရယ် ၃ ရယ်ယာယယရယ်ယာယရယ်ရယ်ရယ်ရယ်ရယ်ရယ်
Indj. II. 10 (2)

ရယ်ရယ် *zie* ယာဘယာ

ရယ်ရယ်ရယ်ရယ်

ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်
P. I, 401-5. H. S. 268- en Hontj. II, 16-8 v o

ရယ်ရယ်

a ယာယာယရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်
ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်
ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်
12 Verh 76 (6)

b ရယ်ရယ်: ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်
111 (219). *nied* ယာရယ်ရယ်ရယ်
ရယ်ရယ်

c ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်
ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်
ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်
ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်
J. II, 207-7.

d ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်
ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်

Generated at Columbia University on 2025-02-06 14:59 GMT / https://hdl.handle.net/2027/coo.31924023431665
Public Domain, Google-digitized / http://www.hathitrust.org/access_use#pd-google

၆၄ (179).
 ၆၅ (180).
 ၆၆ (181).
 ၆၇ (182).
 ၆၈ (183).
 ၆၉ (184).
 ၇၀ (185).
 ၇၁ (186).
 ၇၂ (187).
 ၇၃ (188).
 ၇၄ (189).
 ၇၅ (190).
 ၇၆ (191).
 ၇၇ (192).
 ၇၈ (193).
 ၇၉ (194).
 ၈၀ (195).
 ၈၁ (196).
 ၈၂ (197).
 ၈၃ (198).
 ၈၄ (199).
 ၈၅ (200).
 ၈၆ (201).
 ၈၇ (202).
 ၈၈ (203).
 ၈၉ (204).
 ၉၀ (205).
 ၉၁ (206).
 ၉၂ (207).
 ၉၃ (208).
 ၉၄ (209).
 ၉၅ (210).
 ၉၆ (211).
 ၉၇ (212).
 ၉၈ (213).
 ၉၉ (214).
 ၁၀၀ (215).
 ၁၀၁ (216).
 ၁၀၂ (217).
 ၁၀၃ (218).
 ၁၀၄ (219).
 ၁၀၅ (220).
 ၁၀၆ (221).
 ၁၀၇ (222).
 ၁၀၈ (223).
 ၁၀၉ (224).
 ၁၁၀ (225).
 ၁၁၁ (226).
 ၁၁၂ (227).
 ၁၁၃ (228).
 ၁၁၄ (229).
 ၁၁၅ (230).
 ၁၁၆ (231).
 ၁၁၇ (232).
 ၁၁၈ (233).
 ၁၁၉ (234).
 ၁၂၀ (235).
 ၁၂၁ (236).
 ၁၂၂ (237).
 ၁၂၃ (238).
 ၁၂၄ (239).
 ၁၂၅ (240).
 ၁၂၆ (241).
 ၁၂၇ (242).
 ၁၂၈ (243).
 ၁၂၉ (244).
 ၁၃၀ (245).
 ၁၃၁ (246).
 ၁၃၂ (247).
 ၁၃၃ (248).
 ၁၃၄ (249).
 ၁၃၅ (250).
 ၁၃၆ (251).
 ၁၃၇ (252).
 ၁၃၈ (253).
 ၁၃၉ (254).
 ၁၄၀ (255).
 ၁၄၁ (256).
 ၁၄၂ (257).
 ၁၄၃ (258).
 ၁၄၄ (259).
 ၁၄၅ (260).
 ၁၄၆ (261).
 ၁၄၇ (262).
 ၁၄၈ (263).
 ၁၄၉ (264).
 ၁၅၀ (265).
 ၁၅၁ (266).
 ၁၅၂ (267).
 ၁၅၃ (268).
 ၁၅၄ (269).
 ၁၅၅ (270).
 ၁၅၆ (271).
 ၁၅၇ (272).
 ၁၅၈ (273).
 ၁၅၉ (274).
 ၁၆၀ (275).
 ၁၆၁ (276).
 ၁၆၂ (277).
 ၁၆၃ (278).
 ၁၆၄ (279).
 ၁၆၅ (280).
 ၁၆၆ (281).
 ၁၆၇ (282).
 ၁၆၈ (283).
 ၁၆၉ (284).
 ၁၇၀ (285).
 ၁၇၁ (286).
 ၁၇၂ (287).
 ၁၇၃ (288).
 ၁၇၄ (289).
 ၁၇၅ (290).
 ၁၇၆ (291).
 ၁၇၇ (292).
 ၁၇၈ (293).
 ၁၇၉ (294).
 ၁၈၀ (295).
 ၁၈၁ (296).
 ၁၈၂ (297).
 ၁၈၃ (298).
 ၁၈၄ (299).
 ၁၈၅ (300).
 ၁၈၆ (301).
 ၁၈၇ (302).
 ၁၈၈ (303).
 ၁၈၉ (304).
 ၁၉၀ (305).
 ၁၉၁ (306).
 ၁၉၂ (307).
 ၁၉၃ (308).
 ၁၉၄ (309).
 ၁၉၅ (310).
 ၁၉၆ (311).
 ၁၉၇ (312).
 ၁၉၈ (313).
 ၁၉၉ (314).
 ၂၀၀ (315).
 ၂၀၁ (316).
 ၂၀၂ (317).
 ၂၀၃ (318).
 ၂၀၄ (319).
 ၂၀၅ (320).
 ၂၀၆ (321).
 ၂၀၇ (322).
 ၂၀၈ (323).
 ၂၀၉ (324).
 ၂၁၀ (325).
 ၂၁၁ (326).
 ၂၁၂ (327).
 ၂၁၃ (328).
 ၂၁၄ (329).
 ၂၁၅ (330).
 ၂၁၆ (331).
 ၂၁၇ (332).
 ၂၁၈ (333).
 ၂၁၉ (334).
 ၂၂၀ (335).
 ၂၂၁ (336).
 ၂၂၂ (337).
 ၂၂၃ (338).
 ၂၂၄ (339).
 ၂၂၅ (340).
 ၂၂၆ (341).
 ၂၂၇ (342).
 ၂၂၈ (343).
 ၂၂၉ (344).
 ၂၃၀ (345).
 ၂၃၁ (346).
 ၂၃၂ (347).
 ၂၃၃ (348).
 ၂၃၄ (349).
 ၂၃၅ (350).
 ၂၃၆ (351).
 ၂၃၇ (352).
 ၂၃၈ (353).
 ၂၃၉ (354).
 ၂၄၀ (355).
 ၂၄၁ (356).
 ၂၄၂ (357).
 ၂၄၃ (358).
 ၂၄၄ (359).
 ၂၄၅ (360).
 ၂၄၆ (361).
 ၂၄၇ (362).
 ၂၄၈ (363).
 ၂၄၉ (364).
 ၂၅၀ (365).
 ၂၅၁ (366).
 ၂၅၂ (367).
 ၂၅၃ (368).
 ၂၅၄ (369).
 ၂၅၅ (370).
 ၂၅၆ (371).
 ၂၅၇ (372).
 ၂၅၈ (373).
 ၂၅၉ (374).
 ၂၆၀ (375).
 ၂၆၁ (376).
 ၂၆၂ (377).
 ၂၆၃ (378).
 ၂၆၄ (379).
 ၂၆၅ (380).
 ၂၆၆ (381).
 ၂၆၇ (382).
 ၂၆၈ (383).
 ၂၆၉ (384).
 ၂၇၀ (385).
 ၂၇၁ (386).
 ၂၇၂ (387).
 ၂၇၃ (388).
 ၂၇၄ (389).
 ၂၇၅ (390).
 ၂၇၆ (391).
 ၂၇၇ (392).
 ၂၇၈ (393).
 ၂၇၉ (394).
 ၂၈၀ (395).
 ၂၈၁ (396).
 ၂၈၂ (397).
 ၂၈၃ (398).
 ၂၈၄ (399).
 ၂၈၅ (400).
 ၂၈၆ (401).
 ၂၈၇ (402).
 ၂၈၈ (403).
 ၂၈၉ (404).
 ၂၉၀ (405).
 ၂၉၁ (406).
 ၂၉၂ (407).
 ၂၉၃ (408).
 ၂၉၄ (409).
 ၂၉၅ (410).
 ၂၉၆ (411).
 ၂၉၇ (412).
 ၂၉၈ (413).
 ၂၉၉ (414).
 ၃၀၀ (415).
 ၃၀၁ (416).
 ၃၀၂ (417).
 ၃၀၃ (418).
 ၃၀၄ (419).
 ၃၀၅ (420).
 ၃၀၆ (421).
 ၃၀၇ (422).
 ၃၀၈ (423).

[illegible]

f မာကဗျဒါကာရယားရသူ၊ ယခင်အထိ အစွဲမရှိဘဲ B T. D.
300-10 ပ ၀.

အကယ်၍

စောယသကုဏ္ဍာန်စာအုပ်အားလုံးကို D. W. 144 6 v. ၀

9

ገጽ ፩ ለገጽ ፩ ለገጽ ፩ J. W. 199 (67).

חזק

^a யாழ்ப்பாணத்திற் று மிகுந்தவருள் பரிசீலனை
 செய்து பார்த்துப் புகார் செய்து கொடுத்த
 காலத்துக்கு முன்பாகவே இப்படிப்பட்ட
 சம்பவம் நடந்திருக்கிறது என்று தெரிகிறது.
 P. I, 205

6 ឯកសារព្រឹត្តិការណ៍ប្រតិបត្តិការណ៍ប្រតិបត្តិការណ៍ប្រតិបត្តិការណ៍ ៨ 6 ៧ ៩.

ဆာရဘယဟူ

ဆာရဘယဟူ၏မူလအရဘယဟူ ? ဟူ၏မူလအရဘယဟူ၏မူလအရဘယဟူ
(Joggia) J. W. 128-3. v o

ဆာရဘယဟူ *zie* ဆာရ *Lett. f.*

ဆာရ

ဆာရဟူ၏မူလအရဘယဟူ B. J. 157 p 3.

ဆာရ *Kw.* = ဆာရဟူ၏မူလအရဘယဟူ ?

ဆာရဟူ၏မူလအရဘယဟူ

ဆာရဟူ၏မူလအရဘယဟူ P. 1, 3-6 v o

ဆာရ *Kw.* = ဆာရဟူ၏မူလအရဘယဟူ *Kw.* = ဆာရဟူ၏မူလအရဘယဟူ
ဆာရဟူ၏မူလအရဘယဟူ ဆာရဟူ၏မူလအရဘယဟူ ဆာရဟူ၏မူလအရဘယဟူ
ဆာရဟူ၏မူလအရဘယဟူ ဆာရဟူ၏မူလအရဘယဟူ ဆာရဟူ၏မူလအရဘယဟူ

ဆာရ

ဆာရဟူ၏မူလအရဘယဟူ ဆာရဟူ၏မူလအရဘယဟူ ဆာရဟူ၏မူလအရဘယဟူ ဆာရဟူ၏မူလအရဘယဟူ
Dr. W. 14 (35).

ဆာရဟူ၏မူလအရဘယဟူ ဆာရဟူ၏မူလအရဘယဟူ ဆာရဟူ၏မူလအရဘယဟူ ဆာရဟူ၏မူလအရဘယဟူ
id 20 (57)

ဆာရဟူ၏မူလအရဘယဟူ ဆာရဟူ၏မူလအရဘယဟူ ဆာရဟူ၏မူလအရဘယဟူ ဆာရဟူ၏မူလအရဘယဟူ
D. W. 107-9 v o.
(Bolletrie 82)

ကောသ

ကောသကောသိကောသိကောသိ *Kantj* 96 p 8.

ကောသကောသိကောသိကောသိ *P. W* 35-11.

ကောသ | = ကောသိ | ဟိန္ဒူကောသိကောသိကောသိ *P. I, 82-9 v. o.*

ကောသကောသိ *zie* ကောသိကောသိ

ကောသကောသိကောသိ . . . *zie* ကောသိကောသိကောသိ

ကောသကောသိ

ကောသကောသိကောသိ *H. S. 10 (19).*

ကောသ

ကောသကောသိကောသိ = ကောသိကောသိကောသိ *4. P. 11 3 v. o.*

ကောသကောသိ *zie* ကောသိကောသိကောသိ *Lett d.*

ကောသိကောသိ

ကောသိကောသိကောသိကောသိကောသိ *J. W. 99-5 v. o.*

ကောသကောသိ

ကောသကောသိကောသိ *P. I, 45-11 v. o.*

ကောသကောသိ

ဘေရုလသရဟ်ဗျဉ်းပေမာဏဗြဟ္မိကျ 4. 6. 129-1.

ဘေရုလသရဟ်ဗျဉ်းပေမာဏဗြဟ္မိကျ

သဘာဝသရဟ် 1001 N. II, 2-7 v. ၈.

ပိဗ္ဗဇိကဗျဉ်းပေမာဏဗြဟ္မိကျ 216 သဘာဝသရဟ်

ဘေရုလသရဟ်ဗျဉ်းပေမာဏဗြဟ္မိကျ

ကောသလဗျဉ်းပေမာဏဗြဟ္မိကျ၊ ဘေရုလသရဟ်ဗျဉ်းပေမာဏဗြဟ္မိကျ
ဘေရုလသရဟ်ဗျဉ်းပေမာဏဗြဟ္မိကျ Indj. II, 380 - (4)

ဗျဉ်းပေမာဏဗြဟ္မိကျ B. T. D. 250-4.

ဘေရုလသရဟ်ဗျဉ်းပေမာဏဗြဟ္မိကျ id 535-2.

ဘေရုလသရဟ်ဗျဉ်းပေမာဏဗြဟ္မိကျ 216 သဘာဝသရဟ်

ဘေရုလသရဟ်ဗျဉ်းပေမာဏဗြဟ္မိကျ

ဘေရုလသရဟ်ဗျဉ်းပေမာဏဗြဟ္မိကျ၊ ဘေရုလသရဟ်ဗျဉ်းပေမာဏဗြဟ္မိကျ K. T.
203-9 v. ၈.

ဘေရုလသရဟ်ဗျဉ်းပေမာဏဗြဟ္မိကျ

ဘေရုလသရဟ်ဗျဉ်းပေမာဏဗြဟ္မိကျ၊ ဘေရုလသရဟ်ဗျဉ်းပေမာဏဗြဟ္မိကျ
ဘေရုလသရဟ်ဗျဉ်းပေမာဏဗြဟ္မိကျ၊ ဘေရုလသရဟ်ဗျဉ်းပေမာဏဗြဟ္မိကျ
ဘေရုလသရဟ်ဗျဉ်းပေမာဏဗြဟ္မိကျ Rm. 395-5 v. ၈.

ဘေရုလသရဟ်ဗျဉ်းပေမာဏဗြဟ္မိကျ

ကယံသတ္တိပ္ပကဏ္ဍီသံသီပုဒ်သီတိကဏ္ဍီသီတိကဏ္ဍီပုဒ် 1001
N. I, 366-8.

ဤယံ = ဤ

ဤကဏ္ဍီသတ္တိပ္ပကဏ္ဍီ K. T. 228-6 A. P. on P. S. 7 p 19.

ဤကဏ္ဍီ

ဤကဏ္ဍီသတ္တိပ္ပကဏ္ဍီ P. I, 68-7.

ဤကဏ္ဍီ

ဤကဏ္ဍီသတ္တိပ္ပကဏ္ဍီသတ္တိပ္ပကဏ္ဍီသတ္တိပ္ပကဏ္ဍီသတ္တိပ္ပကဏ္ဍီသတ္တိပ္ပကဏ္ဍီ
ဤကဏ္ဍီသတ္တိပ္ပကဏ္ဍီသတ္တိပ္ပကဏ္ဍီသတ္တိပ္ပကဏ္ဍီသတ္တိပ္ပကဏ္ဍီ Ocm. J. II, 180-1.

ဤကဏ္ဍီ

ဤကဏ္ဍီသတ္တိပ္ပကဏ္ဍီသတ္တိပ္ပကဏ္ဍီသတ္တိပ္ပကဏ္ဍီသတ္တိပ္ပကဏ္ဍီသတ္တိပ္ပကဏ္ဍီ

ဤကဏ္ဍီသတ္တိပ္ပကဏ္ဍီ

ဤကဏ္ဍီ

ဤကဏ္ဍီသတ္တိပ္ပကဏ္ဍီသတ္တိပ္ပကဏ္ဍီသတ္တိပ္ပကဏ္ဍီသတ္တိပ္ပကဏ္ဍီသတ္တိပ္ပကဏ္ဍီ
| niet ဟာသဏ္ဍာန | T. A. 13-5. A. S. 121-7 v. o H. S.
9. p 15. Hontj, III. 119-1.

ဤကဏ္ဍီ

ဤကဏ္ဍီသတ္တိပ္ပကဏ္ဍီသတ္တိပ္ပကဏ္ဍီသတ္တိပ္ပကဏ္ဍီသတ္တိပ္ပကဏ္ဍီသတ္တိပ္ပကဏ္ဍီ

ကောသလရဟန်းတို့ P. I. 159-11 v. o.

သီတင်းကျွတ်

ကောသလရဟန်းတို့ သီတင်းကျွတ်ရဟန်းတို့၏ အကျဉ်းချုပ်ပြောဆိုချက်
J. W. 198-12 v. o.

အနုဘိသိယကောသလ

ကောသလရဟန်းတို့၏ အနုဘိသိယကောသလ သီတင်းကျွတ်
အကျဉ်းချုပ်ပြောဆိုချက် A. S. 444-6 v. o.

သီတင်းကျွတ်

သီတင်းကျွတ်သီတင်းကျွတ်သီတင်းကျွတ်သီတင်းကျွတ်
ကောသလရဟန်းတို့ B. T. D. 490-5 v. o.

ကောသလရဟန်းတို့၏ အကျဉ်းချုပ်ပြောဆိုချက်
J. W. 227-12.

သီတင်းကျွတ်

^a သီတင်းကျွတ် = သီတင်းကျွတ်သီတင်းကျွတ်သီတင်းကျွတ်
J. Z. 1, 36-5,

^b သီတင်းကျွတ်သီတင်းကျွတ်သီတင်းကျွတ်သီတင်းကျွတ်
B. T. D. 359-11 v. o.

^c သီတင်းကျွတ်သီတင်းကျွတ်သီတင်းကျွတ်သီတင်းကျွတ်

^d விஷயம் யாது என்னவாகியது, விஷயம் யாது என்னவாகியது
D. W. 23-6 v o.

மாநில மாநில

[illegible]

ရဟန္တသမ္ဘုရား၊ ရဟန္တသမ္ဘုရား၊ ရဟန္တသမ္ဘုရား၊
ရဟန္တသမ္ဘုရား၊ ရဟန္တသမ္ဘုရား၊ ရဟန္တသမ္ဘုရား၊

ឃាតករ : ឃាតករ ១ នាក់

မိတ္တူ: လမိတ္တူသိက္ခာ၊ လမိတ္တူသိက္ခာ

ရမားရား: ရမားရားရမားရမား, မရမားရားမရမား

မုၤမုၤ: မုၤမုၤန့ၣ်မုၤ

မာရ်: မာရ်မာရ်

မိမိ: မပိမိကောယ၊ မပိမိကောယ၊ မပိမိကောယ၊
မိမိ၊ မပိမိကောယ၊ မပိမိကောယ၊ မပိမိကောယ၊

பயிற்சி: பயிற்சியாளர் பயிற்சி பெற்று வருவது பயிற்சியாளர் பணி.

မိ၏: မိ၏မိမိ၏အဖေ၏မိသားစု မိ၏ရထားကုမ္ပဏီ

မာ ဘိ ဘ်

မာ သံ ဇိ ဘ်

မာ ဘိ (ဘိ ဘ်) မာ ဘိ (ဘိ ဘ်) မာ ဘိ (ဘိ ဘ်) မာ ဘိ (ဘိ ဘ်)

မာ ဘိ (ဘိ ဘ်) မာ ဘိ (ဘိ ဘ်)

မာ ဘိ (ဘိ ဘ်) မာ ဘိ (ဘိ ဘ်) 27-5.

မာ ဘိ = မာ ဘိ

မာ ဘိ (ဘိ ဘ်) မာ ဘိ (ဘိ ဘ်) 4 P.

မာ ဘိ

မာ ဘိ (ဘိ ဘ်) မာ ဘိ (ဘိ ဘ်) 176-11 v o.

မာ

မာ ဘိ *zie* မာ ဘိ *en* မာ ဘိ

မာ ဘိ

မာ ဘိ (ဘိ ဘ်) မာ ဘိ (ဘိ ဘ်) 4. 8. 59-8

မာ

မာ ဘိ (ဘိ ဘ်) မာ ဘိ (ဘိ ဘ်) 11, 246-(25).

မာ ဘိ (ဘိ ဘ်) မာ ဘိ (ဘိ ဘ်)

မာ ဘိ (ဘိ ဘ်) မာ ဘိ (ဘိ ဘ်) H. S. 138 p 1;

(Belletrie 34)

၅၅

အက္ခရာဗိမ္ဗူ၊ သိက္ခာရက္ခိဗိမ္ဗူကဏ္ဍာယုး ယကဏ္ဍိဗိမ္ဗူ
 သက္ခိဗိမ္ဗူ = 1697. P. L. I, 215 -1 v.o.

၅၆

ယက္ခိဗိမ္ဗူ၊ သိက္ခာရက္ခိဗိမ္ဗူကဏ္ဍာယုး ယကဏ္ဍိဗိမ္ဗူ ? K. S. 170.
 5 v o

သက္ခိဗိမ္ဗူ

ယက္ခိဗိမ္ဗူ၊ သိက္ခာရက္ခိဗိမ္ဗူကဏ္ဍာယုး ယကဏ္ဍိဗိမ္ဗူ
 သက္ခိဗိမ္ဗူ ? Kantj. 49 p 11.

သက္ခိဗိမ္ဗူ Bat verh 41-9

သက္ခိဗိမ္ဗူ

သက္ခိဗိမ္ဗူ၊ သိက္ခာရက္ခိဗိမ္ဗူကဏ္ဍာယုး ယကဏ္ဍိဗိမ္ဗူ
 သက္ခိဗိမ္ဗူ = 1697. P. L. I, 215 -1 v.o.



VERBETERINGEN.

ယူဇက	lees	ယူဇက	zie	ယူဇက
ပုမိ	"	ပုမိ	blz.	7. 1.
မိဂါမိဂါ	"	မိဂါမိဂါ	"	19-7.
ပုပ္ပ	"	ပုပ္ပ	"	21-8 v.o.
ဂါဏ	"	ဂါဏ	"	46-6 v.o.
ဗျဗ္ဗရဏ	"	ဗျဗ္ဗရဏ	"	49-7.
မာဓုမ	"	မာဓုမ	"	59-2.
မာဓုမိက	"	မာဓုမိက	"	— 4.
ဇာဏ	"	ဇာဏ	"	111-3.
ရဏာဂါ	"	ရဏာဂါ	"	142-5.
မဟာဇာဏ	"	မဟာဇာဏ	"	180-3 v.o.
ရဏာရဏာ	"	ရဏာရဏာ	"	205-7 v.o.
	"	=	"	212-5 v.o.
မဓာ	"	မဓာ	"	220-1.
မဓာဏ	"	မဓာဏ	"	— 3.
မိတ္တဏ	"	မိတ္တဏ	"	233-1 o v.

အလှူပေးသူများနှင့် ပူးတွဲသော အချက်အလက်များကို အောက်ဖော်ပြပါအတိုင်း ဖော်ပြထားပါသည်။

பித்திரி அம்பு அம்பு

သိက္ခာပုံပါးက ဇာနည်သရဖူဗွဲ့

உறுதி உறுதி உறுதி உறுதி

ଆମିଆ

အထူးအထူး ဟိုဒေ ဟိုဒေ ဟိုဒေ ဟိုဒေ

စိန်ကံသင်္ကေတကောလိဂ်သမ္ဘာ

வினா (புறம) :

arga franco post f 1.35

Boekoe
Peratoeran
ROOI-REGLEMENT

hal bediriken roemah sebageinja di dalemkota
Soerakarta.

[illegible][illegible]

၁ မိကဆာ့ဂ် f 1,10 ပြာကဆာ့ဂ်ကဆာ့ဂ်
ကဆာ့ဂ်ကဆာ့ဂ်

Albert Rusche & Co, Soerakarta.

